


# ဒါနဟူသည်



ထိုးချိုင်မြို့တည်တောာဆရာတော်  
အဂ္ဂမဟာ သဒ္ဓမ္မလောတိကရော  
နိုင်ငံတော်သူဝါဒိစိယာ မြန်မာစာသူဝါဒိစိယာ

# မာတိဏ္

စဉ်	အကြောင်းအရာ	စာမျက်နှာ
	နိဒါန်း	၃
က	<b>ဒါနဟူသည်</b>	၁-၆၀
၁။	စကားဆိုးငါးမျိုး	၁
၂။	သုမေသနနှင့်ဒါန	၃
၃။	ဟောမိအသင်းအပင်း	၄
၄။	ဆင်းရဲခြင်း၏ တရားခံ	၅
၅။	ဒါရဂ္ဂန္ဓာပမသုတ်	၁၀
၆။	သံသရာကို ချုတဲ့တရား	၁၃
၇။	ရန်သူကို ရန်သူမှန်းသီလှင်	၁၅
၈။	တဏ္ဍာသတ်သော လက်နက်ကောင်း	၁၈
၉။	တဏ္ဍာအဆင့်သုံးမျိုး	၂၀
၁၀။	ကြိုးနှင့်နယ်	၂၃
၁၁။	ဒါနမဟ္မလသုတ်	၂၄
၁၂။	အချစ်အနိမ့်အဖြင့်	၂၆
၁၃။	မိဋ္ဌရကောသီယာတ်	၂၀
၁၄။	ဝန်တိုသူ	၂၆
၁၅။	သူတော်အလှုပါးမျိုး	၂၈
၁၆။	အလှုပွဲဝါယာနည်းသော်လည်း	၄၁
၁၇။	အရှတ်အရောရော၊ ကျောက်အရောရော	၄၅
၁၈။	ပမာဒပုဂ္ဂိုလ်	၄၇
၁၉။	အောက်တန်းစားဖြစ်ရခြင်း၏ တရားခံ	၄၈
၂၀။	သုမနနသုတ်	၅၁
၂၁။	ဒါန၏ယခာဝအကျိုး	၅၅
၂၂။	သို့သေနာပတိသုတ်	၅၇
၂၃။	သမ္မဒါလေးချက်	၅၉
၂၄။	ဥယျာဉ်	၆၀

## ကြိမ်နှင့်အနီး ပုဂ္ဂိုလ်နှင့်

ထိုးချိုင်မြို့၊ နိုင်ငံတော်ညဝါဒါစရိယ၊ မြန်မာစာညဝါဒါစရိယ၊ အရွှေ မဟာ သူ၌မှုဖော်တိကဓမ၊ ကျေးဇူးတော်ရှင် သက်တော်ရှည် တည်တော် ဆရာတော်ဘုရားကြီးသည် ထောရာဝါဒ အမွှေးမြှေးကို သာသနာ တော်အရှည်ခဲ့၍ ထာဝစဉ် တည်တုံးပြန့်များရေးကို ရှေးရှေ့ကာ လွန်ခဲ့သော နှစ်ပေါင်း ၃၀-ကျော်ကာလမှတ်၍ ယနေ့ထက်တိုင် မမ္မာဗြာဗာစာစောင်တွင် သာသနာပန်းခိုင် မမွှောပန်းချီတို့ကို မမွှောတော်ဖတ် ရဟန်းရှင်လူများနှင့် သူတေသိများ ဗဟိုသတ္တလင်စွာ လွယ်လင့်တကု လေ့လာ မှတ်သား ဖတ်ရှု နိုင်ကြစေရေးအတွက် ရှုဒေါ်အဖုံး ကဏ္ဍအဖုံး အရောင်အသွေး ကြည်လင် ပြတ်သားစွာဖြင့် ခြေထွန်းရေးဆွဲ ဖွံ့ဖို့သိကုံးနေ ခဲ့ ဖြစ်ပါသည်။

မမ္မာဗြာဗာ စာပေစင်မြှင့်ထက်တွင် လစဉ်နှစ်စဉ် ဖူးပွင့်ဝေဆာလျက် ရှုပါသော ဆရာတော်ဘုရားကြီး၏ မမွှောပဒေသာ ပန်းမာလာတို့ကို ဆွတ်ယူ ပန်ဆင်နေကြသူများ၊ ပျား၊ ပိတ္တန်း၊ လိပ်ပြာပမာ ဝတ်မှုန်တို့ကို စုပ်ယူ သောက် သုံး သိမ်းသည်း သိမ့်ထားလိုကြသော မမွှောတော်ဖတ်ပရိသတ်ကြီးတို့က အခန်းဆက် ဆောင်းပါးရှည်ကြီးများကို လုံချင်းစာအိပ်အဖြစ် ထုတ်ဝေပေးပါရန် တောင်းဆုံးကြပါသည်၊ သို့အတွက် ဆရာတော်ဘုရားကြီး စုဆောင်းရှာဖွဲ့ တင်ဆက်ခဲ့သည့် တိမ်မြှုပ်နှံရောက်ကွယ်နေဖြေဖြစ်သော ဆရာကြီးဦးယူးခေါင်း၏ ခုံနှုန်းကွက်စိုင်၊ ဆရာမိုင်ကွက်စိုင်၊ ခန္ဓာပုဂ္ဂကွက်စိုင်၊ မင်းကုသ ကွက်စိုင်တို့ကို လုံးချင်းအဖြစ် ထုတ်ဝေခဲ့ပါသည် (ရိသာခါကွက်စိုင်တို့သာ အကြောင်းမညီဘုတ္တအပါ၍ မထုတ်ဝေနိုင်သေးပါ။) အခွင့်အခါရောက်လာ သည့်အချိန်တွင် ဝိသာခါကွက်စိုင်အပါအဝင် အမြားကွက်စိုင်စာပေတို့ကို ပြန်လည်ရှိက်နိုင်ထုတ်ဝေပါမည်၊ မန်လည်စကားပုံကို မန်လည်စကား အညွှန် အဖူးများအဖြစ် ခုတိယအကြော် ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

ထို့နောက် သွေ့ဝါအဖြစ်ပဲ့၊ ဗွ္ဗာသာသူဟူသည်နှင့် အရိယာဟူသည် တို့ကို ယခုအခါ သုံးအပ်တွေ့၍ တတိယအကြိမ်အဖြစ် တင်ဆက်နိုင်ခဲ့ပြီး

မုဒ္ဒသူရာ:ရှင်၏ ကထာစဉ်တရားတော်များကို တည်တောဆရာတော်ဘုရားကြီးက ဒါနကထာအဖွင့်ကို “ဒါနဟူသည်”၊ သီလကထာအဖွင့်ကို “သီလဟူသည်”၊ သဂ္ဗကထာအဖွင့်ကို “ဘဝချမ်းသာဟူသည်”၊ မဂ္ဂကထာအဖွင့်ကို “မဂ်ဟူသည်”အဖြစ် ရေးသားချီးမြှင့်ပေးခဲ့သည်များကို လုံးချင်းစာအပ်များထုတ်ဝေခဲ့ရာ နှစ်အတန်ကြာ သားခဲ့ပါပြီ၊ လုံးချင်းစာအပ်အဖြစ် မရောက်ရှိသော ကာမာဒီနဝကထာအဖွင့်ကို “ကာမဟူသည်”(၁၉၉၅-ခုနှစ်)တွင် လည်းကောင်း၊ နိက္ခာမာနိသံသကထာအဖွင့်ကို “ထွက်မြောက်ခြင်းဟူသည်”(၁၉၉၄-ခုနှစ်)တွင်လည်းကောင်း ပထမအကြိမ်အဖြစ် ထုတ်ဝေလျက် ရှိပါသည်။

သူ့ပါ၍ (၁၉၈၈-ခုနှစ်၊ မတ်လ)တွင် ရိုက်နှိပ်ခဲ့သော နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော “ဒါနဟူသည်၊ သီလဟူသည်”ကို ပေါင်းပြီး ယခု တတိယအကြိမ် တင်ဆက်အပ်ပါသည်၊ ဆက်လက်၍ ကျန်ရှိသော ကထာစဉ် လုံးချင်းစာအပ်များကို အဆက်မပြတ် တင်ဆက်သွားမည် ဖြစ်ပါကြောင်းနှင့် ကျေးဇူးတော်ရှင်သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ ကထာစဉ်တရားတော်တို့ကို အခွင့်သင့်သောအခါ တစည်းတပါးတည်း ကျမ်းစာအပ်ကြီးအဖြစ် ထုတ်ဝေရန် ဓမ္မဗုဒ္ဓဘာသာစဉ်မှ ရည်ရွယ်ရင်းရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

နိုဗ္ဗာန်အထိ အကျိုးပေးနိုင်စွမ်းသော ဒါနတရားဖြင့် အင်အားအလျောက် ပကာသနကင်းစွာ နည်းများမဟု လျှို့ဒါန်းကြခြင်းဖြင့် ဒါနပိုင်ရှင် ဖြစ်နိုင်ရန် အတွက်လည်းကောင်း၊ သီလ၏စွမ်းအားကြောင့် သူဂါတီဘဝတွင် အသက်ရှည်ရှည် အနာကင်းစွာဖြင့် သီလပိုင်ရှင် ဖြစ်နိုင်ရန်အတွက်လည်းကောင်း ဒါနဟူသည်နှင့် သီလဟူသည်ကျမ်းတွင် ဆရာတော်ဘုရားကြီး၏ အသေးစိတ် ဉာဏ်ပြုသွေ့န်သင်မှာအတိုင်း လိုက်နာ ကျင့်ကြခြင်းဖြင့် အသက်ရှည်ရှည် အနာကင်းကင်း ပစ္စည်းညွှာ ပြည့်စုံစွာ နေနိုင်ကြပြီး ဒါန၊ သီလပြုတိုင်း “လူဒဲ မေ ပူည့် နိုဗ္ဗာနသု ပစ္စယော ဟောတူ”ဟု နိုဗ္ဗာန်လက်မှတ်ကို အရယူတော်မှု ခြင်းဖြင့် သာသနာအမွှေစစ်စစ်ကို ခံယူနိုင်ကြပါစေကြောင်း ဆုမွန်ဆန္ဒပြုလျက် ဤစာနိုင်း ပူလဲပန်းဖြင့် ကန်တော့ပန်း ဆင်သအပ်ပါသတည်း။

မေတ္တာစီထွေန  
ဓမ္မဗုဒ္ဓဘာ-သူဇာမြင့် (တာဝန်ခံ)

နဲမော တသော ဘဂဝတော အရဟတော သမ္မာသမ္မာသူ

## ဒါနဟူသည်

စကားဆိုး ငါးမျိုး

ပဋိဂ္ဂိုလ်ရပါ၌တော် သခြားမှုဝင်မှာ “ဒုက္ခယာ” အမည်ရှိတဲ့သုတ်ကို  
ဘုရားရှင် ဟောကြားတော်မူခဲ့တယ်၊ ဒုက္ခယာသုတ်ရဲ့ အတိချုပ်အဓိပ္ပာယ်က  
တော့ ကောင်းမွန်သော စကားပင်ဖြစ်သော်လည်း ပုဂ္ဂိုလ်ကိုလိုက်ပြီး စကား  
ဆိုး ဖြစ်ရခြင်းဟာ ငါးမျိုးရှိပါသတဲ့၊ ငါးမျိုးဆိုတာက-

- (၁) သခြားတရား မရှိသူအတွက် သခြားနှင့် စပ်တဲ့ စကားကောင်း  
ဟာ စကားဆိုးဖြစ်တယ်။
  - (၂) သီလ မအောင့်ထိန်းလိုသူအတွက် သီလနှင့်စပ်တဲ့ စကားကောင်း  
ဟာ စကားဆိုးဖြစ်တယ်။
  - (၃) ဥစ္စပစ္စည်း၌ စွဲမက်ဝန်တိသူအတွက် ပေးကမ်း စန်းကြံမှုနှင့်  
စပ်တဲ့ စကားကောင်းဟာ စကားဆိုးဖြစ်တယ်။
  - (၄) ဗဟိသုတ မလိုလားသူအတွက် ဗဟိသုတနှင့်စပ်တဲ့ စကားကောင်း  
ဟာ စကားဆိုးဖြစ်တယ်။
  - (၅) ပညာညာတ် ကင်းမဲ့သူအတွက် ပညာနှင့်စပ်တဲ့ စကားကောင်း  
ဟာ စကားဆိုးဖြစ်တယ်။
- ဤသို့အားဖြင့် ကောင်းမွန်တဲ့စကားဖြစ်ပါလျက် ပုဂ္ဂိုလ်ကိုလိုက်ပြီး  
စကားဆိုးဖြစ်ရခြင်းဟာ ငါးမျိုးရှိတယ်လို့ ဆိုပါတယ်။

ယနှစ်ခေတ်ဟာ သာသနာတော်ရဲ့ နောက်ပိုင်းခေတ်ဖြစ်တယ်၊ သာသနာတော်ရဲ့ နောက်ပိုင်းခေတ်ပို့ နေစောင်းချိန်လို့ ခေါ်ဆိုကြရလိမ့်မယ်၊ နေစောင်းချိန် (သို့မဟုတ်) မွန်းလွှဲအချိန်ဟာ နေမင်းရဲ့ အလင်းရောင် အားနည်းလာသလို သာသနာတော်နေမင်း မွန်းလွှဲချိန်များလည်း သာသနာတော်ရဲ့ ဂုဏ်အရှိန်အကော်များဟာ အားနည်းပြီး လာပါတယ်၊ နေမင်းရဲ့ အလင်းရောင် အားနည်းမှုကြောင့် သစ်ပင်ထက်က ပန်းကလေးများဟာ နံနက်ခင်းတုံးကလိုလန်းလန်းဆန်းဆန်း မရှိဘဲ ညိုးညိုးစွမ်းစွမ်း ဖြစ်လာကြတဲ့ ဥပမာလို သာသနာတော် ရောင်ခြည်အောက်က ဗုဒ္ဓဘာသာဝင်များရဲ့ သွေ့ပန်းများဟာလည်း အင်မတန် ညိုးစွမ်းပြီးလာတာကို တွေ့မြင်နေကြရပါတယ်။

ရတနာသုံးပါးကို သက်ဝင်ယုံကြည်အောင်၊ ကံ၊ ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်အောင် ပြောဟောခဲ့ပါလျှင် ပြောဟောတဲ့စကားဟာ ဘယ်လိုပင် ကောင်းသော်လည်း စကားကောင်း ဖြစ်မလာပါဘူး၊ ထို့အတူပဲ သီလ စောင့်ထိန်းမှု၊ စွန်းကြေးပေးကမ်းမှု၊ ဗဟိုသုတလိုက်စားမှု၊ ပညာဆည်းပူးမှု ဟောပြောခဲ့ပါလျှင် အပြောကောင်းသလောက် နာသူ နားပြီးမှာ မလွှဲပါဘူး၊ သို့သော်လည်း သားသမီးရဲ့ ကောင်းကျိုးကို လိုလားတဲ့မိဘဟာ သားသမီးက နားမထောင်ချင်သော်လည်း ကောင်းတဲ့စကားကို ပြောဆိုရမယ်၊ သားသမီးက မလုပ်ချင်၊ မကိုင်ချင်သော်လည်း ကောင်းကျိုးကို ရေးရှုပြီး လုပ်ကိုင်အောင် တိုက်တွန်းရမယ်၊ ထို့အတူ နာသုက မနာခဲ့ချင် ရှိပါစေ၊ ကောင်းကျိုးနှင့် စပ်တဲ့စကားကို ဟောပြောရမှာက ဘုန်းကြီးများရဲ့ တာဝန်ဖြစ်ပါတယ်၊ ထိုတာဝန်အရ ဒါနနှင့်စပ်တဲ့ တရားတစ်ပုဒ်တော့ အားထုတ်တင်ပြရပေလီမ့်မယ်။

### သုံးပါးသိက္ဌသူသမပါ

ယခုခေတ်မှာ အချို့သော ပုဂ္ဂိုလ်များက ဒါနဆိုတာ သီလ၊ သမအိုး၊ ပညာဆိုတဲ့ သိက္ဌသုံးပါး၊ မဂ္ဂင်ရှစ်ပါးမှာ မပါတဲ့အတွက် နိုဗ္ဗာန်တိုင်အောင် အကျိုးပေးနိုင်စွမ်းရှိတဲ့တရား မဟုတ်ပါဘူး၊ အောက်တန်းစားတရား၊ သံသရာကျင်လည်စေတတ်တဲ့တရားများသာ ဖြစ်တယ်၊ ဤအောက်တန်းစားတရားကို အထွက်အမြတ်ထင်အောင် ဘုန်းကြီးများက အရောင်တင်ပြီး စားပေါက်ထွင်နေကြတယ်လို့ ဆိုတတ်ကြတယ်၊ အချို့က ဒီမွှေ့လောက် မကသေးဘူး၊

ရဟန်းတော်တွေကို ဘူးကြောင့် ဘုန်းကြီးခေါ်တာတဲ့ဆိုတော့ ဘုန်းတန်ခိုးအာန်ဘော်ကြီးမားလို့ ဘုန်းကြီးခေါ်တာမဟုတ်ဘူးတဲ့၊ အထက်တန်းစားဖြစ်တဲ့ မဂ်တရား၊ ဖိုလ်တရားကို ဒကာ၊ ဒကာမတွေ မမြင်အောင် အဖုံးကြီးကြီးနှင့် ဖုံးအပ်ထားပြီး အောက်တန်းစား ဒါနတရားမျှဖြင့် လိပ်သူတွေပါလို ပိုက်အောက်ရောက်အောင် ယက်တတ်လို့ “ဖုံးကြီး”လို့ ခေါ်ပါတယ်ရယ်လို့ တောင် ပြောဆိုတတ်ကြပါသေးတယ်။

ဤလို ပြောဆိုခြင်းဟာ မစွဲရှိယသေ စာကကထာ ဒုက္ခထာလို့ ဟောတော်မူတဲ့အတိုင်း သဒ္ဓါနည်းပါး မစွဲရှိယကြီးမားသောသူတို့အတွက် ကောင်းမွန်မြင့်မြတ်တဲ့ ဒါနတရားဟာ “ဒုက္ခထာ”ဖြစ်ရခြင်းမျှသာဖြစ်လို့ ထိုသူတို့ စွပ်စွဲချက်အတိုင်း ဒါနဟာ အောက်တန်းစားတရား၊ သံရာကျင်လည်တတ်တဲ့တရား ဟုတ်၊ မဟုတ် စစ်တမ်းထုတ်ပြီး ကြည့်ကြပါစို့။။

### သုမေဓရနှင့်ဒါန

သုမေဓရရသော ဒီပက်ရာ ရှင်တော်ဘုရားရဲ့ ဗျာဒိတ်စကားကို ကြားနာတော်မူပြီးတဲ့နောက် ဒီလို အကြံဖြစ်ပါသတဲ့၊ “ဒီပက်ရာ ရှင်တော် ဘုရားက ငါအား ဘုရားဖြစ်လိမ့်မည်လို့ မိန့်ကြားတော်မူတယ်၊ ဤသို့ မိန့်ကြားတော်မူသော်လည်း ဘုရားဖြစ်မည် အလုပ်ကို လုပ်ပါမှ ငါဟာ ဘုရားဖြစ်ရမှာပဲ၊ ဘုရားဖြစ်မည့်အလုပ်ကို မလုပ်ခဲ့လျှင် ဘယ်နည်းနှင့်မျှ ငါဟာ ဘုရားဖြစ်နိုင်ခွင့် မရှိဘူး၊ ဒီတော့ ဘုရားဖြစ်လိုတဲ့ ငါဟာ ဗျာဒိတ်တော်နှင့် အညီ ဘုရားအဖြစ်သို့ရောက်အောင် ဘုရားဖြစ်ထိုက်တဲ့ အလုပ်ကို လုပ်ရလိမ့်မယ်၊ ဘုရားဖြစ်ထိုက်တဲ့အလုပ်က ဘာအလုပ်များရှိပါသလဲ”လို့ သုမေဓရ အလောင်းတော်ဟာ ဘုရားဖြစ်ထိုက်တဲ့ အလုပ်များကို စုံစမ်း ဆင်ခြင်တော် မူပါတယ်၊ ဒီလို စုံစမ်းဆင်ခြင်တဲ့အခါ ဘာတရားများ မြင်တွေ့ပါသလဲဆို တော့-

ဝိစိန့်ဇွဲ့ တဒါ ဒက္ခာ့၊

ပဋိမဲ ဒါနပါရမို့။

ပုံမွှကေဟို မဟေသီဟို၊

အနိစိုး မဟားပတ်။

လို့ ဗုဒ္ဓဝင်ပါ၌တော်မှာ ဟောတော်မူတဲ့အတိုင်း ဘုရားဖြစ်ထိုက်တဲ့ အလုပ်ကို စူးစမ်းဆင်ခြင်တော်မူတဲ့အခါ ရှေးရှေး ဘုရားအလောင်းတော်များ လောကျက် အပ်တဲ့ လမ်းမကြီးသဖွယ်ဖြစ်သော “ဒါနပါရမီ”ကို ရှေးဦးစွာ မြင်တွေ့တော် မူပါသတဲ့၊ အဲဒီလို မြင်တွေ့တဲ့အခါ ဘုရားအလောင်းတော်က သူ့ကိုယ်ကို ဆုံးမတော်မူပါတယ်။

လူမဲ တွဲ ပင်မဲ တာဝါ  
ဒုဋ္ဌး ကတွော သမာဒီယာ။  
ဒါနပါရမီတဲ့ ဂါး  
ယံ ဗောဓိ ပဇ္ဈာ မိစ္စသီ။

“ဒို သူမေဓာ... သင်ဟာ ဘုရားဖြစ်လိုလျင် ရှေးဦးစွာ ဒါနပါရမီကို အလွန်မြှုမြှုအောင် ပြကျင့်ဆောက်တည်၍ ဖြည့်ကျင့်ပါ၊ ရေအိုးကို မောက် လိုက်လျင် အိုးထဲက ရေတွေဟာ ဒလဟော ထွက်ကျကျနဲ့သလို အလုပ်ခံ ပုဂ္ဂိုလ်တို့အား အယုတ်အလတ် အမြတ်မရွေး ရှိသမျှပစ္စည်းကို အကြွင်းမဲ့ ပေးလျှပါ”လို့ သူ့ကိုယ်သူ ဆုံးမပါတယ်။

### ဗောဓိအသင်းအပင်း

သာဝကဗောဓိ၊ ပဇ္ဈာကဗောဓိ၊ သမ္မာသမ္မာဓိဆိုတဲ့ ဗောဓိသုံးပါးဆီ အရောက် ချိတ်က်လာတဲ့အခါမှာ ဗောဓိဉာဏ်ရဲ့ အသင်းအပင်းတရားတွေ ကို “ဗောဓိပက္ခိယ”လို့ ခေါ်ဆိုပါတယ်၊ အဲဒီ ဗောဓိပက္ခိယတရားဟာ—

- (၁) သတိပဋိဘန်လေးပါး
- (၂) သမ္မာဓိဘန်လေးပါး
- (၃) လူခွှဲပါ၌လေးပါး
- (၄) လူနှုတ်ပါးပါး
- (၅) မိုလ်ဝါးပါး
- (၆) ဗောဇ္ဈားခုနှစ်ပါး
- (၇) မရှင်ရှစ်ပါး-

ရယ်လို့ အားလုံးပေါင်းလျှင် ဗောဓိပက္ခိယတရား ဖောင်း ၃၇-ပါးရှိပါတယ်

ဘုရားဆိတဲ့ သမ္မာသမ္မာခိပ် ဖြစ်ချင်ဖြစ်ချင်, ပစ္စကမ္မာခိပ် ပစ္စကမ္မာခိပ် ဖြစ်ချင်ဖြစ်ချင်, ရဟန်ဘဆိတဲ့ သာဝကဗောခိပ် ဖြစ်ချင်ဖြစ်ချင် ဤ ဟော ၁ကိုယတရားများကို ကျင့်ကြံများများ အားထုတ်ရမှာ ဖြစ်ပါတယ်၊ ဤ ကောခိပကိုယတရားထဲမှာ တိုက်ရှိက်အားဖြင့် ဒါနဆိတဲ့ မပါပါဘူး၊ သို့ပါ လျက် ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်လိုလျင် ဒါနပါရမိကို ဦးစာ ဖြည့်ကျင့်ရမယ်လို့ ဆိတားပါတယ်၊ အဆိုများ မှားယွင်းနေသလား၊ ဒါမှ မဟုတ် အလောင်းတော် သူမေဓာရသော့ရဲ့ အကြံအစည်းများ လွှဲချော်နေရေး သလား၊ ရှိပါစော်း၊ ဤစကားရပ် ဤဘင်္ဂ ကေ ဖြတ်ထားကြပါဦးစို့။

အလောင်းတော် သူမေဓာရသော့ဟာ လေးအသချိန်င့် ကမ္မာတစ်သိန်း ကာလပတ်လုံး ပါရမိတော်တွေကို ဖြည့်ကျင့်ပြီး ယခုဘဒ္ဒကမ္မာမှာ “ဂေါတမ” ဆိတဲ့ ဘုရားရှင်အဖြစ် ပွင့်တော်မူလာပါတယ်၊ ဂေါတမဘုရားရှင်ဟာ လူ, နတ်, ပြဟာ သတ္တဝါတွေကို တရားစမ္မ ဟောပြတော်မူပါတယ်၊ ဘာတရား တွေများ ဟောတော်မူသလဲဆိုလျင်-

“ဥပန်သုယ် ဉာဏ်ကေတာ့ မ့် ဇေသန္တာ အနုပ္ပါယ်ကထဲ  
ကထေသို့၊ သေယျထိုး ဒါနကထဲ၊ သီလကထဲ၊ သရာကထဲ၊  
ကာမာနဲ့ အာဒီနဲ့ ဉာဏ်ရဲ့ သံကိုလေသံ၊ နေကွမ္မာ စ အာနဲ့  
သံသံ ပကာသေသိ”

လို မဓာပဒ အန္တကထာမှာ မိန့်ဆိုတော်မူတဲ့အတိုင်း ဘုရားရှင်ဟာ တရားနာ သူရဲ့ ဥပန်သုယ်ကို ရှုကြည့်တော်မူပြီး အစဉ်သော တရားစကားကို ဟော တော်မူပါသတဲ့၊ အစဉ်သောတရား(ဝါ) အစဉ်အတိုင်း ဟောသောတရား ဆို တာက-

- (၁) ဒါနနှင့်စပ်တဲ့တရား၊
- (၂) သီလနှင့်စပ်တဲ့တရား၊
- (၃) နတ်ရွာနှင့်စပ်တဲ့တရား၊
- (၄) မဂ်ဖိုလ်နိုဗာနှင့်စပ်တဲ့တရား၊
- (၅) ကာမဂ္ဂက်တို့ရဲ့ အပြစ်၊ ကာမဂ္ဂက်တို့ရဲ့ ယုတ်မာပုံ၊ ကာမဂ္ဂက် တို့ရဲ့ ဉာစနှမ်းပုံကို ပြတဲ့တရား၊

(၆) ကိုလေသာက ထွက်စွာခြင်း အကျိုးကိုပြတဲ့ တရားများဖြစ်ပါတယ်။

ဤ အနုပ္ပါဒီကထာဆိုတဲ့ အစဉ်အတိုင်း ဘုရားရှင် ဟောတဲ့ တရားထဲမှာ ဒါနတရားဟာ ရွှေးဆုံးကပင် ပါဝင်နေပြန်ပါပြီ။ အလောင်းတော်ဘဝက ပါရမိအစဉ် ဆင်ခြင်ပြန်တော့လည်း “ဒါနပါရမိ”ကို ရှေးဦးစွာ တွေ့သတဲ့ ဘုရားအဖြစ်ကို ရောက်လို့ ယခု တရားဟောပြန်တော့လည်း “ဒါနတရား” ကို ရှေးဦးစွာ ဟောပါသတဲ့ ဘုရားရှင်ဟာ ဘာကြောင့် ဒါနတရားကို ဦးစွာ ဟောပြတော်မူရပါသလဲ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လိပ်ကဲ့သို့ ရင်ဘတ် အောက် ယက်ပြီး ဟောတယ်လို့ စွပ်စွဲဖို့လည်း ခက်လှပါတယ်၊ အများထင် နေကြသလို ဒါနဟာ လောကီအကျိုးမျှကိုသာ ပေးတယ်၊ လောကုတွေရာ ထိ အောင် အကျိုးမပေးဘူးဆိုလျှင် ဒါနတရားကို ဘုရားရှင်ဟာ ဤမျှလောက် ဂုဏ်ထုတ်ပြီး ဟောပြာနေဖို့ မသင့်ပါဘူး၊ ခုတော့- ကြည့်ပါဦး၊ လူတိဂုတ် ဒါနသုတ်မှာဆိုလျှင်-

“ဝေဇူး ဘိက္ခဝ အနေယျာ၊ ဒါနသံဝိဘာကသု ဝိပါက  
ယထာဟု အနာမိ၊ န ဒတ္ထာ ဘုဇ္ဈာယျာ၊ န စ နေသံ  
မဇ္ဈာမလဲ စိတ္တဲ့ ပရိယာဒါယ တိဋ္ဌယျာ”

“ရဟန်းတို့... ပေးကမ်းစွန်းကြခြင်း စေတနာရဲ့အကျိုးကို ငါသိသလို သုတ္တဝါများ သိကြမည်ဆိုလျှင် ကိုယ်စားမည်ဝါတ္ထာတဲ့က သူတစ်ပါးကို မပေး မကမ်းသဲ ဘာကိုမျှ စားနိုင်မည် မဟုတ်ဘူး၊ ကိုယ့်ပစ္စည်းကို မပေးရက်တဲ့ မဇ္ဈာရစိတ်ဟာလည်း သုတ္တဝါတွေကို နှိပ်စက်နိုင်မှာ မဟုတ်ဘူး”လို့ ဟော တော်မှာထားပါတယ်။

### အောက်တန်းမကျု မြတ်ဒါန

ဤဟောထားချက်တွေကို အပြန်ပြန် အလှန်လှန် စဉ်းစားကြည့်လျှင် ဒါနဆိုတာ မဇ္ဈာရပုရှိလ်များ ယူဆထားသလို အောက်တန်းစား ကုသိုလ် မဟုတ်ပါဘူး၊ သံသရာကျင်လည်စေတတ်တဲ့ တရားဆိုးလည်း မဟုတ်ပါဘူး၊ လောကီအကျိုးမျှကိုသာ ပေးပြီး မင်း၊ ဖိုလ်၊ နိုဗ္ဗာန်ကို တားမြစ်ပိတ်ဆိုတတ်တဲ့ တရားလည်း မဟုတ်ပါဘူး၊ အမှန်ကတော့ ဒါနဟာ လောကုတွေရာအကျိုး

တိုကို ဖွံ့ဖြိုးစေတတ်တဲ့ တရားမြတ် စင်စစ်ဖြစ်ပါတယ်၊ အလွန်ဆုံးစကား နှင့် ပြောရလျှင် ဒါနဆိုတဲ့ ကုသိုလ် မပါဘဲနှင့် နိဗ္ဗာန်ကို လုံးဝ မရောက်နိုင် အူးလိုဘဲ မှတ်ယူကြစေလိုပါတယ်၊ ဤစကားရပ်ကို အချို့သောပုဂ္ဂိုလ်များက အဆိုလွန်လှပျဉ်ကလားရှယ်လို့ ရယ်ချင် ရယ်ကြပါလိမ့်မယ်၊ မရယ်ကြပါ နှင့် အမှန်ပါပဲ၊ ဒါနကုသိုလ် မပါဘဲ နိဗ္ဗာန်ကို မျက်မှားက် မပြနိုင်ဘူးဆို တာ ထပ်မံ ပြောလိုက်ပါဦးမယ်၊ စကားဆိုတာ ဆိုရုံကာမျှနှင့်တော့ မဖြိုးဘူး၊ အကြောင်းအခြေခံ ခိုင်လုံပါမှ အဆိုကို အတည်ပြုလို့ ဖြစ်ပါတယ်၊ ဒါန မပါဘဲ နိဗ္ဗာန်မရောက်ဘူးဆိုတဲ့ အဆိုဟာ အကြောင်းအခြေခံ ခိုင်လုံတဲ့ အဆို ဟုတ်ပါရဲ့လား မေးခဲ့လျှင် အလွန် ဟုတ်မှန်လှပါတယ်လို့ အဖြော်ပေးလိုက်ပါရဲ့၊ ဘယ်လိုကြောင့် ဟုတ်မှန်ရပါသလဲ ဆိုတာကိုတော့ အတန်ကျယ်ဝန်း စွာ ဖွင့်ဆို ရေးသားရပါလိမ့်မယ်။

### ဆင်းရှုံးတရားခံ

သတ္တဝါတွေဟာ သံသရာ ပဲကယက်က လွှဲမထွက်နိုင်ဘဲ သုံးဆယ့် တစ်ဘုံအတွင်းမှာ အသွင်သတ္တာန်အမျိုးချိုးနှင့် ဆင်းရဲပေါင်းခုံကို ခံစားနေ ကြောင်းဟာ ဘယ်အတွက်ကြောင့်လဲလို့ တရားခံကို ရှာဖွေခဲ့လျှင် ရပ် နာမ် ပေါ်မှာ တပ်မက်နှစ်သက်တဲ့ တဏောကြောင့်လို့ (တဏော)ဆိုတဲ့ တရားခံကို တွေ့ရပါလိမ့်မယ်၊ ဤအကြောင်းကို သစ္ားလေးချက်နှင့် တွက်လိုက်တော့ တဏောသည် သမှုဒယသစွာဖြစ်တယ်၊ သမှုဒယသစွာ တဏောတရားက ဒုက္ခ သစ္ားဆိုတဲ့ ရပ်နာမ်ခွစ္ာကို ပေါက်ဖွားစေတယ်လို့ တွေ့ရပါတယ်၊ လူတိဂုတ်ပါ့်မြတ် တဏောသံယောဇန်သုတ်မှာလည်း “တဏောလျှင် အဖော်ရှိသော ယောကျားသည် ရှည်ကြောစွာသော ကာလပတ်လဲ့ ကျင်လည်ရသည် ဖြစ်၍ လူဘဝ၊ တစ်ပါးသော ဘဝဟေသာ သံသရာကို မလွန်မြောက်နိုင်”လို့ ဘုရားရှင် ဟောတော်မှပါတယ်။

တဏောဆိုတဲ့ မဂ်စေကားကို တပ်နှစ်သက်ခြင်းလို့ ဘာသာဖြန်ကြ တယ်၊ တပ်နှစ်သက်ခြင်းကို “ချုပ်ခြင်း”လို့လည်း ပြန်ဆိုနိုင်ပါတယ်၊ ချုပ်တယ်ဆိုတာ အချို့ခံရတဲ့ ဝွှေ့ရှုံးအပေါ် တပ်နှစ်သက်လို့ပင် ဖြစ်ပါတယ်၊ “အချို့ဝင်လျှင် အဖြစ်မြောက်ဘူး”ဆိုတဲ့ စကားအတိုင်း အချို့ဆိုတဲ့ တရားဟာ

အပြစ်ကို ဖုံးကွယ်တတ်တဲ့ တရားမျိုးဖြစ်တယ်၊ လောကသဘောနှင့် ကြည့်ပါ လိုး၊ မယားဟာ လင်ကိုချစ်လျှင် လင်ဖြစ်သူ ဘာကိုပဲလုပ်လုပ် လင်ရှုံးအပြစ် အပြစ် မမြင်ဘူး၊ အချို့မိန့်မာများဟာ အင်မတန်ဆိုးတဲ့လင်ကို ချစ်နောက် ပါတယ်၊ သူ့လင် ဘယ်လောက်ဆိုးသလဲဆိုလျှင် အရက်သောက်တယ်၊ ဘီန်းရှုံးတယ်၊ ဖဲရိုက်တယ်၊ အမိမာလုပ်ကို မလုပ်ဘူး၊ မယားက ရှာဖွေကျေးမွေးတော်ကိုပင်လျှင် အပြစ်အမျိုးမျိုးရှာပြီး မယားကို ကန်ကျောက် ရှိက်နှိက်လုပ်တတ်ကြသေးတယ်၊ နှိုးပေမယ့် လင်ဆိုးမယား တေားအားဖြစ်နေရှာတဲ့ မဟာတာကို “ဟဲ့- နင်လင်ဟာ အင်မတန် ဆိုးပါတယ် မပေါင်းနှင့် ကွာလိုက်”လို့ တော့ သနားတာနှင့် သွားပြီး မပြောကြလေနှင့်၊ ဘေးလူ အမြင်အားဖြင့်သာ လင်တော်မောင်ဟာ နှိပ်စက်တတ်တဲ့ ဂုံးရုပ်ဖြစ်နေတယ်၊ အထောင်းအထုခံ မယားခများကတော့ သူ့လင်ကို ချစ်လှန်းလို့ ဘာအပြစ်မျှ မမြင်တဲ့အတွက် လာပြောတဲ့ သူကိုတောင် ကက်ကက်လန်အောင် ရန်တွေ့လွတ်လိုက်ပါလိမ့်လိုးမယ်။

ထို့အတူ လင်ဖြစ်သူဟာ မယားကိုချစ်လျှင် မယားဟာ ဘယ်မျှလောက် မကောင်းသည်ပင်ဖြစ်စေ မယားရဲ့အပြစ်ကို မမြင်ပါဘူး၊ မယားဟာ လင်ရဲ့ အပြစ်ကို မမြင်သမျှ ကာလပတ်လုံး လင်ဟာ မယားရဲ့အပြစ်ကို မမြင်သမျှ ကာလပတ်လုံး သည်မယား သည်လင်ဟာ မမြင်ရ မနေနိုင် မခွဲရက် ဖြစ်နေကြမှာ အမှန်ပါပဲ၊ ဤဥပမာအတူ သတ္တဝါတွေဟာ ရလာတဲ့ ရပ်၊ နာမ် ခန္ဓာကို အင်မတန် ချစ်၊ အင်မတန် ခင်ပါတယ်၊ အင်မတန် ချစ်ခင်လှန်းတဲ့ အတွက် ရပ်၊ နာမ်၊ ခန္ဓာရဲ့အပြစ်ကို မမြင်ပါဘူး၊ ရပ် နာမ် ခန္ဓာရဲ့အပြစ်ကို မမြင်လေတော့ ရပ်၊ နာမ်၊ ခန္ဓာနှင့် ခွဲရမှာ အင်မတန် ခက်နေပါတယ်၊ ရပ် နာမ် ခန္ဓာနှင့် ခွဲဖို့ခက်နေတဲ့ ပုဂ္ဂိုလ်အတွက် ရပ် နာမ် ခန္ဓာ အသစ်အသစ် ရှုံးရနေ ခြင်းဟာ ဘာမျှ အုံပြုစရာ မရှိပါဘူး။

### မယားချစ်တဲ့ ကိုကြီးအောင်

ဤစာကို ရေးယင်း ကိုကြီးအောင်ရဲ့အကြောင်းကို သတိရမိပါတယ်၊ ကိုကြီးအောင်ဆိုတာ ရောထမ်းစားနေရှာတဲ့ လူဆင်းရဲ့ကြီးတစ်ယောက် ဖြစ်ပါတယ်၊ သူဟာ နေထွက်က နေဝါဒအထိ မနားတမ်း ရောထမ်းနေရသူ ဖြစ်ပေ

မယ့် သူ၊ ရုံမယား မရွှေပုကိုတော့ အင်မတန် ချစ်ပါတယ်၊ မယားကို ချစ်လွန်းလို့ ဘာအလုပ်မျှ မနိုင်းရက်ဘဲ ထမင်းဟင်းတောင် သူက ချက်ကျေးပါတယ်၊ ရေချိုးဖို့လည်း သူက ပိုပေးပါတယ်၊ မရွှေပု လိမ်းဖို့ သနပ်ဝါးကိုတောင် သူကိုယ်တိုင်သွေးပြီး သူကိုယ်တိုင် လိမ်းပေးပါတယ်၊ နိုးပေမယ့် မရွှေပုကတော့ သူ့လင် ကိုကြီးအောင်ကို မချို့ပါဘူး၊ အမြတ်မှု ပြုခြုံပြီး ဓရုဏ္ဏဆောင့်ဆောင့် လုပ်တတ်ပါတယ်၊ အခန့်မသင့်လျင် သနပ်ဝါးတုံးကြီးနှင့် ပါက်တတ် လို့ ကိုကြီးအောင်ရဲ့ ထိပ်ကြီး မကြောကာ ပေါက်ပြုနေတတ်ပါတယ်၊ ဒါမျှမက သေးပါဘူး၊ မရွှေပုဟာ ကိုကြီးအောင် လစ်လျှင်လစ်သေလို့ ဖောက်ပြန်တတ်တဲ့ မယားဆိုးကြီးလည်း ဖြစ်ပါတယ်၊ နိုးပေမယ့် အချစ်က ဖုံးလွမ်းထားတော့ ကိုကြီးအောင်က သူ့မယားရဲ့အပြစ်ကို မမြင်ရှာပါဘူး၊ တစ်ရက်များ မရွှေပု ဟာ ကိုကြီးအောင် မရှိခဲ့ လင်ပေါ်နောက်ကို လိုက်ပြီးသွားပါတယ်၊ သည် အကြောင်းသိတော့ ကိုကြီးအောင်ဟာ ခါတိုင်းလို့ ရေတမ်း မထွက်နိုင်တော့ ဘဲ ငို့ပြီး ဆင်နေရှုရာပါတယ်၊ ထမင်းထားင် မစားနိုင်ရှာတော့ပါဘူး၊ သည်အကြောင်းကို ဆွေမျိုးပျေားက သိကြလို့ ကိုကြီးအောင်ကို ဖျောင်းပျုပြီး အခြား မိန့်မတစ်ယောက်နှင့် စွဲစ် ပေးစားလိုက်ကြတယ်၊ မယားကို ချစ်တတ်တဲ့ ကိုကြီးအောင်ဟာ မယားသစ်ရမှပဲ စားနိုင် သောက်နှင့် ရယ်ရယ် ပြီးပြီး ဖြစ်လာရှာပါတယ်။

သူသူ ငါငါ ပုထုဇ္ဇားဆိုတဲ့ သတ္တဝါတွေဟာ ရလာတဲ့ ရုပ်နာစ် ခန္ဓာကို ကိုကြီးအောင် မယားချစ်သလို အင်မတန် ချစ်ကြပါတယ်၊ အလွန် ချစ်လွန်းလို့ ခန္ဓာရဲ့အလိုက် လိုက်ပြီး အကြောက် ပြုစေပေးနေကြရာပါတယ်၊ သို့သော် ကိုယ်ကသာ ချစ်ရတယ်၊ ခင်ရတယ်၊ မြတ်နီးရတယ်၊ သည် ရပ် နာမ် ခန္ဓာ ကတော့ ကိုယ့်ကိုပြန်ပြီး နည်းနည်းလေးမျှ မချစ်ဘာ အမှန်ပါ၊ ကိုယ်ကို ပြန် မချစ်တဲ့အတွက် ဖျားလိုက် နာလိုက် ပုလိုက် အေးလိုက်နှင့် သူဖြစ်ချင်သလို ပြစ်ပြီး ကိုယ့်ကို နှိပ်စက်နေပါတယ်၊ နှိပ်စက်လို့ အားရလျှင် မရွှေပု လင်ပေါ် နောက်ကို လိုက်ပြီးသလို သည်ခန္ဓာဟာလည်း သေမင်းရဲ့နောက်ကို လိုက်ပြီးပါတယ်၊ ခန္ဓာကို အလွန်ချေးပြီး ခန္ဓာရဲ့အပြစ်ကို မမြင်နိုင်တဲ့ ပုထုဇ္ဇားသတ္တဝါကတော့ ခန္ဓာနှင့် စွဲရတဲ့အခါ အသံကြောက်တ် ဆင်းရဲလွန်းလို့

မနေတတ် မထိုင်တတ်ဖြစ်ပြီး ကိုကြီးအောင် မယားအသစ်ယူသလို ခန္ဓာအသစ် ကို ကောက်ယူခဲ့ကြပြန်ပါတယ်။

ဒါကြောင့် သတ္တဝါတွေရဲ့ သန္တာန်မှာ တာကျာဆိုတဲ့ အချစ်မကုန်သမျှ ကာလပတ်လုံး ရုပ် နာမ် ခန္ဓာကို အလိုရှုနေကြော်းမှာပါပဲ၊ လောကမှာ လင် လိုချင်တဲ့ မိန်းမက လင်ကိုရှာတော့ လင်ကို ရပါတယ်၊ မယားလိုချင်တဲ့ ယောကုံးကလည်း မယားကိုရှာတော့ မယားကို ရပါတယ်၊ ရွှေငွေစတဲ့ ပစ္စည်းလိုချင်သူကလည်း သူလိုချင်တာရှာတော့ ရှာတဲ့ပစ္စည်းကို ရပါတယ်၊ ဆန္တဝတော့ ကိုနာမ် ကမ္မာန် နဲ့ သီမ္မာတိ-လို့ ကျမ်းများက ဆိုပါတယ်၊ လိုချင် ဆန္တ အားကြီးသူအား ဘယ်အမှာ မပြီးစီးဘဲ ရှိပါမလဲတဲ့၊ သည်စကားအတိုင်း ရုပ် နာမ်ကို လိုချင်လို့ ရုပ် နာမ်ကို ရှာနေတဲ့ပုဂ္ဂိုလ်ဟာ ရုပ် နာမ်ကို ရှုမှု မလွှာပါဘူး၊ သည်အကြောင်းကို မြင်ကွင်းကျယ် မြင်နိုင်အောင် သမြာယတန် ဝဂ္ဂသံယူတ် အသီဝိသောပမဝင်ကလာတဲ့ ဒါရက္ခန္ဓာပမသုတ္တန် အသနာ တော်ကို ဖော်ထဲတ်တင်ပြပါဦးမယ်။

### ဒါရက္ခန္ဓာပမသုတ်

အခါတစ်ပါး ရှင်တော်ဘုရားဟာ ကောသစ္စာပြည် ဂို့မြှင့်ကမ်းမှာ ရဟန်းအများနှင့် သိတ်းသုံး စံနေတော်မူပါတယ်၊ ထိအခါ ကြီးစွာသော သစ်တုံးကြီး တစ်တုံးဟာ ဂို့မြှင့်ရေအလျဉ်းမှာ မျောပါလာတယ်၊ သည် သစ်တုံးကြီးကို မြင်တော်မူတော့ ဘုရားရှင်က-

“ရဟန်းတို့... ဂို့မြှင့်အလျဉ်းမှာ မျောပါလာတဲ့သစ်တုံးကြီးကို မြင်က ရဲ့လား”လို့ မေးတော်မူတယ်၊ ရဟန်းများက “မြင်ကပါတယ်ဘုရား”လို့ လျောက်ထားကတော့ ဘုရားရှင်က-

“ရဟန်းတို့... အကယ်၍ ဤသစ်တုံးကြီးဟာ

- (၁) မြစ်ရဲ့ ဣ်မှာသာက်ကမ်းမှာ ကပ်ငြှုံး မနေခဲ့ပါလျှင်၊
- (၂) မြစ်ရဲ့ ထိမှာသာက်ကမ်းမှာ ကပ်ငြှုံး မနေခဲ့ပါလျှင်၊
- (၃) ရေအလယ်၌ မနစ်မြပ်ခဲ့ပါလျှင်၊
- (၄) ကြည်းကုန်း၌ တင်ကုန်၍ မနေရစ်ခဲ့ပါလျှင်၊

- (၅) လူတို့ မဆယ်ယူခဲ့ပါလျှင်၊  
 (၆) နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊  
 (၇) ဝဲ မစုပ်ယူခဲ့ပါလျှင်၊  
 (၈) အတွင်း၌ ဆွေးပုဂ္ဂိက္ခြင်း မဖြစ်ခဲ့ပါလျှင်-

မဟာသမုဒ္ဓရာ အတွင်းသို့ အမှန် ရောက်ပေလိမ့်မည်၊ ဘုရားကြောင့် ရောက်ရမှာလဲဆိုလျှင် ဤသစ်တုံးကြီး များပါလာတဲ့ ကိုမြစ်ရေအလျဉ်ဟာ သမုဒ္ဓရာဘက်က နိမ့်တယ်၊ သမုဒ္ဓရာဘက်ကို ဉာဏ်တယ်၊ သမုဒ္ဓရာဘက်ကို ကိုင်းရှိုင်းတယ်၊ ဒါကြောင့် အမှန်ပင် သမုဒ္ဓရာသို့ ရောက်ပေလိမ့်မည်”

“ရဟန်းတို့... ဤသစ်တုံးနှင့်အတူ သင်တို့ဟာလည်း-

- (၁) ဤမှာဘက်ကမ်းမှာ ကပ်ငြိမေနေခဲ့လျှင်၊  
 (၂) ဟိုမှာဘက်ကမ်းမှာ ကပ်ငြိမေနေခဲ့လျှင်၊  
 (၃) ရေအလယ်၌ မနစ်မြေပ်ခဲ့လျှင်၊  
 (၄) ကြည်းကုန်း၌ မတင်ကျန်ရစ်ခဲ့လျှင်၊  
 (၅) လူတို့ မဆယ်ယူခဲ့လျှင်၊  
 (၆) နတ်တို့ မဆယ်ယူခဲ့လျှင်၊  
 (၇) ဝဲ မစုပ်ယူခဲ့လျှင်၊  
 (၈) အတွင်း၌ မဆွေးမပုပ်ခဲ့လျှင်-

နိဗ္ဗာန်ကို အမှန်စက်န် မျက်မှားက် ပြုကြရပေလိမ့်မည်၊ ဘုရားကြောင့်တုံးဆိုခဲ့လျှင် သင်တို့ အားထားရာ ယုံကြည်ရာ “သမ္မာဒိဋ္ဌ”ဟူသော အမြင်မှန်သည် နိဗ္ဗာန်ဘက်ကို ဉာဏ်တယ်၊ နိဗ္ဗာန်ဘက်ကို ကိုင်းရှိုင်းတယ်၊ ဒါကြောင့် အမှန်စက်န် နိဗ္ဗာန်ကို မျက်မှားက်ပြုကြရပေလိမ့်မည်”လို့ ဟောတော်မူပါတယ်။

ဘုရားရှင် ဤလိမ့်နှင့်တော်မူတဲ့အခါ ရဟန်းတော်တစ်ပါးက လက်အုပ် ချိမိုး၍ ရှိခိုးပြီး “အရှင်မြတ်ဘုရား... အရှင်မြတ်ဘုရား မိန့်ကြားတော်မူတဲ့ ဤမှာဘက်ကမ်းစတဲ့ ဥပမာများဟာ လွန်စွာ နက်နဲ့လုပါတယ်၊ တပည့်တော်များ ညာက်ဖြင့် ထောက်၍ မမြို့နိုင်ပါ၊ သို့ပါသောကြောင့် သိသာ ထင်လင်း အောင် ဥပမေယျ ထုတ်ပြ ဟောကြားတော်မူပါဘုရား” လို့ လျောက်ထားတယ်၊ သည်အခါ ဘုရားရှင်က- “ရဟန်းတို့...

၃၂ \* ထိခိုင်ပြီ၊ တည်တောဆရာတော်

- (၁) ဤမှာဘက်ကမ်းဆိုတာ မျက်စီ၊ နား၊ နာခေါင်း၊ လူဗာ၊ ကိုယ်၊ စိတ်လို့ ဆိုရတဲ့ ဤအာဇာဖို့ကာယတန်(အတွင်းတည်ရာ)ခြောက်ပါ: တို့ရဲ့ အမည်ဖြစ်တယ်။
- (၂) ထိမှာဘက်ကမ်းဆိုတာ အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အတွေ၊ အထိ၊ ကြော်တော်လို့ ဆိုရတဲ့ ဗဟိုရာယတန်(အပဲ တည်ရာ) ခြောက်ပါ: တို့ရဲ့ အမည်ဖြစ်တယ်။
- (၃) ရေအလယ်မှာ နှစ်မြိုပ်တယ်ဆိုတာက နှစ်သက်ခွဲမက်မူ(နှစ်ရာက) ကို ဆိုလိုတယ်။
- (၄) ကြည်းကုန်းမှာ တင်တယ်ဆိုတာက ငါဟူသော မာနဖြင့် တက်ကြွခင်းကို ဆိုလိုတယ်။
- (၅) လူတို့ဆယ်ယူတယ်ဆိုတာက လူဘဝကို နှစ်သက်တွယ်တာ ခြင်းကို ဆိုလိုတယ်။
- (၆) နတ်တို့ ဆယ်ယူတယ်ဆိုတာက နတ်ဘဝကို နှစ်သက် မြတ်နိုးခြင်းကို ဆိုလိုတယ်။
- (၇) ပဲစုံတယ်ဆိုတာက ကာမဂ္ဂ၏ငါးပါးရဲ့ ဆွဲဆောင်မှုကြောင့် ကာမဂ္ဂ၏နယ်တဲ့က မထွက်နိုင်ဘဲ တရစ်ပဲပဲ ပြစ်နေတာကို ဆိုလိုတယ်။
- (၈) အတွင်း ပုပ်ဆွေးတယ်ဆိုတာက ယောက်သွားပုပ်ဟာ အပြင် ဟန်ပြီ ရွှေမွတ်လှပါသော်လည်း အတွင်းကပုပ်တဲ့ ဥပမာဏလို့ အကြင်ပုဂ္ဂိုလ်ဟာ အပြင်ဟန်အပြတော့ အင်မတန် ခွောမော လှပကြတယ်၊ တကယ့် သီလ သမာဓါ ပညာ သိက္ခာသုံးပါးနှင့် ပြည့်ဝနေတဲ့ ပုဂ္ဂိုလ်ကြီးလို့ ထင်မှုတ်ကြရတယ်၊ သို့ပေမယ့် တိတ်တိတ်ပုန်း ဒုစရိတ်တရား လိုက်စားနေတဲ့အတွက် ထိုပုဂ္ဂိုလ်ရဲ့ အထံက မကောင်းတဲ့ သတင်းအပုပ်နဲ့ထွေ ထွက်နေတယ်၊ ထိုပုဂ္ဂိုလ်မျိုးကို အတွင်း၌ ပုပ်ဆွေးတယ်လို့ ဆိုလိုတယ်”လို့ ဘုရားရှင် ဖြေကြားတော်မူပါတယ်။

ဤ ဒါရက္ခန္ဓာပမ အသနာတော်အရ သံသရာမြစ်လှမှာ မျာပါလာ ကြတဲ့ သစ်တုံးကြီးနှင့်တူတဲ့ သတ္တာဝါတွေကို နိုဗ္ဗာန်တည်းဟူသော သမှုဒ္ဒရာ

ထဲ မရောက်အောင် တားဆီးထားတဲ့ အဟန့်အတားပေါင်း ၈-မျိုးရှိတယ်လို့  
သိရပါတယ်၊ အဲဒီ အဟန့်အတား ၈-မျိုးရှိတရားကိုယ်ကို ထုတ်နှစ်ကြည့်  
ခဲ့ပါလျှင်-

- (၁) အနွဲတိကာယတန် ခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်း  
၌ ကပ်ပြီခြင်းဆိုတာက မိမိရဲ့ခန္ဓာကိုယ်အပေါ် တပ်မက်တဲ့  
တဏ္ဍာာ
- (၂) ဗဟိုရာယတန် ခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်း၌  
ကပ်ပြီခြင်းဆိုတာက အပြင်အပ အာရုံတွေအပေါ် တပ်မက်တဲ့  
တဏ္ဍာာ
- (၃) ရေအလယ်မှာ နစ်မြှုပ်ခြင်းနှင့်တူတဲ့ နှုန်းရာကဆိုတာကလည်း  
ကာမရှုက်အာရုံရဲ့ အပေါ်မှာ ထပ်ပြန်တလဲလဲ စွဲမက်နှစ်သက်  
တပ်မက်တဲ့တဏ္ဍာာ
- (၄) ကြည်းကုန်းမှာ တင်တယ်ဆိုတာက ထောင်လွှားတက်ကြတဲ့  
မာနာ
- (၅) လူ ဆယ်ယူတယ်ဆိုတာက လူ.ဘဝကို တပ်မက်တဲ့တဏ္ဍာာ
- (၆) နတ် ဆယ်ယူတယ်ဆိုတာက နတ်ဘဝကို တပ်မက်တဲ့တဏ္ဍာာ
- (၇) ပဲစုပ်တယ်ဆိုတာက ကာမရှုက်နယ်ထဲက မထွက်ချင်တဲ့တဏ္ဍာာ
- (၈) အတွင်း ဆွေးပုပ်တယ်ဆိုတာက တဏ္ဍာာအရင်းခဲတဲ့ အကုသိုလ်  
ပေါင်းစုံ

ဤကဲ့သို့ တရားကိုယ်ကို ထုတ်နှစ်ခဲ့ပါလျှင် နိုဗ္ဗာန်ရဲ့အဟန့်အတား  
တရားကိုယ်ဟာ တဏ္ဍာာနှင့် မာနတရား နှစ်ပါးကို တွေ့ရပါတယ်၊ တဏ္ဍာာ  
တရား၊ မာနတရား ရှိနေလျှင် နိုဗ္ဗာန်ကို မရောက်နိုင်သေးဘူး၊ သံသရာမှာ  
ကျင်လည်းမှာပင် ဖြစ်တယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

### သံသရာကို ချဲတဲ့တရား

နိုဗ္ဗာန်နှင့် ဝေးကွာပြီး သံသရာကို ချဲတွင်တတ်တဲ့ တရားဟာ အမှန်  
တော့ တဏ္ဍာာနှင့်မာန နှစ်ပါးတည်း မဟုတ်သေးပါဘူး၊ ဒီနှုန်းဆိုတဲ့ တရားဆိုး  
လည်း ပါဝင်ပါသေးတယ်၊ ဒါကြောင့် တဏ္ဍာာ၊ မာန၊ ဒီနှုန်း ဤတရားသုံးပါးကို

သံသရာကို ချွဲထွင်တတ်တဲ့ “ပပန္တရား”လို့ ခန္ဓိဝဂ္ဂသယူတ် အတ္ထဒီပင် ပုံမသုတ် အဖွင့်မှာ ပြဆိုထားပါတယ်၊ သို့သော်လည်း တဏော, မာန့်, ဒီဇို့ဆို တဲ့ ဤတရားသုံးပါးကို အကျဉ်းချုံးပြီး ကြည့်မယ်ဆိုလျှင် ထောင်လွှားတတ် တဲ့ မာနစေတသိကိုဟာ “မာနော စတုသု ဒီဇို့ကတဝိပွဲယူလျှေသု”လို့ အဘိ ဓမ္မတ္ထသံကျမ်းမှာ ပြဆိုတဲ့အတိုင်း လောဘမူ ဒီဇို့ကတဝိပွဲယူတ်စိတ်လေးခု မှာ ယျော်တဲ့တရားဖြစ်တယ်၊ လောဘမူမှာယျော်တဲ့ တရားမို့ မာနဟာ လောဘ ရဲ့ အသင်းဝင်ဖြစ်ပါတယ်၊ “ဒီဇို့ စတုသု ဒီဇို့ကတသမွုယူလျှေသု”လို့ ဆိုတဲ့ အတိုင်း ဒီဇို့ဟာ လောဘမူ ဒီဇို့ကတ သမွုယူတ်စိတ်လေးခုမှာ ယျော်တဲ့တရား ဖြစ်တယ်၊ လောဘမှာမှာ ယျော်တာမို့ ဒီဇို့လည်း လောဘရဲ့ အသင်းဝင်ဖြစ်တယ်၊ တဏော ဆိုတာလည်း တရားကိုယ်ကတော့ လောဘပါပဲ၊ ယခုလို့ သဘောတူ ရာကို ပေါင်းပြီး ချုံးလိုက်လျှင် နိဗ္ဗာန်ကို မရောက်နိုင်အောင် တားဆီးတဲ့ (၅) သံသရာကို ချွဲထွင်တတ်တဲ့ တဏော, မာန့်, ဒီဇို့ဆိုတာဟာ စင်စစ်ကော့ “လောဘ” ဆိုတဲ့ တဏောသာလျှင် ဖြစ်ပါတယ်။

ဒါကြောင့် နိဗ္ဗာန်ကို ပိတ်ဆိုတတ်တဲ့တရား၊ သံသရာကို ကျင်လည် စေတတ်တဲ့တရားဟာ တခြား မဟုတ်ပါဘူး၊ ချုစ်တယ်၊ ခင်တယ်၊ ကြုင်နာ တယ်၊ မြတ်နီးတယ်၊ တပ်မက်တယ်၊ နှစ်သက်တယ်၊ စုံမက်တယ်ဆိုတဲ့ တဏောတရားသာ ဖြစ်ကြောင်း ကောင်းကောင်းကြီး သိအပ်လုပါတယ်။

ဂဒ္ဒလဗဒ္ဒသုတ်မှာတော့ တဏောတရားကို တောက်ကြီးနှင့် ဥပမာ ပေးထားပါတယ်၊ ပုထုဇူး သတ္တဝါတွေကိုတော့ တောက်ကြီး အဖွဲ့ခိုင်းရတဲ့ ခွေးတိရရှိဘန်နှင့် ဥပမာပေးထားပါတယ်၊ ပုထုဇူးတွေ အင်မတန်ချို့ ခင်တဲ့ ရပ်နာမ်ခန္ဓာကိုတော့ ငါတ်တိုင်နှင့် ဥပမာပေးထားပါတယ်၊ ခွေးကို တောက်ကြီးဖွဲ့ပြီး ငါတ်တိုင်မှာ ချည်ထားလျှင် ခွေးဟာ ငါတ်တိုင် အနီးအပါး မှာပင် တပဲလည်လည် လူညှိပတ်သွားရတယ်၊ ငါတ်တိုင်အနီးမှာပင် ထိုင်ရ တယ်၊ ငါတ်တိုင်အနီးမှာပင် အိပ်ရာတယ်၊ တောက်ကြီးဖွဲ့ထားတဲ့အတွက် ငါတ်တိုင်က လွှတ်အောင် မရှုန်းနိုင်ဘူး၊ ပုထုဇူး သတ္တဝါတွေမှာလည်း တဏောတည်းဟူသော ကြီးအနောင်အဖွဲ့ခိုင်းရတဲ့အတွက် ငါတ်တိုင်နှင့်တူတဲ့ ရပ် နာမ်ခန္ဓာက လွှတ်အောင် မရှုန်းနိုင်ဘဲ ရပ် နာမ်ခန္ဓာနှင့် အမြဲ မပြတ်

ချဉ်းကပ်နေကြရတယ်ဆိုတာက ရုပ်နာမ်ကလွတ်ရာ နိဗ္ဗာန်ကို မဝင်နိုင်ဘူ-ဘုအတွင်းမှာ ရုပ်နာမ် အသစ်အသစ် ဖြစ်နေကြရတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။

### ရန်သူကို ရန်သူမှန်း သီလျှင်

ယခုတင်ပြခဲ့တဲ့ မြင်ကွင်းကျယ်တရားကို ဖတ်ရှုပြီးခဲ့ပါလျှင် သံသရာ ကျင်လည်စေတတ်တဲ့ တရားခံကို မြင်တွေကြပြီး ဖြစ်ပါလိမ့်မယ်၊ သံသရာ ကို ကျင်လည်စေတတ် နိဗ္ဗာန်ကို ဆိုပိတ်တတ်တဲ့တရားဟာ ဒါနတရားလည်း မဟုတ်ဘူး၊ သီလတရားလည်း မဟုတ်ဘူး၊ ဘာဝနာတရားလည်း မဟုတ်ဘူး၊ တဏ္ဍာဆိုတဲ့ လောဘတရားသာလျှင် ဖြစ်ပါတယ်၊ တဏ္ဍာဆိုတဲ့ လောဘ တရားဟာ သံသရာ ကျင်လည်စေတတ်တဲ့တရား၊ နိဗ္ဗာန်ကို ဆိုပိတ်တတ် တဲ့တရား၊ ခုက္ခကို ဖြစ်စေတတ်တဲ့ သမုဒ္ဓယသစ္စာထိုက်တဲ့ တရားပဲလို့ ရန်သူကို ရန်သူမှန်း သီခဲ့လျှင် သည်ရန်သူကို အသေသတ်ဖို့ လက်နက်ကောင်းကို ရှာဖွေရပါလိမ့်မယ်၊ သို့သော် ပုထုဇွဲသတ္တဝါတွေဟာ ရန်သူကို ရန်သူမှန်း မှ သီကြပါရဲ့လား၊ များသောအားဖြင့် ရန်သူကို ရန်သူမှန်း မသိသူက များပါ တယ်၊ ရန်သူကို ရန်သူမှန်း မသိရဲ့မျှမက အချို့က ရန်သူကိုပင် မိတ်ကောင်း ဆွေကောင်းကြီးလို့ ထင်နေတတ်ကြပါသေးတယ်၊ ဘယ်သူက ဘယ်လိုပင် ထင်ထင် တဏ္ဍာကတော့ သတ္တဝါတို့ရဲ့ ရန်သူအစစ်ပါ။

သို့သော် သတ္တဝါတို့ရဲ့ သန္တာန်မှာ ရန်သူတဏ္ဍာရဲ့ သူလျှို့က ရှိပြီး ဖြစ်နေပါတယ်၊ ရန်သူတဏ္ဍာရဲ့ သူလျှို့ဆိုတာက “တဏ္ဍာနှုသယ”ကို ဆိုလိုရင်း ဖြစ်ပါတယ်၊ တဏ္ဍာနှုသယဆိုတဲ့ အတွင်းသူလျှို့ ရှိပြီး ဖြစ်နေတဲ့ အတွက် အပြင်အပက ရန်သူတဏ္ဍာဟာ အချိန်မရွေး သတ္တဝါတို့ရဲ့သန္တာန် ကို ဝင်ရောက် နောင့်ယုက်နိုင်ပါတယ်၊ လောကီဥပမာနှင့် ပြကြပါဉိုးစိုး၊ လူနာတစ်ယောက်ရဲ့ကိုယ်တွင်းမှာ အပြင် ပယောကက သွင်းထားတဲ့ အပင်း ရှိနေလျှင် အပြင် ပယောကဟာ အချိန်မရွေး လူနာရဲ့ ကိုယ်တွင်းကို ဝင်ရောက် နောင့်ယုက်နိုင်ပါတယ်၊ အပြင် ပယောက ဝင်ရောက် နောင့်ယုက်ခဲ့လျှင် အဲဒီ ပယောကကောင်ဟာ လူနာရဲ့ ရောကါဝေဒနာ ပျောက်ကင်းဖို့ကို မလိုလားဘူး၊ ရောကါတိုးမွားဖို့ကိုသာ လိုလားပါတယ်။

ဤဥပမာအတိုင်း တက္ကာဆိုတဲ့ ပယောဂကောင်ဟာ အနှစ်သယ်ဆိုတဲ့ သူ့အပင်းက ရှိနေလေတော့ ပုထိုးတို့ရဲ့ သစ္စာန်ကို လွယ်လွယ်ကူကူ ဝင် ရောက်လာနိုင်ပါတယ်၊ တက္ကာအဝင်ခံ (၀၀) တက္ကာဘီလူး အပူးခံနေကြရတဲ့ ပုထိုးတွေကလည်း ကိုလေသာဆိုတဲ့ အနာပျောက်မှာကို အင်မတန် စိုးရိုးမြို့ဗြို့များမည် တရားမျိုးတွေကိုသာ များများကြီး လိုက်စား ပြီးနေကြပါတယ်၊ တက္ကာဆိုတဲ့ ပယောဂကောင်ဟာ ဘယ်ထိအောင် အတင့် ရှိပြီး လွန်လွန်ကဲ သောင်းကျိုးနေသလဲဆိုလျှင် ကိုလေသာရောက် ကင်းစွဲ ဘုရားရှင်ရဲ့ တရားကို နာယူတဲ့အခါ မှာသော်ပင် အသံကောင်းကောင်း အဆို ကောင်းကောင်း တက္ကာသဲ့ ဝေဆာတဲ့ တရားမျိုးကိုမှ တက္ကာနားက လက်ခံ ချင်ပါတယ်၊ တရားမောာတဲ့ ပုဂ္ဂိုလ်ကလည်း “မွေ့ဒါန”ဆိုတာကို သတိ မရဘဲ လာသံလာသာ အကျော်အစွေဆိုတဲ့ တက္ကာဘီးခေါင်း ဆောင်းပြီးမှ ဟောတော်မှုကြပါတယ်၊ ကျိုးတဲ့ နေရာတွေမှာ တက္ကာဘီးတို့တော့ ဘာမျှ အထူးအဆန်း မဟုတ်တော့ပါဘူး၊ ဤလို ဖြစ်ရခြင်းဟာ ဘုရားကြောင့် တဲ့ဆိုတော့ ရန်သူနှင့် မိတ်ဆွေကို ခွဲခြားပြီး မသိတဲ့အပြင် ရန်သူကို မိတ် ဆွေလို့ အထင်မှားနေကြတဲ့အတွက်ကြောင့်ပါပဲ။

အမှန်ကတော့ ရန်သူဟာ မိတ်ဆွေမဟုတ်ပါဘူး၊ မိတ်ဆွေဟာလည်း ရန်သူမဟုတ်ပါဘူး၊ ရန်သူနှင့် မိတ်ဆွေကို ကွဲကွဲပြားပြား သိထားသင့်ပါပြီ၊ ရန်သူနှင့်မိတ်ဆွေကို ခွဲခြားပြီး သိထားခဲ့ပါလျှင် တပ်မက်ခြင်း၊ နှစ်သက် ခြင်း၊ ချစ်ခင်ခြင်းဆိုတဲ့ တက္ကာဟာ ရန်သူအစစ်ပါ၊ သည်ရန်သူကို အသေ သတ်မှတ်လျှင် တေဘုမက ဝင်ခုကွဲလို့ ဆိုရတဲ့ ရပ်နာမ်ခန္ဓာဟာ ချုပ်ပြုမ်းရမှာ အမှန်ပါ၊ ရပ်နာမ်ခန္ဓာ ချုပ်ပြုမ်းခဲ့လျှင် နိုဗ္ဗာန် စံဝင်တော့မှာ မလွှဲပါဘူး၊ ဒီ တော့ နိုဗ္ဗာန်စံလို့တဲ့ ယောက်ဟာ ဘာကို လွှဲပ်ရမလဲ၊ သူလွှဲပ်ရမည့်အလွှဲပ်ကို ယခု ဖြင့်တွေ့နေပါပြီ၊ သူလွှဲပ်ရမည့်အလွှဲပ်က တက္ကာကို သေဆာင် သတ်ဖို့ ပင် မဟုတ်ပါလား။

### တက္ကာအင်အား

တက္ကာကို သေအောင်သတ်ဖို့တဲ့ အပြောကတော့ လွယ်ပါရဲ့ နှီးပေ မယ့် တက္ကာက အင်အားလည်း ကြီးမားတယ်၊ အသင်းအပင်းကလည်း

ကောင်းတယ်၊ တဏ္ဍာအင်အား ဘယ်လောက်ကြီးမားသလဲဆိုလျှင် ပုဂ္ဂိုလ် အာဖြင့် အနာဂတ်ထိအောင် သူက လိုက်ပြီး နှောင့်ယုက်နိုင်တယ်၊ ဘုံအား ဖြင့် ဆိုလျှင်လည်း သုံးဆယ့်တစ်ဘုံ အကုန်လုံး ထုံးလို ချေပြီး ရေလို နောက် နိုင်ပါတယ်၊ သူ့အသင်းအပင်းကလည်း နည်းရော့လား။

“တဏ္ဍာသုံးတန်၊ တည်ထားခဲ့ အာ, ကာ, သန်နှင့်မြွှောက်၊

တဏ္ဍာအစစ်၊ တစ်ရှာရှစ်၊ ဖြစ်၏ကိုယ်မှာရောက်”လို့ လက်ာ ပံ့ဆို ထားကြသည့်အတိုင်း-

- (၁) ကာမတဏ္ဍာ = ကာမဂုဏ်ကို တပ်မက်တဲ့တဏ္ဍာ၊
- (၂) သဝတဏ္ဍာ = သသုတဒိဋ္ဌနှင့်တကွ ဖြစ်တဲ့တဏ္ဍာ၊
- (၃) ဝိဘဝဟဏ္ဍာ = ဥဇ္ဈာဒိဋ္ဌနှင့်တကွ ဖြစ်တဲ့တဏ္ဍာ၊

ဤတဏ္ဍာသုံးပါးကို တည်ထားပြီး-

- (၁) ရွှေပတဏ္ဍာ = ရွှေပါရုံ့၌ တပ်တဲ့တဏ္ဍာ၊
- (၂) သဒ္ဓတဏ္ဍာ = သဒ္ဓါရုံ့၌ တပ်တဲ့တဏ္ဍာ၊
- (၃) ဂန္ဓတဏ္ဍာ = ဂန္ဓာရုံ့၌ တပ်တဲ့တဏ္ဍာ၊
- (၄) ရာသတဏ္ဍာ = ရာသာရုံ့၌ တပ်တဲ့တဏ္ဍာ၊
- (၅) ဟော်ဇွာတဏ္ဍာ = ဟော်ဇွာရုံ့၌ တပ်တဲ့တဏ္ဍာ၊
- (၆) ဓမ္မတဏ္ဍာ = ဓမ္မာရုံ့၌ တပ်တဲ့တဏ္ဍာ၊

ဤ အာရုံခြောက်ပါးကို စွဲမှုပဲတဲ့ တဏ္ဍာ ၆-ပါးနှင့်မြွှောက်ပွားလိုက် တော့ တဏ္ဍာ ၁၈-ပါး ဖြစ်ပွားခဲ့တယ်၊ အဲဒီတဏ္ဍာ ၁၈-ပါးကို အတိတ်၊ အနာဂတ်၊ ပစ္စုပွှဲနှင့်ဆိုတဲ့ ကာလ ၃-ပါးနှင့် ဆက်ပြီး မြွှောက်ပွားပြန်တော့ တဏ္ဍာပေါင်း ၅၄-ပါး ဖြစ်ပွားခဲ့တယ်၊ ထိုတဏ္ဍာ ၅၄-ပါးကို အဉာဏ်သိတ်ဘုံး ပဟိုဒ္ဓသန္တာန်ဆိုတဲ့ အတွင်းအပ သန္တာန် ၂-ပါးနှင့် မြွှောက်ပွားလိုက်ပြန်တော့ တဏ္ဍာပေါင်း ၁၀၈-ပါး ထင်ရှား ဖြစ်ပေါ်ပြီး လာပါတယ်၊ ဒါတွေဟာ တဏ္ဍာရဲ့ အင်အား အသင်းအပင်းတွေပါပဲ။

အဲဒီ အတွင်း ၅၄-ပါး အပြင် ၅၄-ပါး တဏ္ဍာနှစ်မျိုးတို့တွင် အတွင်း ၅၄-ပါး တဏ္ဍာဟာ အရှိုးခြင်းဆိုတိအောင် နှစ်နောက် တဏ္ဍာဖြစ်ပါတယ်၊ ခန္ဓာသစ်တစ်ခု တည်ထောင်မိသည်နှင့် တစ်ပြီးခုနှင်း ဤအတွင်းတဏ္ဍာက

“တော် မမ၊ အသော ဟဲ မသို့၊ အသော မေ အတွော့”

ထော်- ဤခန္ဓာသည်၊ မမ- ငါ၏၊ သွှေ့ကဲ- ဥစ္စာတည်း၊ အသော- ဤခန္ဓာသည်း၊ အဟံ- ငါသည်၊ အသို့- ဖြစ်၏၊ အသော- ဤခန္ဓာသည်း၊ မေ- ငါ၏၊ အတွော့- နိုင်ခဲ့လျသော အတွေ့ပတည်း ရယ်လို့ တစ်ခါတည်း မလွှဲပ်နိုင်အောင် ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ပါတယ်၊ ဤဆုပ်ကိုင်ထားတဲ့ တရာ့လက်ဆုပ်ကို ဆွဲဖြေတို့ဆိတာကလည်း မလွယ်ပါဘူး၊ တရာ့လက်ဆုပ် ကို ဆွဲမဖြေတိနိုင်သမျှလည်း ဘဝရဲ့ လွတ်မြောက်ခွင့်ကို မရနိုင်ပါဘူး၊ ဒီတော့ ဘဝရဲ့ လွတ်မြောက်ခွင့်ကို လိုချင်လျှင် (ဝါ) နိုဗ္ဗာန်ကို လိုချင်လျှင် ဘဝကို ပြတ်တဲ့ ဒီတရာ့လက်ဆုပ်ကို ရတဲ့နည်းနှင့် အတင်း ဆွဲဖြေတိရပေလိမ့် မယ်၊ ဒါပေမယ့် တရာ့လက်ဆုပ်က အင်မတန်ကြီး မြှုမြို့နေတဲ့အတွက် တစ်ခါတည်း အပြီးအပိုင် ဖြေဖြေလိုတော့ မရပေဘူး။

ဤနေရာမှာ အမြစ်နာရောဂါကို ကုသတဲ့ အေးဆရာရဲ့ ဥပမာနဲ့ နှိုင်း ယဉ်ပြေားမယ်၊ သတ္တာဝါရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းဖြစ်တဲ့ ခြင်ဆီ၊ အရှိုး၊ အသည်း၊ အူစသည်တို့မှာ အမြစ် ကုတ်တွယ်ပြီး ခန္ဓာကိုယ် အပြင်ဘက်မှာ အကျိတ်အပု ထွတ်တတ်တဲ့ အမြစ်နာဆိုတဲ့ ရောဂါဆိုးကြီးတစ်မျိုး ရှုပါတယ်၊ အဒီရောဂါဆိုးကြီးကို ယခုအခါ “ကင်ဆာရောဂါ”လို့ ခေါ်ဝေါ်ကြပါတယ်၊ ကင်ဆာရောဂါဟာ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းမှာ အမြစ်ကုတ်တွယ်နေတာမျို့ ကုစားဖို့ရာ အင်မတန် ခက်ခဲပါတယ်၊ အတွင်းပိုင်းက အမြစ်ကို ကုန်စင်အောင် ယုပစ်ဖို့ကလည်း အင်မတန် အရေးကြီးတဲ့ အတွင်းပိုင်းမှာ ဖြစ်နေပါတယ်၊ ဒီတော့ ကင်ဆာရောဂါကို ကုသတဲ့ဆရာဟာ အတွင်းပိုင်းက ရောဂါအမြစ် အားနည်းသွားအောင် အပြင်ထွက်လာတဲ့ အကျိတ်ဖုက် လို့ဖြတ်ပြီး ဆေးသိပ်ပါတယ်၊ ဒီလို့ ဆေးသိပ်လို့ အကျိတ်ဖု လျော့သွားမှ အတွင်းပိုင်းက အမြစ်ကို သေအောင် ဆေးပေးပြီး ကုသပါတယ်။

### တရာ့သတ်သော လက်နက်ကောင်း

ဤ ဥပမာအတိုင်းပါပဲ၊ တရာ့ဟာ ကင်ဆာရောဂါနှင့် တုပါတယ်၊ အလွင်းတရာ့ ဤ-ပါးတို့က ခန္ဓာကိုယ်တစ်ခုလဲး အမြစ်ကုတ်ပြီး တွယ်ကပ် ထားကြတယ်၊ အပြင်တရာ့ ဤ-ပါးက အပြင်ဘက်မှာ အကျိတ်ဖုက်းလို့

ထွက်နေကြတယ်၊ ဤတရာ့လက်ဆုပ်ကို ဖြတ်ချေလိုလျင် အမြစ်ကုတ်နေတဲ့  
အတွင်းတရာ့ကို ချက်ချင်းဖြတ်ချေလို့ မရပါဘူး၊ အတွင်းတရာ့ကို ချက်ချင်း  
ဖြတ်ချေလို့ မရလေတော့ အတွင်းတရာ့ကို အားနည်းသွားအောင် အပြင်  
တရာ့ အကျိတ်ဖုက် လို့ ဖြတ်ကုသရမှာ ဖြစ်ပါတယ်၊ ဤကဲ့သို့ အပြင်တရာ့  
အကျိတ်ဖုက် လို့ ဖြတ်ကုသတဲ့ လက်နက်ကို “ဒါနလက်နက်”လို့ ခေါ်ဆို  
ပါတယ်။

ဤစကားရပ်ကို မှတ်သားလှယ်အောင် အတိုချုပ် ထပ်မံ ပြောပြပါဦး  
မယ်၊ နိုဗာန်ဝင်တယ်ဆိုတာ ခန္ဓာန်မဲ့ရပ် အကြွင်းမဲ့ ချုပ်ငြိမ်းတာကို ဆိုလို  
ပါတယ်၊ ရပ်ထူး နာမ်ထူးတစ်ပျီးနှင့် မခို့ မနာ မသော့ စိတ်ထင်တိုင်း  
ပျော်ပျော်ရွင်ရွင် နေရတာဟာ နိုဗာန်ပဲလို့ အချို့က ပြောတတ်ကြပါတယ်၊  
အဒီဇင်ဘာ ရုပ်နာမ်နှင့် မွဲ့နှိုင်ဘဲ ရုပ်နာမ်အပေါ် အသည်းအစ်အောင်  
စွဲချုပ်နေတဲ့ လူတွေကို နိုဗာန်ကို လိုချင်လာအောင် ပရိယာယ်အားဖြင့် ပြော  
ဆိုတဲ့ စကားမျှသာ ဖြစ်ပါတယ်၊ တကယ် အစစ်အမှန်ကတော့ နိုဗာန်ဆိုတာ  
ရပ်နာမ်နှစ်ပါး အကြွင်းမဲ့ ချုပ်ငြိမ်းတဲ့ နေရာပါပဲ၊ ဒါကြောင့် လူတွေဟာ  
နိုဗာန်ရောက်ရပါလို၏လို ပါးအပ်ကသာ ပြောဆိုနေကြသော်လည်း မိမိသွေးသန  
မှာ တရာ့ အားကောင်းနေလျှင် နိုဗာန်ကို အလကားပေးတောင် ယူမှာ  
မဟုတ်ပါဘူး၊ ဘာကြောင့်တဲ့ အိုတော့ မိမိကို ပူးနေတဲ့ တရာ့က နိုဗာန်ကို  
လက်မခဲ့တဲ့ အတွက်ကြောင့်ပါပဲ၊ ဤအကြောင်းကို မန်လည်းဆရာတော်ဘူးရား  
ကြီးက “လူမိုက် တိရွှေ့သံ၊ နိုဗာန်စကား၊ အလွန်ခါး၏”လို့ မယောဝေ  
လက်းသစ်မှာ ရှုံးသားတော်မှုပဲပါတယ်။

### သန့်ကျင်ဘက်တရား

သည်နေရာမှာ အထူး သတိပြုစရာ အချက်က တရာ့နှင့် နိုဗာန်ဟာ  
အချင်းချင်း သန့်ကျင်ဘက်တရား၊ ထိုမှာဘက်နှင့် ဤမှာဘက်ဖြစ်သော  
တရား၊ မီးနှင့်ရေကဲသို့ အပုံတရားနှင့် အအေးတရားဆိုတာကို မြုပြုစွာ မှတ်  
သား သတိထားကြစေလိုပါတယ်၊ အပုံအအေး သန့်ကျင်ဘက် တရားနှစ်ခု  
ဟာ တစ်ပြိုင်နက် မတည်နိုင်ဘူး၊ ထိုမှာဘက်နှင့် ဤမှာဘက်ဟာ တစ်နေ့  
ရာတည်းမှာ တစ်ပြိုင်နက် မဖြစ်နိုင်ဘူး၊ ထို့အတဲ့ တရာ့နှင့် နိုဗာန်လည်း

အတူတက္က တစ်ပြိုင်နက် တစ်နေရာတည်းမှာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် တက္ကာအားကြီးသူဟာ နိဗ္ဗာန်ကို လက်မခံနိုင်ပါဘူး၊ နိဗ္ဗာန်ကို ရင်ခွင့်ပိုက်ထားတဲ့ အရိယာပုဂ္ဂိုလ်ကလည်း တက္ကာကို လက်မခံနိုင်ပါဘူး။

ဤသဘောတရားဟာ အင်မတန် ရှင်းပါတယ်၊ ဘာမျှ ရှုပ်ရှုပ်ထွေး မရှိပါဘူး၊ ဤသဘောတရားကို ဥာဏ်သက်ဝင်မိလျှင် နိဗ္ဗာန်ကို လိုချင်သူအတွက် တက္ကာကို ဖြတ်ရမယ်ဆိုတာ ဘာမျှ သုသယရှိဖွေယ် မလိုပါဘူး၊ တက္ကာကို ဖြတ်ရမယ်ဆိုတဲ့ စကားရပ်မှာလည်း အရေးအကြီးဆုံး ဖြတ်ရမည့် တက္ကာက ရပ်နာမ်အပေါ် တပ်နှစ်သက်နေတဲ့ အမျှတို့က တက္ကာပါပဲ၊ အမျှတို့ကတက္ကာရဲ့ အမြစ်ကတော့ “အနုသယတက္ကာ” ဖြစ်ပါတယ်၊ ဤ နေရာမှာ အနုသယတက္ကာဆိုတာကို အနည်းငယ် ခဲ့ပြီး ပြောပါ၍မယ်။

### တက္ကာအဆင့်သုံးမျိုး

စွဲမက်ချစ်ခင်တဲ့ တက္ကာတရားဟာ—

(၁) အနုသယတက္ကာ၊

(၂) ပရီယုဇ္ဈာနတက္ကာ၊

(၃) ဝိတိက္ကာမတက္ကာရယ်လို့ သုံးမျိုးရှိပါတယ်၊ အဲဒီသုံးမျိုးအနက်—

အနုသယတက္ကာဆိုတာက သတ္တဝါတို့ရဲ့ ခန္ဓာအစဉ်မှာ အမြဲမပြတ်ကိန်းဝပ်လိုက်ပါလာတဲ့ တက္ကာမျိုးဖြစ်တယ်၊ အနုသယတက္ကာဟာ ဥပါဒ် ဦးဘင်အားဖြင့် ထင်ထင်ရှားရား ဖြစ်ပေါ်လာတဲ့ တက္ကာမဟုတ်ဘူး၊ မီးခြစ်ဆံထိပ်က ယမ်းမှာ မီးမာတ်ဟာ ကိန်းဝပ်နေတာလို့ ရှိမှုန်းမျှ မသိဘောင်ကိန်းဝပ်နေတဲ့ တက္ကာမျိုး ဖြစ်တယ်။

ပရီယုဇ္ဈာနတက္ကာဆိုတာက အာရုံနှင့် ထိတွေ့လို့ ခန္ဓာကိုယ်တွင်းမှာ ထက္ကာ သောင်းကျေန်းလာတဲ့ တက္ကာမျိုးဖြစ်တယ်၊ မီးခြစ်ဆံထိပ်က ယမ်းဟာ ယမ်းကော်ပတ်နှင့် ထိတော့ မီးပွင့်ခဲ့သလိုပေါ့။

ဝိတိက္ကာမတက္ကာဆိုတာက ခန္ဓာကိုယ်အတွင်း ထက္ကာ သောင်းကျေန်းလာတဲ့ တက္ကာကို မတားဆီး မချုပ်တည်းနိုင်တော့တဲ့အတွက် ကိုယ်နှုတ်လှပ်ရှားဖောက်ပြား၊ ကျူးလှန်လာတဲ့ တက္ကာမျိုး ဖြစ်တယ်၊ မီးခြစ်ဆံထိပ်က ယမ်း

ဟာ မီးဖြစ်လာရမျှမက မိမိမှုရာ မီးခြစ်ဆုံးနှင့်တကွ အခြားအရာကိုပါ ကူးစက်လောင်းတဲ့ သဘောမျိုးဖြစ်တယ်။

ဤတော်သုံးမျိုးအနက် အနှစ်သယဆိုတဲ့ တော်ဟာ ဥပါဒ်၊ ဋီ၊ ဘင်အားဖြင့် ထင်ရှားဖြစ်ပေါ်လာတဲ့ တော်မဟုတ်ဘူး၊ ထင်ရှားဖြစ်ပေါ်လာတဲ့ တော်မဟုတ်လို့ အနှစ်သယတော်က အပါယ်ကိုလည်း တိုက်ရှိက် ဆွဲမချုနိုင်ဘူး၊ သို့သော်လည်း အနှစ်သယရှိနေလျှင် ပရီယွှေ့၊ ဝိတိက္ခာမဆိုတဲ့ တော်တွေက အကြောင်းသင့်လို့ အခွင့်သာလျှင် မူချ ပေါ်လာမှာ မလွှဲဘူး၊ အဲ... သူတို့ ပေါ်လာလျှင်တော့ မသက်သာဘူး၊ အပါယ်ထိအောင် သူတို့က ဆွဲချပေလိမ့်မယ်။

ဒါကြောင့် လွန်ကျူးမှုတရားဆိုတဲ့ ဝိတိက္ခာမတော် မဖြစ်ရလေအောင် စောင့်ထိန်းမှ သိလတရားနှင့် တားဆီးရတယ်၊ ပရီယွှေ့ဆိုတဲ့ ထြွေမှုတော် မဖြစ်ရလေအောင် သမထကမွှေ့နှစ်းတရားနှင့် ပွားများ တားဆီးရတယ်၊ သိလတရား သမထတရားတို့နှင့် တားဆီးတဲ့အတွက် ပရီယွှေ့နှင့် ဝိတိက္ခာမ တော်တရား အခိုက်အတန်း ဤမြိမ်ဝိသွေးတာတော့ မှန်ပါရဲ့၊ နှီးပေမယ့် အနှစ်သယ ရှိနေသမျှ ကာလပတ်လုံး စိတ်မချရဘူး၊ တော်တွေဟာ ပေါ်ခြုံပေါ်ပြန် ဦးမှာပါပဲ၊ ရှေးသရောအခါက လောမကသုပစတဲ့ စျောစ်ပုံရုံးလို့ တွေဟာ သမထတရားနှင့် တားဆီးပါလျက် အနှစ်သယ မကုန်လို့ စျောစ်လျှော့ခြောက်ရတယ် မဟုတ်လား၊ ဒါကြောင့် နိဗ္ဗာန်ကို လိုချင်သူဟာ အနှစ်သယ တော် အမြစ်ကို အကြွင်းမဲ့ ပယ်နှစ်ပစ်ပါလိမ့်မယ်။

တော်နှစ်သယကို ပယ်နှစ်ချင်တော့ ဘာလုပ်ရမလဲတဲ့ ဤအမေးကို မဖြေဆိုမဲ့ နောက်ကပြဆိုပြီးခဲ့တဲ့ တော်ရဲ့ အခိုဗာယ်ကို သိထားဖို့လိုပါတယ်၊ တော်ရဲ့ အခိုဗာယ်က ရပ်နာမ်ခန္ဓာကို တပ်မက်ချစ်ခင်ခြင်းလို့ ဆိုပါတယ်၊ ရပ်နာမ်ခန္ဓာကို တပ်မက်ချစ်ခင်လျှင် ရပ်နာမ်ခန္ဓာရဲ့ အပြစ်ကို မမြင်ပါဘူး၊ ရပ်နာမ်ခန္ဓာရဲ့ အပြစ်ကို မမြင်လျှင် ရပ်နာမ်ကို တပ်မက်ချစ်ခင်မှာ မလွှဲပါဘူး၊ ရပ်နာမ်ကို တပ်မက် ချစ်ခင်လျှင်လည်း ရပ်နာမ်ရဲ့ အပြစ်ကို မမြင်ပြန်ပါဘူး၊ သည်လိုနှင့် အပြန်အလှန်ဖြစ်ပြီး တော်တော်မှာနေ တော်တွေမှာ သေမှာ မလွှဲပါဘူး၊ နိဗ္ဗာန်ကို လိုချင်လျှင် တော်တော်မှာ အသေ

မခံနိုင်ဘူး၊ တက္ကာတောမှာ အသေမခံနိုင်လျင် တန္ထာတောက ထွက်ပို့ တက္ကာရဲ့အာရုံဖြစ်တဲ့ ရုပ်တရား နာမ်တရားရဲ့ အပြစ်ကို မြင်အောင် ကြည့်ရပါလိမ့်မယ်၊ ရပ်နာမ်ရဲ့ အပြစ်ကို မြင်အောင်ကြည့်ရာမှာ သူပြော လုပြော အပြစ်မျှနှင့် မလုံလောက်ဘူး၊ အပြစ်ကို ကိုယ်တွေ မြင်အောင် ကြည့်ရလိမ့်မယ်။

### ကိုယာဂိန်းမခွဲ့

ဤနေရာမှာ ဥပမာတစ်ခု ပြကြပါဉီးစွဲ၊ ကိုယာဂိအမည်ရှိတဲ့လျက မခွဲ့အမည်ရှိတဲ့ မယားကို ကွာချင်တယ်ဆိုပါတယ်၊ သို့သော် မယား မခွဲ့ရဲ့ အပေါ် တစ်စုံတစ်ရာ အပြစ်မြင်ခဲ့ပါသော် မူလ ချစ်ခင်ရှင်းစိတ် မယိမ်း မယိုင်တဲ့အတွက် ပါးစပ်က ကွာချင်ပါတယ်ဆိုပေမယ့် စိတ်က ပြတ်မှာ မဟုတ်ပါဘူး၊ တကယ်ကွာလိုလျင် စိတ်ကပါ ပြတ်ရပါလိမ့်မယ်၊ စိတ်ကပြတ်အောင် မယား မခွဲ့ရဲ့ အပြစ်ကို မြင်အောင် ကြည့်ရပါလိမ့်မယ်၊ ဤလို အပြစ်ကို မြင်အောင်ကြည့်ရာမှာ သူပြောလုပြော အပြစ်မျှနှင့်တော့ မယား ကွာဖို့ မလုံလောက်ပါဘူး၊ လက်ပူးလက်ကြပ် အပြစ်တွေ့ပါမှ မယားအပေါ်မှာ အချစ်ပျက်ပြီး ကွာလိုစိတ် ထမြာက် အောင်မြင်မှာ ဖြစ်ပါတယ်။

ဤ ဥပမာအတိုင်း ယောဂိပူရှိလ်ဟာ ရုပ်နာမ်ခွဲ့ရဲ့အပေါ်မှာ အပြစ်မြင်ပါမှ အချစ်ဆိုတဲ့(တက္ကာ) ကင်းကွာမှာ ဖြစ်တယ်၊ ရုပ်နာမ်ခွဲ့ရဲ့အပေါ် အပြစ်မြင်သမျှ ချစ်ခင်ခြင်းဆိုတဲ့တန္ထာဟာ ဘယ်သောအခါမှ ကင်းကွာမှာ မဟုတ်ပါဘူး၊ ဒါကြောင့် တက္ကာဆိုတဲ့ ဤမှာဘက်ကမ်းက နိဗ္ဗာန်ဆိုတဲ့ ထိုမှာဘက်ကမ်းကို ကျေးသန်းထွက်ခွာချင်တဲ့ ယောဂိဟာ တရာ့ရဲ့အာရုံဖြစ်တဲ့ ရုပ်နာမ်ခွဲ့ရဲ့ အပြစ်ကို မြင်အောင် ရွှေကြည့်ရပေလိမ့်မယ်၊ ဤလို ရွှေကြည့်ရာမှာ သူပြော လုပြောမျှဖြစ်တဲ့ ခွဲ့ရဲ့အပြစ်ဟာ လုံလောက်တဲ့အပြစ်မဟုတ်ဘူး၊ ဒါကြောင့် လုံလောက်တဲ့ အပြစ်ကို မြင်အောင် ကိုယ်တွေ့ကြည့်ရပါတယ်၊ ခွဲ့ရဲ့အပြစ်ကို ကိုယ်တွေ့ မြင်အောင် ကြည့်တယ်ဆိုတောက ရုပ်နာမ်ခွဲ့တို့ရဲ့၊ မမြှုတဲ့ အနိစ္စသဘော၊ ဆင်းရဲတဲ့ ရုက္ခသဘော၊ မခိုင်မာတဲ့ အနတ္ထသဘော၊ တင့်တယ်ခြင်း မရှိတဲ့ အသာသဘောတို့ကို ပေါ်လောကြီး မြင်အောင် ရွှေကြည့်တဲ့ ဝိပသာနာဗ္ဗားများခြင်းကို ဆိုလိုပါတယ်။

သည်လို ဝိပသာနာများများလို ရပ်နာမ်ခန္ဓာရဲ၊ မမြတဲသဘော ဆင်းရဲ တဲ့သဘော မခိုင်မာတဲ့သဘော တင်တယ်ခြင်းမရှိတဲ့ သဘောတွေကို ကိုယ် တွေ မြင်တွေခဲ့ပါလျှင် ခန္ဓာရဲအပြစ်ကို မြင်တွေတော့တာပါပဲ၊ ခန္ဓာရဲအပေါ် အပြစ်မြင်တွေခဲ့လျှင် အပြစ်မြင်သလောက် အချိစ်ဆိုတဲ့ တဏ္ဍာက လျော့ကျ သွားမြဲ ဖြစ်ပါတယ်၊ ကိုယ်ဂံဟာ မယ်ခန္ဓာကို မျိုးမလောက် ချစ်တာဟာ မယ်ခန္ဓာရဲအပြစ်ကို မမြင်မတွေသေးလိုပါ၊ မယ်ခန္ဓာရဲ ကိုယ်အမှုအရာအပြစ်၊ နှုတ်အမှုအရာအပြစ်၊ စိတ်အမှုအရာအပြစ် တစ်ခုခုကို တွေခဲ့လျှင် တွေသ လောက် အချိစ်လျော့သွားမှာ မလွှဲပါဘူး၊ မယ်ခန္ဓာရဲအပြစ်ဟာ သာမန် သည်ခံနိုင်တဲ့ အပြစ်မျိုး၊ မဟုတ်၊ မိမိကို သတ်မည့် ရန်သွဲရဲ၊ သူလျှို့မ ဖြစ် ကြောင်း အတိအကျ သိခဲ့ပါလျှင် မယ်ခန္ဓာကို မချိစ်တော့တဲ့အပြင် မယ် ခန္ဓာနှင့် ဝေးရာကို အလျင်အမြန် ထွက်ပြီးတော့မှာ အမှန်ပါပဲ၊ ယခု ရပ် နာမ်ဆိုတဲ့ မယားကိုလည်း ကိုယ်တွေ လေးလာကြည့်တဲ့အခါမှာ ကိုယ်ကသာ သူကို ချစ်နေရတယ်၊ သူကတော့ ကိုယ့်ကို မချိစ်တဲ့အတွက် ဘဝပေါင်းများ စွာ မိမိကို သတ်လာခဲ့တဲ့မယား၊ ယခု ဘဝမှာလည်း မိမိကို ကေန်သတ်မည့် မယား၊ သူသတ်မ အစစ်ဆိုတာကို အသေအချာ သိခဲ့လျှင် ရပ်နာမ်ဆိုတဲ့ သည်မယားနှင့် ဘယ်မှာ အတူနေလို ဖြစ်ပါတော့မလဲ၊ ရပ်နာမ်နှင့် ဝေးရာ နိုဗ္ဗာန်ဆိုတဲ့ တစ်ဘက်ကမ်းကို ထွက်လှမ်းဖို့ ရှိတော့တာပေါ့။

### အကြီးနှင့် နင်

ယခု တင်ပြခဲ့တဲ့ စကားရပ်တွေကို ပြန်လည် စုရုံးလိုက်လျှင် ရပ်နာမ် ခန္ဓာအသစ်ကို ထပ်ပြန်တလဲလဲ ဖြစ်စေတတ်တဲ့တရားဟာ အချိစ်ဆိုတဲ့ “တဏ္ဍာ”တရား ဖြစ်တယ်၊ နိုဗ္ဗာန်ဆိုတာ “ဝါနတော့ နိုက္ခိုနီ နိုဗ္ဗာန်”ဆိုတဲ့ အတိုင်း ဘဝတစ်ခုနှင့်တစ်ခု ချုပ်တတ်စပ်တတ်လို့ “ဝါန”ခေါ်တဲ့ ထို တဏ္ဍာက ထွက်မြောက်ရာ (၁) ထိုတဏ္ဍာရဲ၊ ကင်းရာချုပ်ရာ ဖြစ်တယ်၊ “အကြီးပယ်ကာမှာ နင်ယ်နှင့်နီးမယ်”ဆိုတဲ့ ရေးစကားနှင့်အညီ နိုဗ္ဗာန်ကို လိုချင်လျှင် တဏ္ဍာကို ပယ်ရလိမ့်မယ်၊ ပယ်ရမည့် တဏ္ဍာကလည်း -

(၁) အဉာဏ်တိကယတန်ဖြစ်တဲ့ မိမိခန္ဓာကို တပ်မက်တဲ့ အဉာဏ်တိက အတွင်းတဏ္ဍာ၊

(J) ဗာဟိရာယတနလိုခေါ်တဲ့ အပြင်အပက အာရုံအမျိုးမျိုးအပေါ်  
တပ်မက်တဲ့ ဗာဟိရတဏ္ဍာရယ်လို့ နစ်မျိုးရှိတယ်।

အဉာဏ်ဖြစ်တဲ့ အတွင်းခံတဏ္ဍာကို ပယ်နှတ်နိုင်လျှင် ဗာဟိရာယတန  
ဖြစ်တဲ့ အပြင်တဏ္ဍာကို ပယ်နှတ်ပြီးသား ဖြစ်နိုင်ပါတယ်၊ သို့သော်လည်း  
အဉာဏ်ဖြစ်က အတွင်းတဏ္ဍာက အတွင်းမှာ အမြစ် ကုတ်တွယ်ပြီး ထူထည် အင်  
အား ကြီးမှားနေတယ်၊ ချက်ချင်း ပယ်ခွာဖို့ မလွယ်ကူဘူး၊ ဒီတော့ အတွင်း  
တဏ္ဍာ အားနည်း ညိုးနှစ်းသွားအောင် ရှေးဦးစွာ အပြင် ဗာဟိရတဏ္ဍာကို  
ခွာရတယ်၊ အပြင်ဗာဟိရတဏ္ဍာ ခွာတာကို ဤနေရာမှာ “ဒါန”လို့ ခေါ်ပါ  
တယ်၊ ဒါကြောင့် သုမေသနဘရားအလောင်းတော်ဟာ ဘုရားဖြစ်ရန်အတွက်  
ပါရမိတော်ကို စူးစမ်းဆင်ခြင်တဲ့အခါမှာ ရှေးဦးစွာ ဒါနပါရမိတော်ကို တွေ့  
မြင်တယ်လို့ ဗုဒ္ဓဝင်ပါ၌တို့တော်မှာ ဟောတော်မူတယ်၊ ဘုရားအဖြစ်သို့နေရာက်တဲ့  
အခါမှာလည်း ကထာအမျိုးမျိုးရှိတဲ့အနက် ဒါနကထာကို ဦးစွာဟောတော်  
မူပါတယ်၊ ယခု တင်ပြခဲ့တဲ့ သဘာဝကို ကျော်ပါ နှစ်သက်ပါလျှင် ဒါနဟာ  
နိုဗ္ဗာန်အထိ အကျိုးပေး၊ မပေး ဘာမျှ ငြင်းခံနေရာ မလိုပါဘူး၊ တွေ့ဝေး  
မေးမောနေစရာလည်း မလိုပါဘူး၊ သံသယ ရှိနေစရာလည်း မလိုပါဘူး၊  
ဒါနဟာ နိုဗ္ဗာန်အထိ အကျိုးပေးကြောင်း ထင်လင်းစွာ သံသာနေပါတယ်၊  
သို့သော် အထောက်အထား မရှိခဲ့လျှင် စကားကောင်းသော်လည်း ခိုင်လုံးမှာ  
မရှိတတ်ပါဘူး၊ ဒါကြောင့် ဒါနတရား နိုဗ္ဗာန်အထိ အကျိုးပေးပုံး အထောက်  
အထားကို အရှုံးတွေ့ရပါ၌တော်က ထုတ်ဖော် တင်ပြပါဦးမယ်။

### ဒါနမဟာမူလသုတေ

အခါတစ်ပါး ရှင်တော်ဘုရားသည် စမွာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့  
ရေကန်ရဲ့အနီးမှာ သံတင်းသုံး စံနေတော်မူတယ်၊ ထိုအခါ စမွာမြို့သား  
ဒကာအများတို့ဟာ အရှင်သာရီပုံတွေ့ရယ်ပါး ချဉ်းကပ်ကြပြီး— “အရှင်ဘုရား  
သာရီပုံတွေ့ရာ... တပည့်တော်များဟာ ဘုရားရှင်ထံက တရားတော် မနာကြား  
ရသည်မှာ ကြာမြင့်ပါပြီ၊ တပည့်တော်များ တောင်းပန်ပါတယ်၊ ဘုရားရှင်  
ထံတော်က တရားတော်နာရအောင် အရှင်ဘုရား ကြံဆောင် ပေးတော်မူပါဦး”  
လို့ လျောက်ထား တောင်းပန်ကြတယ်၊ ဤအခါ အရှင်သာရီပုံတွေ့ရာက—

“ဒကာတိ... ဘုရားရှင်ထံက တရားတော်ကို နာချင်ကြသွင် ဥပုသ်  
နေ့ကို လာခဲ့ကြ၊ ဒကာတိ ကံကောင်းလွှင် တရားနာယူကြရပေလိမ့်မယ်”လို့  
ရက်ချိန်းပေးလိုက်ပါတယ်၊ ချိန်းတဲ့နေ့ကိုရောက်တဲ့အခါ အရှင်သာရိပုတ္တရာဟာ  
စမွာပြည်သား ဒကာများနှင့်အတွေတကွ ဘုရားရှင်ထံတော်ကို ချဉ်းကပ်ရှိခိုးပြီး

“အရှင်ဘုရား... ပေးလျှော့တဲ့ အလှူဒါနဟာ ရဲခါ အကျိုးကြီးပြီး ရဲခါ  
အကျိုးမကြီး ဖြစ်တတ်တဲ့သလား”လို့ မေးလျှောက်တယ်၊ ဘုရားရှင်က-

“သာရိပုတ္တရာ... မှန်တယ်၊ ပေးလှော့တဲ့ဒါနဟာ ရဲခါ အကျိုးကြီးပြီး  
ရဲခါ အကျိုးမကြီး ဖြစ်တတ်တယ်”လို့ မိန့်တော်မှုတယ်၊ အရှင်သာရိပုတ္တရာ  
က-

“အရှင်ဘုရား... အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရဲခါ အကျိုးကြီး  
ပြီး ဘယ်အတွက် ရဲခါ အကျိုးမကြီး ဖြစ်ရပါသလဲ”လို့ လျှောက်ထားတော့  
ဘုရားရှင်က-

“သာရိပုတ္တရာ ဤလောက်၏ အချို့သော ပုဂ္ဂိုလ်များဟာ-

- (၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကို ပေးတယ်၊
- (၂) နောင်းဖွံ့ဖြိုးခြင်းရှိသောစိတ် ရှိသည်ဖြစ်၍ အလှူကို ပေးတယ်၊
- (၃) သိမ့်းခြင်းကို ငဲ့ကွက်လျက် အလှူကို ပေးတယ်၊
- (၄) အလှူရဲ့ အကျိုးကို နောက်ဘဝ ခံစားရမှာပဲလို့ ရည်ရွယ်ပြီး  
အလှူကို ပေးတယ်၊ အဲဒါ အလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက်  
နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်၊ သူ့အကျိုးပေး  
ကုန်သွားလွှင် အောက်ဘုံးသို့ ပြန်ကျေလိမ့်မယ်၊

သာရိပုတ္တရာ... အချို့သော ပုဂ္ဂိုလ်များကတော့-

- (၁) ငဲ့ကွက်ခြင်း မရှိဘူး အလှူကို ပေးတယ်၊
- (၂) နောင်းဖွံ့ဖြိုးစိတ် မရှိဘူး အလှူကို ပေးတယ်၊
- (၃) သိမ့်းခြင်းကို မငဲ့ကွက်ဘူး အလှူကို ပေးတယ်၊
- (၄) နောက်ဘဝဆိုတဲ့ ရှုပ်နားစဲ့ အထောက်အပံ့အတွက် မဟုတ်ပါ  
ဘူး အလှူပေးခြင်းဟာ ကောင်းမွန် မြင့်မြတ်တဲ့တရား ဖြစ်တယ်  
လို့ နှုတ်လုံးသွင်းပြီး အလှူကို ပေးတယ်၊

- (၅) မိဘရိုးရာ ရှေးအခါက ပြခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့ အစဉ်ကို မပျက်စေချင်လို့ အလျောက် ပေးတယ်။
- (၆) ရဟန်းဆိတာ လူတို့လို ဝမ်းရေးအတွက် အခြားအလုပ်မျိုး လုပ် ကိုင်နိုင်ခွင့် မရှိဘွား၊ အလျော့ဓာတ် အလုပ်မျှသာရှိတယ်။ အခြား အလုပ်မျိုး လုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက်အလျောက် ပေးလျှောင့်တယ်လို့ ယူဆပြီး အလျောက် ပေးတယ်။
- (၇) အလျော်ရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလျှောက်ကြ တယ်။
- (၈) အလျော်ပေးတယ်ဆိတာဟာ စိတ်ကို ကြည်လင်စေတယ်။ နှစ်သက် ဝမ်းမြောက်စရာ ဖြစ်တယ်လို့ ယူဆပြီး ပေးလျှောက်လည်း ရှိတယ်။
- (၉) သမထ ဝိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြားအရုံ ဖြစ်အောင် အထောက်အပုံးဖြစ်အောင် ပေးလျှောက်လည်း ရှိတယ်။ အခြေလို့ အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလျှောက်ရောမှာ ရုပ်နာမ်ကို ငဲ့ကွက်ခြင်း သသည်မရှိဘဲ သမထ ဝိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် ပေးလျှော့လျှင် ထိုအလျှော့နာဂါးဟာ ဘုံ အားဖြင့် ပြေားသုတေသနရောက်အောင် အကျိုးပေးနိုင်တယ်။ ပုဂ္ဂိုလ် အားဖြင့်ဆုတ္တလျှင် အနာဂတ်ထိအောင် အကျိုးပေးနိုင်တယ်။

“ချုစ်သား သာရိပုတ္တရာ... အလျှော့နာဂါးရဲ့ အကျိုးကြီးခြင်း မကြီးခြင်း ဟာ ဤလို ပေးလျှော့သူရဲ့ စိတ်ဓာတ် ကွာခြားမှုကြောင့် ဖြစ်တယ်။”

ယခု တင်ပြခဲ့တောက ဒါနမဟာပွဲလသုတ်ကို အကျိုးချုပ် တင်ပြချက် ဖြစ်ပါတယ်။ ဤသုတ်မှာ စာဖတ်သူကို သိစေချင်တောက ပေးလျှော့သူရဲ့ စိတ်ဓာတ် ရုပ်နာမ်ခန္ဓာကို မငဲ့ကွက်ဘဲ ရုပ်နာမ်ချုပ်ရာ ငြိမ်းရာ နိဗ္ဗာန်အထိ ရည်မှန်းခဲ့လျှင် အလျှော့ရဲ့ အကျိုးဟာ အနာဂတ်အထိ အကျိုးပေးကြောင်း တိတိကျကျ သိစေချင်တောပါပဲ။

ဤ ပါဋ္ဌာတော်မှာ အချို့သော ပုဂ္ဂိုလ်များ တွေဝေဖွယ်ရာ အချက်ရှိ

နေပါသေးတယ်၊ သည်အချက်က ဘာလဲဆိုတော့ ဒါနက သီလက် ဘဝနာက်ရှယ်လို့ ကုသိလ်ကံသုံးပါးရှိရာမှာ ဒါနကသိလ်ကံ သီလကုသိလ်ကံဆိုတာ အဘိဓမ္မာနည်းအားဖြင့် ကာမကုသိလ်ကံမျှသာ ဖြစ်ပါတယ်၊ အတိအကျပြာ ရလျှင် ကာမကုသိလ်ကံဆိုတာ ကာမကုသိလ်စိတ် ၈-ခုမှာ ယုံးတဲ့ စေတနာ မျှသာ ဖြစ်ပါတယ်၊ ကာမကုသိလ်ကံမျှသာ ဖြစ်တဲ့အတွက် သူ့အကျိုး အာနိ သင်ဟာ ဘုံအားဖြင့် ကာမသုဂ္ဂတိ ၇-ဘုံကို လွန်မြောက်နိုင်ခွင့် မရှိဘူး၊ အကျိုးပိုပါက်အားဖြင့်လည်း ကာမပိုပါက်စိတ် ၈-ခုကို ပိုလွန်နိုင်ဖွယ် မရှိဘူး၊ သို့ပါလျက် ဒါနရဲ့အကျိုးဟာ အနာဂတ်အထိ အကျိုးပေးတယ်ဆိုတော့ “ပိုက်ဆံတစ်ပဲနှင့် ငါးကြောင်းခေါင်း ရှိက်ခွဲ”ဆိုသလို ဖြစ်မနေဘူးလားလို့ ထင်မြင်စရာ ရှိနေပါတယ်။

ဤနေရာမှာ သတိထားဖို့အချက်က အလှူရှင်ရဲ့ စိတ်နေစိတ်ထား ဖြစ်ပါတယ်၊ စိတ်နေစိတ်ထား ကွာခြားလို့ အကျိုးပေး ကွဲပြားတယ်လို့ ယခု သုတေသန ဆိုထားပြီး ဖြစ်ပါတယ်၊ ယခု ဒါနမဟာပွဲလသုတေသနိုင် ပေးကြည့်ရွှေခဲ့လျှင် အလှူရှင်ဟာ ရပ်နာမ်ကို ငဲ့ဂွက်ခဲ့သော် တဏောနှင့် နောင်းခဲ့သော် ပစ္စည်းကုန်မှာကို စိုးတရဲ့ရဲ့နှင့် ပစ္စည်းအပေါ် ကပ်ငြွဲရှိနေ ခဲ့သော် ဤအလှူရှင်ရဲ့စိတ်ဟာ တဏောကုန်ရာ နိဗ္ဗာန်ကို လုံးဝ ရည်ရွယ်ချက် မရှိပါဘူး၊ ရပ်နာမ်ဆိုတဲ့ ဝင့်တရားကိုသာ မိုးတွယ်လို့ “ဝင့်နိုင်တော်ဒါ”သာ ဖြစ်တယ်၊ စကားရှင်းရှင်းပြောရလျှင် အလှူရှင်ဟာ ဤအလှူရှင်ရှင်းနောင်အခါ လုကောင်း နတ်ကောင်းသာ ဖြစ်ချင်တယ်၊ နိဗ္ဗာန်ကို မလိုချင်ပါဘူးတဲ့၊ မလိုချင်ပါဘူးဆိုတဲ့လုကို ယုပါ ယုပါလို့ အတင်းပေးပေမယ့် သူမှ မရချင်တာ ဘယ်မှာ ယုပါတော့မလဲ။

ဒါကြောင့် တဏောလွန်ကဲတဲ့ ဤ ဘဏ္ဍာဇ္ဈာရိယ ဒါနဟာ ကာမသုဂ္ဂတိ ဘဝမျှကိုသာ အကျိုးပေးတယ်၊ နိဗ္ဗာန်အထိ အကျိုး မပေးပါဘူး၊ နိဗ္ဗာန်အထိ အကျိုးမပေးတာက ဒါနကြောင့် မဟုတ်ပါဘူး၊ ဒါနရှင်ရဲ့ စိတ်နေစိတ်ထားကြောင့် ဖြစ်ပါတယ်။

### အနှစ်အရင့်

ဒါနရှင်ဟာ ရုပ်နာမ်ကို မင့်ကျကျဖြစ်ဖို့ မရည် ရွယ်၊ တဏ္ဍာပယ်ခွာဖို့ကိုသာ ရည်ရွယ်ခဲ့လျှင် သူ ရည်ရွယ်တဲ့အတိုင်း တဏ္ဍာ၏ ကုန်ရာ နိဗ္ဗာန်အထိ ကေန် အကျိုးပေးပါတယ်၊ ဒါကြောင့် ဒါနဟာ အပြင်တဏ္ဍာကို သတ်တဲ့တရားဖြစ်တယ်၊ ဝိပဿနာက အတွင်းတဏ္ဍာကို သတ်တဲ့ တရားဖြစ်တယ်၊ အပြင်တဏ္ဍာ မသေဘဲ အတွင်းတဏ္ဍာ မသေဘူး၊ အတွင်းတဏ္ဍာ မသေဘဲလည်း နိဗ္ဗာန်ကို မျက်မောက် မပြုနိုင်ဘူး၊ ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို ဆက်စပ် ကြည့်ရှုခဲ့ပါလျှင် အပြင် တဏ္ဍာကိုသတ်တဲ့ ဒါနနှင့် အတွင်းတဏ္ဍာကိုသတ်တဲ့ ဝိပဿနာဟာ အနဲ့ အရင့်မျှသာ ကွာခြားတယ်၊ ဒါနကို နဲ့သောဝိပဿနာ၊ ဝိပဿနာဘာဝနာကို ရင့်သောဝိပဿနာလို့ ခေါ်ဆိုနိုင်တယ်။

တစ်နည်းအားဖြင့် ဒါနဆိုတာ “ဒါန ပရိစ္စာဂလက္ဌကဲ” ဆိုတဲ့အတိုင်း စွန့်ပစ်တာကို ဆိုလိုတယ်၊ ဝိပဿနာဟာ နိဗ္ဗာန်ဝင်ပြီး ရုပ်နာမ်ခွဲနာကို စွန့်ပစ်ရန် ဖြစ်တယ်၊ တစ်နည်းအားဖြင့် အတွင်းရုပ်နာမ်ကို တပ်မက်တဲ့ တဏ္ဍာကို စွန့်ပစ်ရန် ဖြစ်တယ်၊ ဤလို ချိန်ထိုးကြည့်လျှင် ရိုးရိုးဒါနက အပြင်အပ အာရုံကို တပ်မက်တဲ့တဏ္ဍာကို စွန့်ပစ်စေတတ်တဲ့တရား ဖြစ်တယ်၊ ဝိပဿနာက အတွင်းအာရုံကို တပ်မက်တဲ့တဏ္ဍာကို စွန့်ပစ်စေတတ်တဲ့တရား ဖြစ်တယ်၊ ဒါကြောင့် ရိုးရိုးဒါနကို နဲ့သောဒါန၊ ဝိပဿနာကို ရင့်သောဒါနလို့လည်း ခေါ်ဆိုနိုင်တယ်၊ ဒါနနှင့် ဝိပဿနာဟာ ဤပြဿုခဲ့သည့်အတိုင်း အနဲ့အရင့် မျှသာ ကွာခြားတဲ့အတွက် ဒါနတရားဟာ—

- ❖ ဒါန သရုပ်သောပါက = နားပြည်ကို ကက်ဖို့ စောင်းတန်း လျေကားနှင့်လည်း တူတယ်။
- ❖ ဒါန ပါထောယျ မုဇ္ဈမ = သံသရာ လမ်းခရီးမှာ စားသောက် သုံးအောင်ဖို့ မြတ်သောရိုက္ဗာထုပ်ကြီး လည်း ဖြစ်တယ်။
- ❖ ဒါန ဥဇ္ဈကတ် မရှု = နိဗ္ဗာန်သို့ ဖြောင့်ဖြောင့်သွားနိုင်သော ခရီးမှုန်လည်း ဖြစ်တယ်။

❖ ဒါနဲ့ မောက္ခပဒံ ဝရု = မြတ်သောမဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အကြောင်း  
စစ် အကြောင်းမှန်လည်း ဖြစ်တယ်လို့  
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ်။

ဤသို့ ဟောကြားတော်မူခဲ့တဲ့အတိုင်း ဒါနဟာ နိဗ္ဗာန်အထိ အကျိုး  
ပေးကြောင်း အလွန်သိသာ ထင်ရှားလုပါတယ်၊ အလွန် သိသာထင်ရှားလွန်းလို့  
လည်း နိဗ္ဗာန်ကို ရှာမှုးတဲ့ ပုဂ္ဂိုလ်မှန်လျှင် ဒါနကို ပြုကြရမြဲ ဖြစ်ပါတယ်၊  
အကြိုင်းပုဂ္ဂိုလ်ဟာ ဒါနကို မပြုလိုဘူး၊ ကိုယ့်ပစ္စည်းကို သုတစ်ပါးအား  
အလကား မပေးနိုင်သေးဘူးဆိုပါလျှင် ဗာဟိုရာယတန်ခေါ်တဲ့ အပြင်အာရုံ  
အပေါ် တပ်မက်ခြင်း ပြင်းပြတဲ့ ထိပုဂ္ဂိုလ်ရဲ့ တဏ္ဍာလက်ဆုပ်ဟာ အင်မတန်  
မြိမ် နေတုန်းပင် ရှိနေပါသေးတယ်၊ အပြင်တဏ္ဍာ လက်ဆုပ်ကိုမျှ မဖြေနိုင်  
သေးတဲ့ ပုဂ္ဂိုလ်ဟာ အတွင်းတဏ္ဍာ လက်ဆုပ်ကို ဘယ်ပုံဘယ်နည်းနှင့်မျှ  
ဖြေနိုင်မယ် မဟုတ်သေးပါဘူး။

### အချစ် အနိမ့်အမြင့်

ကျမ်းလာ စကားအရ ပြောရမည်ဆိုလျှင် သတ္တဝါတစ်ယောက်ဟာ  
မိမိရဲ့အသက်ကို အချစ်ဆုံး ဖြစ်ပါတယ်၊ အသက်ရဲ့အောက် မျက်စီ နား နှာ  
အကိုခြေလက်ဆိုတဲ့ ကိုယ်ခန္ဓာကို ချစ်ပါတယ်၊ ကိုယ်ခန္ဓာရဲ့အောက် သား  
မယား၊ လင်၊ ရွှေငွေလယ်ယာစတဲ့ ဗာဟိုရဝတ္ထုများကို ချစ်ပါတယ်၊ အချစ်  
ဆုံးတဲ့ တရားဟာ ဤကဲ့သို့ အနိမ့်အမြင့် ကွာခြားနေလို့ အသက်အတွက်  
ကိုယ်ခန္ဓာအစိတ်အပိုင်းကို စွန်နိုင်ပါတယ်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းအတွက်  
သားမယားလင် စသော ဗာဟိုရဝတ္ထုများကို စွန်နိုင်ပါတယ်။

ဤစကားရပ်ကို မဟာရဟန်တိကျမ်းမှာ “စဇေ စနဲ အကိုဝ္မသု  
ဟေတု၊ အက်း စဇေ စီဝိတဲ့ ရက္ခမာနာ”လို့ ပြချိပြီး ဖြစ်ပါတယ်၊ ဤ  
ကျမ်းကန်လာ စကားဟာ လောက သဘာဝရဲ့ အမှန်ဖြစ်ရပ်ကို ထုတ်ဖော်ပြဆို  
ထားတာ ဖြစ်လို့ လွှဲမှားတာ ဘာမျှ မပါပါဘူး၊ ဤစကားရပ်အရ ပြောရလျှင်  
တပ်မက်မှုတဏ္ဍာ(အချစ်)ဟာ အဝေးဝတ္ထုကစပြီး အနီးဝတ္ထုအထိ တစ်စ  
တစ်စ ကြီးမားရင့်ကျက်ခဲ့တာမို့ ရွှေငွေလယ်ယာစတဲ့ အပြင်အပ ပစ္စည်းဥစ္စာ  
ကိုမျှ မစွန်နိုင်သူဟာ သားမယားကို စွန်ပစ်နိုင်ဖို့ မလွှယ်ပါဘူး၊ သား မယား

ကို မစွန်နိုင်တဲ့သူဟာ မိမိရဲ့ မျက်စီ၊ နား၊ နာစတဲ့ အဂ်အစိတ်အပိုင်းကို စွန်ပစ်ဖို့ မလွယ်ပါဘူး၊ မိမိရဲ့ မျက်စီ၊ နား၊ နာစတဲ့ အဂ်အစိတ်အပိုင်းကို မစွန်ပစ်နိုင်သူဟာ အသက်ကို စွန်ပစ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။

ဤနေရာမှာ ဒါနဆိုတာဟာ အပဝါး စွန်ပစ်တာကို ဆိုလိုပါတယ်၊ နိုဗ္ဗာန်ဝင်တယ် ဆိုတာက ပည်အားဖြင့် အသက်၊ ပရမထဲအားဖြင့် ရပ် နာမ် ခန္ဓာကို စွန်ပစ်ခြင်း ဖြစ်ပါတယ်၊ အပဝါးကလေးကိုမျှ မစွန်မပစ်နိုင် သေးတဲ့သူဟာ အသည်းနှစ်အောင် ခွဲချွစ်နေတဲ့ ရုပ်နာမ်ခန္ဓာကို ဘယ်မှာ စွန်ပစ်နိုင်ပါမလဲ၊ ရုပ်နာမ်ခန္ဓာအပေါ် တပ်မက်တဲ့ တဏ္ဍာကို မစွန်ပစ်နိုင် လျင်လည်း ဘယ်ပုံဘယ်နည်းနှင့် နိုဗ္ဗာန်ဝင်လို့ ဖြစ်ပါတော့မလဲ၊ ဒါကြောင့် နိုဗ္ဗာန်ဝင်လိုတဲ့ ပုဂ္ဂိုလ်ဟာ နိုဗ္ဗာန်ကို ပိတ်ဆိုတတ်တဲ့ တဏ္ဍာအင်အား နည်းပါး ယုတ်လျော့သွားအောင် ဒါနကို ပြုရပါတယ်၊ နိုဗ္ဗာန်ကို မဝင်လိုသေး သော်လည်း သံသရာဘဝရှိကြောင်း သက်ဝင်ယုံကြည်သုတိကလည်း သံသရာ ရဲ့ ရိုက္ခာအတွက် ဒါနကို ပြုကြပါဘယ်၊ လောကမှာ ဒါနမပြုသင့်တဲ့ ပုဂ္ဂိုလ် ရယ်လို့ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး၊ လူရော နတ်ရော တိရအ္မာန်ရော ယောကျားရော မိန့်းမရော ဘုန်းကြီးရော သီလရှင်ရော အားလုံးသော ပုဂ္ဂိုလ် တွေဟာ ဒါနပြုသင့်တဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ၊ သို့သော ဒါနပြုသင့်သော်လည်း မပြုလုပ်သူ နှစ်ဦးတော့ဖြင့် ရှိပါသတဲ့၊ ဒါန မပြုလုပ်သူ နှစ်ဦးဆိုတာ ဘယ် သူတွေတုံးလို့ သီရအောင် “မိုဗ္ဗာရကောသီယာတ်”ကို အတိုကျိုးပြီး ပြောပါမယ်။

### မိုဗ္ဗာရကောသီယာတ်

ဘုရားရှင် ရွှေလက်ထက်တော်ကာလက အလွန် အလွှုံး ဝါသနာ ကြီးမားတဲ့ ရဟန်းတော်တစ်ပါး ရှိတယ်၊ အဲဒီ ရဟန်းတော်ဟာ မည်သည့် ပစ္စည်းကိုပင် ရခဲ့သည်ဖြစ်စေ သူတစ်ပါးကို ခွဲဝေလှုံးဒါန်းခြင်း မပြုရသမျှ သုံးဆောင်ခြင်း မရှိပါဘူးတဲ့၊ သည်အကြောင်းကို ရဟန်းတော်များက ဘုရားရှင် ထဲ လျောက်ထားကြတော့ ဘုရားရှင်က “ရဟန်းတို့... ဤရဟန်းဟာ ရှုံးဘဝက ဒါနရဲ့အကျိုးတရားကို မသိတဲ့အတွက် မိမိပစ္စည်းရဲ့ အပေါ်မှာ အင် မတန် ခင်တွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖူးတယ်၊ ဒါနရဲ့အကျိုးပြုပြီး ငါ ဆုံးမတဲ့အတွက်

အလျောအတန်း ဝါသနာပါခဲ့တာဟာ ယခုဘဝထိအောင်ပင် ဖြစ်တယ်”လို မိန့်တော်မူပါတယ်၊ ဤအခါ ရဟန်းတော်များက တောင်းပန်လျှောက်ထား ကြလို ဒဿပါတ်တော်များ မိဋ္ဌာရကောသီယာတ်ကို ဟောတော်မူပါတယ်။

ရှုံးအခါက ဗာရာကာသီပြည်မှာ မိဋ္ဌာရကောသီယာအမည်ရှိတဲ့ သူငွေး ဟာ တစ်စုံတစ်ယောက်သောသူကိုမျှ ပေးလျှော်ခြင်း မရှိခဲ့သူး၊ အလျောခဲ့လာလျှင် အတင်းမောင်းနှင်းပြီး ထုတ်တတ်ပါသတဲ့၊ ကောသီယာသူငွေးကသာ မပေး မလျှော်ခြင်းဖြစ်တယ်၊ သူ့အဖော် သူ့အသား သူ့အသေးစိတဲ့ သူ့ရဲ့ အဆက်တွေ ကတော့ အလျောဒါနကို အမွန်အမြတ် လျှော့ခဲ့သူများ ဖြစ်ကြတယ်၊ ထိုအလျောရဲ့ ကျေးဇူးကြောင့် သူ့အဖော် ဂန္ဓာဗုဒ်တ်သား ဖြစ်နေတယ်၊ သူ့အသေးက သူရှိယန်တ်သား ဖြစ်နေတယ်၊ သူ့အသေးက သူရှိယန်တ်သား ဖြစ်နေတယ်၊ သူ့အဘင်က သီကြားမင်းကြီး ဖြစ်နေတယ်။

တစ်နှေ့သောအခါ သီကြားမင်းကြီးဟာ သူ့အနှစ်ယ် အစဉ်အဆက်ကို ရွှေကြည့်တဲ့အခါ သူ့ရဲ့ သားစဉ် မြေးဆက်များဟာ အလျောဒါနရဲ့ ကောင်းမှု ကြောင့် နှုတ်ဖြစ်နေကြတာကို မြင်ပြီး ခြောက်ဆက်မြောက် ကောသီယ ကျေတော့ အလွန် ကပ်စေးနဲ့ ကော်တစ်ရာဖြစ်နေတာကို ဖြင့်တယ်၊ ဒါကြောင့် နောက်ဘဝက သူ့ရဲ့ သား မြေး မြစ် တိဖြစ်ကြတဲ့ နှုတ်သားလေးယောက် တို့နှင့် တိုင်ပင်ပြီး အလျောခဲ့ပုလွှားများ အသွင်ဖြင့် ကောသီယသူငွေးထံကို လာခဲ့ကြတယ်၊ သူငွေးထံ ရောက်တဲ့အခါ သီကြားမင်းက ရှုံးဦးစွာ ဝင်ရောက် ပြီး “အကျွန်ုပ်ကို ထမင်းလျှောပါ”လို့ ပြောတယ်၊ သူငွေးက “ဘယ်က ထမင်းလဲ၊ ပေးစရာ မရှိဘူး၊ ထွက်သွား”လို့ မောင်းမဲ့ ဆဲဆိုတော့ သီကြားမင်းက-

“အို သူငွေး... သူတော်ကောင်းများဟာ ကိုယ်တိုင်ချက်တာ မဟုတ်ဘဲ သူတစ်ပါး လောင်းလျှော့လို့ရတဲ့ ဆွမ်းကိုသော်လည်း တစ်ဆင့် ပေးလျှော်တ် ကြပါသေးတယ်၊ သင့်မှာ ပစ္စည်းတွေ အများကြီး အလိုရှိယလောက် ချက် နိုင်ပါသွားနှင့် ဘူးကြောင့် လျှော်ချင်တဲ့စိတ် ခေါင်းပါးရပါသလဲ၊ လောကမှာ လျှော့လို့ တန်းလို့ ပေးကမ်းလို့တဲ့စိတ် ခေါင်းပါးတာဟာ မကောင်းဘူး၊

လောကမှာ မပေးလျှော့တဲ့သူဟာ နှစ်ယောက်တည်းသာ ရှိတယ်၊ တစ်ယောက်က မိမိရဲ့ပစ္စည်းကို နှဲမြောဝန်တို့တဲ့သူ၊ တစ်ယောက်က ကာမ

ဂုဏ် ပျော်ပါးပြီး ဘဝကို မူလျှော့နေတဲ့သူ ဖြစ်တယ်၊ ကောင်းမှုအကျိုးကို သိမြင်နားလည်တဲ့ ပညာရှိမှန်လျှင် အလှုံးခါနကို အမှန်ပင် ပြုသင့်လုပါတယ်” လို့ ပြောတယ်။

သိကြားမင်း တရားဟောကောင်းဟာနှင့် သူငွေးက ထမင်း အနည်းငယ် ပေးလှုဗုမည် ကြိတုန်း စန္ဒန်တဲ့သား ပုဂ္ဂိုလ်း ရောက်လာပြီး “ထမင်းနည်းနည်းလျှိုပါ”လို့ အလှုံးခံပြန်တယ်၊ သည်တော့ သူငွေးက “ဟေ့-ဟေ့ မလှုဗိုနိုင်ဘူး၊ လာမတောင်းနှင့် ထွက်သွား၊ သင့်အတွက် ထမင်း မရှိဘူး”လို့ ပြောတယ်၊ စန္ဒန်တဲ့သားပုဂ္ဂိုလ်းဟာ သိကြားပုဂ္ဂိုလ်းကို လက်ညီးထိုးပြပြီး “ကျွန်ုပ်က ဟိုပုဂ္ဂိုလ်းကြီး အမိတ်တွင်းနေတာ မြှင့်တော့ ပုဂ္ဂိုလ်းတွေကို ကျေးမွှုံး လျှိုခိုန်းနေတယ်ထင်လို့ လာတာပါ၊ အို သူငွေးကြီး... အချို့က လျှိုင် ကုန်တယ်၊ ကုန်လျှင် တတ်ရချည်ရဲ့လို့ တက်မှာ ကြောက်ပြီး မလှုဗြိဘူး၊ အမှန်တော့ အဲဒီ တက်တဲ့သေးဟာ လျှိုတဲ့သူဆီ မရောက်ပါဘူး၊ အလှုဗြိကြောက်တဲ့သူဆီကိုသာ ရောက်မြှုဖြစ်ပါတယ်၊ ဒါကြောင့် ဝန်တို့လောက မဇ္ဈာနစ်တို့ ပယ်ဖောက် နှိမ်နင်းပြီး တတ်နိုင်သလောက ပေးလျှိုသင့်ပါတယ်၊ အလှုံးခါနဆိုတာ တမလွှန်လောကမှာလည်း အလှုဗြှင်ရဲ့ အားထားရာ မှိုခိုရာ ဖြစ်ပါတယ်”လို့ ပြောတယ်။

စန္ဒန်တဲ့သားပုဂ္ဂိုလ်း အပြောကောင်းတာနှင့်ပဲ သူငွေးဟာ နည်းနည်းစိတ်ညွတ်လာပြီး “အင်း အင်း...နည်းနည်းတော့ ပေးရတာပေါ့၊ ထိုပုဂ္ဂိုလ်းကြီး ရှိရာ သွားထိုင်ပြီး ဓာတေသာင်ပါဘြို့”လို့ ပြောသတဲ့၊ သည်အချို့မှာ သူရိယန်တဲ့သား ပုဂ္ဂိုလ်းရောက်လာပြန်ပြီး “အို သူငွေးကြီး... အချို့သော လုပ်သုတေသနများဟာ အလှုံးအတန်း မပြတ်ပြုလုပ်ခဲ့ကြတဲ့ သူတော်ကောင်းကြီး များတို့ရဲ့ အတုကို မလိုက်ခာကြဘူး၊ ဒါကြောင့် ဝန်တို့လောက မဇ္ဈာန အား ကြီးပြီး မပေးရက် မကမ်းရှုက်တဲ့ သူယုတ်မာတွေ သေလျှင် ငရဲကို ရောက်ကြရတယ်၊ လျှိုခိုန်းပေးကမ်းလေ့ရှိတဲ့ သူတော်ကောင်း ကွယ်လွှန်လျှင်တော့ နတ်ပြည်ကို လားကြရတယ်”လို့ ပြောတယ်၊ သည်တော့ သူငွေးက “အသင် ပုဂ္ဂိုလ်းလည်း အပြောမည့်ဘူး၊ နည်းနည်းတော့ ပေးရသေးတာပေါ့၊ ထိုပုဂ္ဂိုလ်းတွေနှင့် ဓကားစမည်ပြုရယ်း ခေါ်လုပ်ပါဘြို့”လို့ ပြောတယ်။

သည်လို ပြောနေတုန်းမှာပဲ မာတလိနတ်သား ပုဂ္ဂိုးရောက်လာပြီး “ထမင်း နည်းနည်းယေးပါ”လို့ တောင်းပြန်တော့ သူငွေးက “ဟေ့ ဟေ့-မင်းတို့ ပုဂ္ဂိုးတွေဟာ သူတောင်းစားတွေ ပိုင်းတောင်းသလို ဖြစ်နေပြီး မပေးနိုင်ဘူးကျား သူ့ဟေ့”လို့ မောင်းမဲ့တော့ မာတလိနတ်သား ပုဂ္ဂိုးက - “အို သူငွေး... အချို့သော သူတော်ကောင်းတွေဟာ ပစ္စည်းနည်းနည်းများ ဒါ သော်လည်း တတ်နိုင်သလောက် ပေးလျှော်ကြတယ်၊ အချို့ သူယုတ်မာတွေက တော့ ပစ္စည်းသွေး အများကြီး ရှိပါလျက်နှင့် မပေးမလျှော်ဘူး၊ စေတနာ သဒ္ဓါတရား ရှေ့ထားပြီး ပေးလျှောပါလျင် အလျှော့ဒိနိတာ အနည်းငယ် လျှော့နှင့် အကျိုးပေး အင်မတန် ကြီးမားပါတယ်၊ ဒါကြောင့် ကိုပိုပစ္စည်းထဲက နည်းနည်းလောက်တော့ ဖဲ့ပြီး ပေးလျှော်သင့်ပါတယ်”လို့ ပြောတယ်။

သည်လို ပြောတော့ သူငွေးက “က က ဒါလောက် ရရှုင်လျှော်ဖြင့် ဟောဟို ပုဂ္ဂိုးတွေဆီ သွားပြီး အကောင့်ပေါ်းတော့”လို့ ပြောကာရှိသေး ပုံသိခန်တ်သား ပုဂ္ဂိုးရောက်လာပြီး ထမင်းကို တောင်းပြန်တယ်၊ သည် တော့ သူငွေးက “ဟာ...ဟိုပုဂ္ဂိုးတွေကိုတောင် ဘယ့်နှယ်မှ မလုပ်ရသေးဘူး၊ ခင်ဗျားက ရောက်လာပြန်ပြီ၊ ဘယ်မှာ တတ်နိုင်တော့မလဲ၊ မပေးနိုင်ဘူး၊ တွက်သွား”လို့ ပြောတယ်၊ ပုံသိခန်တ်သား ပုဂ္ဂိုးက “သူငွေးကြီးရယ် သူငွေးကြီးရဲ့ ပစ္စည်းတွေဟာ မိဘဘိုးဘွားလက်ထက်က အမွေပစ္စည်းတွေမို့ အင်မတန် စင်ကြယ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်၊ ဒါလို့ စင်ကြယ်တဲ့ပစ္စည်းတွေကို ပေးလျှော်ခြင်းဟာ မစင်ကြယ်တဲ့ပစ္စည်းကို ပေးလျှော်ခြင်းထက် သာ လွန်ပြီး အကျိုးကြီးပါတယ်၊ ဒါကြောင့် အနည်းငယ်တော့ ပေးလျှော်သင့်ပါတယ်”လို့ ပြောတယ်။

သူငွေးက “စင်ကြယ်တဲ့ပစ္စည်းနှင့် မစင်ကြယ်တဲ့ပစ္စည်း ဘာများ ထူးခြားလို့ အကျိုးပေး ကွဲပြားရတာလ ပုဂ္ဂိုးကြီးရဲ့”လို့ မေးတော့ ပုံသိခန်တ်သား ပုဂ္ဂိုးက “စင်ကြယ်တဲ့ပစ္စည်းနှင့် မစင်ကြယ်တဲ့ပစ္စည်း ဘယ်မှာ မထူးခြားဘဲ ရှိပါမလဲ၊ မစင်ကြယ်တဲ့ပစ္စည်းဆိုတာ သူတစ်ပါးကို နိုင်စက် ညွှေ့ပန်း သတ်ဖြတ်ပြီး သုတစ်ပါး ပျက်ရည်ယိုမှ ရလာတဲ့ပစ္စည်း မဟုတ်လား၊ သည်လို မစင်ကြယ်တဲ့ပစ္စည်းကို ပေးလျှော့အတွက် စင်ကြယ်တဲ့ပစ္စည်းကို

ပေးလှုသလောက် ဘယ်မှာ အကျိုးပေး ထက်မြှက်နိုင်ပါမလဲ”လို့ ပြောတော့ သူငွေးက “အင်း အင်း... အသင်ပုစ္ဗားလည်း အပြောအဆို မည့်ဘူး၊ နည်း နည်းတော့ ပေးရသေးတာပေါ့၊ ဟို ပုစ္ဗားကြီးတွေဆီသွားပြီး ခဏလောက် စောင့်ဦး”လို့ ပြောပြီး အိမ်ကျွန်းမကို-

“ဟို အိမ်ကျွန်းမ... ဟို ပုစ္ဗားတွေကို မန်းနယ်ရသေးတဲ့ စပါးနဲ့ နည်းနည်းစီလောက် ပေးလိုက်စမဲ့”လို့ ပြောသကိုး၊ သည်စကား ပုစ္ဗားတွေ ကြားတော့ “ဟော ဟော သူငွေး... ငါတို့ဟာ စပါးနဲ့ကို မကိုင်ကောင်းဘူး၊ စပါးနဲ့တော့ မလှုနှင့်ဟော”လို့ ပြောတယ်၊ သူငွေးက... “စပါးနဲ့ မကိုင် ကောင်းဘူးဆိုလျှင် ဆန် နည်းနည်းစီလောက် ကော်ပေးလိုက်ပါ”လို့ ပြော ပြန်ရော၊ ပုစ္ဗားတွေက “ဟော သူငွေး... ငါတို့ဟာ ဆန်စိမ်းကိုလည်း မခံ ယူဘူး၊ ဆန်စိမ်းကိုတော့ မလှုနဲ့”လို့ ပြောပြန်တယ်၊ သူငွေးက “ဆန်စိမ်း အလှုမှုခံလျှင် နွားစားဖို့ ချက်ထားတဲ့ ထမင်းကြမ်း နည်းနည်းစီလောက် ပေးလိုက်”လို့ အမိန့်ပေးသကိုး။

ကျွန်းမလည်း သူငွေးရဲ့ အမိန့်အတိုင်း နွားစာထမင်းကြမ်းကို ထမင်း ပွဲနှင့် ပြင်ဆင်ပြီး ပုစ္ဗားများကို ကျွေးတယ်၊ နတ်ပုစ္ဗားများလည်း ထမင်း ပွဲထဲက ထမင်းကြမ်းကို လက်ဖြင့်ဆပ်တဲ့ပြီး အလှတ်အရွေး စားလိုက်ကြ တယ်၊ စားပြီး မကြာခင် အားလုံး ထမင်းနှင့်တဲ့ဟန်နှင့် မျက်လုံးတွေပြုဗျားပြီး လကုန်ကြတယ်၊ သည်အခြင်းအရာကို ကျွန်းမှ မြင်တော့ သူငွေးဆီ ပြေးသွား ပြီး ပုစ္ဗားတွေ ထမင်းနှင့်လို့ သေကုန်ပါပြီလို့ ပြောတာပေါ့၊ သည်တော့ သူငွေးက “ခက်ပြီ သိမ်မွေ့နဲ့ည့်တဲ့ ပုစ္ဗားကြီးတွေကို ထမင်းကြမ်းကျွေး သတ်တယ်လို့ အများက ငါကို ကဲ့ရဲ့ကြတော့မှာပဲ၊ သည်လို့ မကဲ့ရဲ့နိုင်အောင် ထမင်းပွဲထဲက ထမင်းကြမ်းတွေကို ထမင်းနှင့် လဲပစ်မှ တော်ပေမယ်”လို့ ထမင်းကြမ်းနှင့် ထမင်းနဲ့ အလဲခိုင်းထားလိုက်တယ်၊ ပြီးမှ လူတွေကို ခေါ်ပြီး-

“ကြည့်ကြပါ မိတ်ဆွေတို့- ကျွန်းဟာ သဒ္ဓါတရား ရှေ့မှာထားပြီး ပုစ္ဗားကြီးတွေကို မွန်မွန်မြတ်မြတ် ကျွေးမွေးပါတယ်၊ ပုစ္ဗားတွေ အစား ကြီးတာနှင့် အခု စားပိုးနှင့်ပြီး သေကုန်ပါပြီ၊ ဒါဟာ ကျွန်းပဲရဲ့အပြစ် မဟုတ်၊

အစားပုပ်တဲ့ ပုလ္လားယူတို့ရဲ့ အပြစ်သာ ဖြစ်ပါတယ်”လို့ တိုင်ကြားပြော ဆိုပါသတဲ့၊ ဤလို့ တိုင်ကြား ပြောဆိုနေတုန်း ပုလ္လားတွေဟာ၎ံရာက ထ လာကြပြီး-

“ခို့ လူအများတို့... ဤသူငွေးဟာ အလကား လိမ်လည်ပြောတာ ဖြစ်တယ်၊ အမှန် ငါတို့ကို ပေးတဲ့ထမင်းက နားစာ ထမင်းကြမ်း ဖြစ်တယ်၊ ငါတို့နင်ပြီးလဲကုန်မှ ဤ သလေးထမင်းနှင့် လဲလှယ်ထားခြင်းဖြစ်တယ်၊ မယုလျင် ကြည့်ကြ၊ ငါတို့ ထွေးပြမယ်”ဆိုပြီး ထမင်းကြမ်းတွေကို ထွေး အန်ပြီး ပြကတယ်၊ လာလာသမျှ လူအပေါင်းလည်း သည်အကြောင်းကို သိကြတော့-

“ဟယ် သူငွေးမိုက်...သင်ဟာ မိဘတို့ရဲ့ လူမြှမြှကျင့်ဝတ်ကို ဖျက်ဆီး ပစ်တယ်၊ အလူ။ပုဂ္ဂိုလ်တွေကို မောင်းထုတ်တယ်၊ ယခုလည်း ကြည့်ဦး ပုလ္လားကြီးတွေကို ထမင်းကြမ်း ကျေးပြီး ထမင်းနဲ့ ကျေးပါတယ်ရယ်လို့ လူထုကို ပြောင်လိမ်သေးတယ်၊ သင့်ကိုယ်ကို မသော်းလူများ ထင်နေသလား၊ သင်သေလျင် သင်၏ ဤပစ္စည်းတွေကို လည်ပင်းမှာဆွဲပြီး ယူသွားဦးမှာလား” လို့ စိုင်းဝန်း ကဲ့ရဲ့ကြတယ်။

အသည်အချင်မှာ သိကြားမင်းက-

“ခို့ လူအပေါင်းတို့... ဤအိမ်မှာရှိတဲ့ ပစ္စည်းတွေဟာ ဘယ်သူ့ပစ္စည်း ဆိုတာ သိကြပါရဲ့လား” လို့ မေးတယ်၊ လူအများက “မသိပါဘူး”လို့ ပြော တဲ့အခါ သိကြားမင်းက သူတို့ရဲ့နောက်ကြောင်းတွေကို ထုတ်ဖွင့်ပြောကြား ပြီး “ငါတို့ဟာ ရှေးအခါက ဒါနကို မပြတ် ပြုစုခဲ့ကြလို့ အသီးသီး နတ်ဖြစ် ကြတယ်၊ ပညာရှိတဲ့ ပုဂ္ဂိုလ်မှန်လျင် ကောင်းကျိုးချမ်းသာကို ကေန်ပေးစွမ်း နိုင်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်တို့ကို မပြတ် ပြုလုပ်သင့်တယ်၊ ငါတို့ဟာ ငါတို့ရဲ့ အနွယ်ဖျက်ဆီးပြီး အပါယ်ကိုသွားမည့် ဤ သူငွေးယူတ်ကို သနား တဲ့အတွက် ယခုလာပြီး ဆုံးမခြင်းဖြစ်တယ်” လို့ မိန့်ဆိုတော်မှတယ်။

အသည်တော့မှ မိုးရကောသီယ သူငွေးလည်း နောင်တရပြီး “အရှင် သိကြားမင်း... ဤ ယနေ့ကစပြီး ဆွဲမျိုးတို့ရဲ့ ကျင့်ဝတ်ကို မဖျက်ဆီးဘ အလူ။ဒါနကို ပြုပါတော့မယ်၊ အလူ။ဒါနကို မပေးမလူ။ဘဲ ရေ ဒန်ပုကိုတောင်

မသုံးဆောင်တော့ပါဘူး”လို့ ကတိခံယူပြီး ထိုအခါကစလို့ မပြတ် အလျော့ပေးပါသတဲ့ ဉှုနိပါတ်တော်ကို ဗာတ်ပေါင်းတဲ့အခါ ကောသိယသူဇ္ဈားက အလျော့မွေ့လျှော်တဲ့ရဟန်း၊ စန္ဒနတ်သားက အရှင်သာရီပုဂ္ဂိုရာ၊ သူရိယနတ်သားက အရှင်မောဂူလာန်၊ မာတလိနတ်သားက အရှင်မဟာဂသေဝ၊ ပဋိသီခနတ်သားက အရှင်အာနန္ဒာ၊ သိကြာမင်းက ဘုရားရှင် ဖြစ်တော်မှတယ်လို့ ဗာတ်ပေါင်းပါတယ်။

ဉှုံး မိဋ္ဌာရကောသံယောတ်မှာ ရယူလိုသော စကားရုပ်ကတော့ ဘုရားအလောင်း သိကြားမင်း ဟောပြတဲ့ “အလျော့မပေးသူနှစ်ဦး”မျှသာ ဖြစ်ပါတယ်၊ သို့သော် ဉှုံးအတ်တော်တစ်ခုလုံး အလျော့နှင့်စပ်ပြီး သိမှတ်စရာများပါရှိတဲ့အတွက် ဗာတ်တော်တစ်ခုလုံး အတိုချိုး တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်၊ ဉှုံး အတ်တော်လာ အလျော့မပေးသူ နှစ်ဦးဆိုကာက—

- (၁) ပစ္စည်းဥစ္စာကို နှမောဝန်တိုတဲ့ မစွဲရိယပုဂ္ဂိုလ်တစ်ဦးး
  - (၂) ကာမဂ္ဂတ်အကြား၌ မေးလျှော့နေသော ပမာဒပုဂ္ဂိုလ်တစ်ဦးး
- ဉှုံး ပရီလ်နှစ်ဦးတို့ ဖြစ်ကြပါတယ်။

### ဝန်တိုသူ

ထိုပုဂ္ဂိုလ်နှစ်ဦးအနက် မစွဲရိယပုဂ္ဂိုလ်ဆိုတာ ဝန်တိုတဲ့ပုဂ္ဂိုလ်ကို ဆိုလိုတယ်၊ ဝန်တိုဆိုတဲ့ မြန်မာစကားနှစ်လုံးမှာ “ဝန်”ဆိုတာက သူတစ်ပါးကြီးဗျားချမ်းသာတာကို ဝမ်းမြောက်ရမည့်တာဝန် ဖြစ်တယ်၊ လူတွေမှာ တာဝန်အသီးသီး ရှိကြရာတွင် ကိုယ့်ထက်သာလွန်သူကို အမှန်တကယ် ကျေနပ်နှစ်သက် ဝမ်းမြောက်ရမည် တာဝန်တစ်ခုလည်း ရှိနေပါတယ်၊ ဘာကြောင့်သည်တာဝန် ရိုရတာတုံးဆိုလျှင် လောကမှာ တိရစ္ဆာန်ဟာ ကိုယ့်ထက်သာ သူကို မရှားဘတ်ဘူး၊ ဒါကြောင့် ကိုယ့်ထက်သာမည် ထင်ရတဲ့ ရင်သွေးကိုသော်လည်း ငယ်စဉ်ကပင် သတ်ပစ်တတ်ကြတယ်၊ ရုံဟာ တိရစ္ဆာန်မဟုတ်ဘူး၊ တိရစ္ဆာန်ထက် မြင့်မြတ်သူဖြစ်တယ်၊ တိရစ္ဆာန်ထက် မြင့်မြတ်တဲ့အတွက် မြင့်မြတ်တဲ့စိတ် ရှိရမယ်၊ ကိုယ့်ထက်သာသူကို မဖိမ့်ရဘူး၊ ဖျောက်မပစ်ရဘူး၊ ချီးမွမ်းရမယ်၊ မြောက်စားရမယ်၊ ဝမ်းမြောက်ရမယ်၊ ဒါကြောင့် ဝန်ဆိုတာ သူတစ်ပါးကြီးဗျားချမ်းသာတာကို ဝမ်းမြောက်ရမည်

တာဝန်လို့ ဆိုလိုတယ်၊ “တို့”ဆိုတာက တွန့်တိုတာကို ဆိုလိုတယ်၊ စကား နှစ်လုံးစပ်ရဲ့ အမိဘာယ်က သူတစ်ပါး ကြီးဗျားချမ်းသာတာကို ဝမ်းမြောက် ရမည့်တာဝန်မှ တွန့်တိုင်းနေတယ်လို့ ဆိုလိုတယ်။

ဒါကြောင့် မစွဲရှိယစိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်သာ ချမ်းသာချင်တယ်၊ သူတစ်ပါးကို မချမ်းသာစေချင်ဘူး၊ ကိုယ်က ပစ္စည်းပေးလိုက်လျှင် ထိုသူရဲ့ ကိုယ်စိတ်နှစ်ပါး ချမ်းသာသွားလိမ့်မယ်၊ သူတစ်ပါးက ကိုယ်စိတ်နှစ်ပါး ချမ်းသာသွားတာကို အလိုမရှိဘူး၊ ကိုယ်ချမ်းသာသလို သူ.ကို မချမ်းသာစေ ချင်ဘူး၊ ဒါဟာ မစွဲရှိယစိတ်ရဲ့ သဘောပါပဲ၊ ဤမစွဲရှိယဆိုတဲ့ တရားဆိုး သူတွေဝါတို့ရဲ့ သစ္စာန်ကို ဝင်ရောက်လာခဲ့လျှင် မိမိပစ္စည်း သူတစ်ပါးနှင့် ဆက်ဆံတာကို သည်းမခံနိုင်ဘူး၊ အလူခဲ့ရဲ့ အရိပ်အရောင်ကို မြင်လျှင် မျက်စီ စပါးမွေး စူးသလို ဖြစ်လာတတ်တယ်၊ သူ.ရဲ့အသွင်ကို မြင်တာနှင့် ပင် အပြင်လူက “မြော်... သူ.ပစ္စည်း ထိမှာစီးလို့ တွန့်တိုင်းရှာပြီကိုး”လို့ သိသာပါတယ်။

ဤမစွဲရှိယစိတ်ဆိုတဲ့ တရားဟာ အမှန်တော့ တစ်ကိုယ်ကောင်းကြ တဲ့ တရားပါ၊ ကိုယ်ကောင်းလျှင် ပြီးရော၊ ဘယ်သူသေသေ ဘာအရေးထား ရမလဆိုတဲ့ သူဟာ တစ်ရက်တော့ ကိုယ့်ကိုပြန်ပြီး ခုက္ခာတွေ.တတ်ပါတယ်၊ သည်းအကြောင်းကို သုတေသနတာဝန်တာကို သူတွေပူးသုတေသနမှု သိကြားမင်းက ဘုရားရှင် ကို-

“အရှင်ဘုရား... သူတွေဝါတွေဟာ ပင်ပန်း ညီးနှမ်းခြင်း၊ ဒဏ်ထိခြင်း၊ ရန်များခြင်း၊ စီတ်မချမ်းသာခြင်း မဖြစ်လိုပါဘဲလျက် ဖြစ်နေကြရပါတယ်၊ ဤသို့ ခုက္ခာမဖြစ်လိုပါပဲ ခုက္ခာဖြစ်ရခြင်းဟာ ဘယ်လိုအကြောင်းကြောင့်ပါလဲ ဘုရား”လို့ လျောက်ထားတယ်။

ဘုရားရှင်က “ဒါ သိကြားမင်း... သူတွေဝါတွေဟာ ခုက္ခာ မဖြစ်ချင်ပါ ပလျက် ခုက္ခာ ဖြစ်ရခြင်းဟာ တခြားကြောင့် မဟုတ်ဘူး၊ “မစွဲရှိယ”ဆိုတဲ့ ကိုယ်ပစ္စည်းအပေါ် မစွဲနိုင် မစွဲရက် တပ်မက်ခြင်းနှင့် လူသာခေါ်တဲ့ သူ တစ်ပါး ကြီးဗျားချမ်းသာတာ မအာလိုခြင်းတို့ကြောင့် ဖြစ်တယ်”လို့ အတိ အလင်း ဖြေကြားတော်မူပါတယ်၊ ဒါကြောင့် သတိသမ္မတော်တရား ရှိတဲ့

ပုဂ္ဂိုလ်ဟာ ဆင်းရှုကွဲကို ဖြစ်စေတတ်တဲ့ ထို တပ်မက်စွဲပြီးမှ မစွဲရှိယတရား ကင်းပါးအောင် တတ်အားသမျှ အလှုဒါန ပြုသင့်ကြပါတယ်။

### တတ်အားသမျှဆိုသည်မှာ

တတ်အားသမျှ အလှုဒါန ပြုသင့်တယ်ဆိုလို ဘုရားအလောင်းတော် ကြီးများလို ထိုတ်သွန်ဖာများကို ဘာလောက်မျှ မကျေန်အောင် ပေးလျှေပစ် ရမယ်လို ဆိုလိုတာ မဟုတ်ပါဘူး၊ အမှန်ကတော့ အလှုပေးတယ်ဆိုတာ စိတ်ရဲ့ ကြည်လင်မှုကို ဖြစ်စေပြုပါပဲ၊ ပေးကမ်းလျှုဒါန်းလေ့ ရှိတဲ့သူဟာ တစ်စုံ တစ်ခုကို ပေးလျှေလို မိမိလျှုံတဲ့ပစ္စည်းကို အလှုခံဖြစ်သူက မွန်မွန်မြတ်မြတ် သုံးဆောင်တာကို မြင်ရလျှင် အင်မတန် ဝမ်းမြောက်တတ်ကြပါတယ်၊ ဝမ်းမြောက်တဲ့အလွက် စိတ်ဓာတ်ဟာ ကြည်လင် သန့်ရှင်း အပြစ်ကင်းပါတယ်၊ အလှုအတန်း ပေးကမ်းလျှုဒါန်းပါလျက်နှင့် စိတ်ဓာတ် မကြည်လင် မသန့်ရှင်းမှု ဖြစ်ခဲ့လျှင် ဆွမ်းဆန်ထဲ ကြောက်ချေးရောဆိုသလို စိတ်မကြည်ဖို့ အကြောင်းတစ်ခု ရောနောနောနဲ့ ဖြစ်ပါလိမ့်မယ်။

အဲဒီအကြောင်းဟာ တရာ့အားကြီးပြီး အနည်းငယ်မျှသော ပစ္စည်းကလေးကိုနဲ့ မစွန်းလွတ်နိုင်တဲ့ မစွဲရှိယစိတ်ကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်ပကာသန မက်မောပြီး ရှိတာက နည်းနည်း ပေးလျှေတာက များများဖြစ်ပြီး စားဝတ်နေရေး ဆိုခိုက်သွားလိုလား တစ်ခုခုကြောင့် ဖြစ်ပါလိမ့်မယ်၊ စိတ်ဓာတ်ကို ညွစ်နွစ်းစေတတ်တဲ့ အဲဒီ တစ်ခုခုသော အင်ကြောင်းကို ပယ်ရပါလိမ့်မယ်၊ ပစ္စည်းညစ္စအပေါ် အလှုန့် နှုမြောလွန်းနေလျှင်လည်း ပစ္စည်းလည်း မမြဲ၊ မိမိလည်း မမြဲ၊ ဘာမျှ မမြဲသော သဘောကို ဆင်ခြင်ပါ၊ အလှုကိုလည်း ကိုယ်နှင့်တန်သောက်သာ ပေးပါ၊ သုတစ်ပါး မြောက်တိုင်း အရမ်းမပေးပါနှင့်၊ အလှုကို အရမ်းပေးမိလျှင် စိတ်ကြည်လင်မှု မဖြစ်ဘဲ ရေစက်ချကဲတဲ့အခါ “သောက်ကျိုးကြီး နဲ့ ပေါ်ရလောက်အောင် စိတ်ညွစ်ညှုံးမှု ဖြစ်တတ်ပါတယ်၊ အလှုဒါနကို မို့ပြီး မို့ဟု ညွစ်ညှုံးမှု မဖြစ်ပါစေနှင့်၊ ဒါကြောင့် မိမိပစ္စည်းကို တတ်နိုင်သောက်သာ လျှေပါ၊ လျှေမိတာ မှားပါပေါ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် ဘယ်တော့မှ မလျှုပါနှင့်၊ သည်နေရာမှာ ဟတ္ထိပါလတို့ လျှုသွားပုံဟာ အင်မတန် အတုယ့်စရာ ကောင်းပါတယ်။

ဝိသတိနိပါတ် ဟတ္ထိပါလအတ်မှာ ဟတ္ထိပါလ၊ အသေပါလ၊ ငါ  
ပါလ၊ အပေါလ မင်းသူးညီနောင် လေးယောက်တို့ဟာ ရှုံးအခါ ဗာရာ  
အသိပြည်မှာ ယက်ကန်းသည်များ ဖြစ်ကြပါသတဲ့၊ သူတို့ဟာ ရလာတဲ့  
ပစ္စည်းကို ငါးပုံပုံ လေးပုံကို မျှတာသုံးဆောင်ကြပြီး တစ်ပုံကိုတော့ ပေးလှ။  
မြင်းအမှု ပြုခဲ့ကြပါသတဲ့၊ အဲဒီ ကောင်းမှုကြောင့် သူတို့ ကွယ်လွန်တဲ့အခါ  
တာဝတီးသာမှာ နတ်ဖြစ်ကြတယ်၊ တာဝတီးသာက စုတေတော့ ယာမာ၊  
တုသိတာ၊ နိမ္မာနရတိ၊ ပရန်မိတာဝသဝတ္ထား နတ်ပြည်မြောက်ထပ်မှာ စုန်ကာ  
ဆုန်ကာ ခံစား ခံစားကြရပါသတဲ့၊ ဤအကြောင်းကို အတ်အငွေကထာမှာ-

“**“စံ အနုလောမ ပဋိလောမ ဆသု ဒေဝလောကေသု သမ္မဇ္ဈိ  
အနုဘဝဇ္ဈိ ဝိစရတ္ထိ”**လို့ ဖွင့်ဆိုထားပါတယ်။

ဒါကြောင့် အလှု။ လျှော့အခါ ကိုယ်တတ်နိုင်သလောက်ကိုသာ လှ။  
သင့်ပါတယ်၊ “အလှုရွန်-ကျွန်ဖြစ်”ဆိုတာလို့ မပေး မလှုသင့်ပါဘူး၊ အလှု  
ကို စွဲဖို့ပြီး စိတ်ရဲ့ကြည်လင် သာယာမှုကို ဖြစ်စေရပါမယ်၊ စိတ်ရဲ့နောက်ကျို  
ရှုပ်တွေးမှုကို မဖြစ်စေသောင့်ပါဘူး၊ အလှုကို စွဲဖို့ပြီး စိတ်ဓာတ်ကြည်လင်  
သာယာမှု ဖြစ်ခဲ့လျှင် အဲဒီအလှုဝါဝါတ္ထား ညောင်စေလောက် ဖြစ်သော်လည်း  
ညောင်ပင်ကြီးလောက် အကျိုးပေးပါတယ်၊ ဤနေရာမှာ အထောက်သာကေ  
ဝါဝါတွေ့ ထုတ်ပြရမည်ဆိုလျှင် ပန်းတစ်ပုံင့်လှုရှုရှုနှင့် လူစည်းစိမ့် နတ်စည်းစိမ့်  
အမျိုးမျိုး၊ ခံစားပြီး နိမ္မာန်စံဝင်တော်မှုကြတဲ့ ထောရာဝတ္ထား၊ ထောရိဝတ္ထား၊  
ယာဂုတ်စွန်း ဆွမ်းတစ်ယောက်မ စသည်လှုရှုဖြင့် များလှစွာသော ကမ္မာတို့  
ပတ်လုံး သုဂုတ်ဘုံတွေမှာ စည်းစိမ့် အမျိုးမျိုး၊ ခံစားခံစားကြပြီး နိမ္မာန်စံဝင်  
ကြတဲ့ ထောရာဝတ္ထား၊ ထောရိဝတ္ထားဟာ အမြောက်အမြားပဲ ရှိပါတယ်။

### သူတော်အလှု။ ငါးမျိုး

အမှန်ကတော့ အလှုရဲ့၊ အကျိုးဆိုတာ ပေးလှော့တဲ့ (ဝတ္ထား) အပေါ်  
မှာ မူမတည်ပါဘူး၊ စိတ်ဓာတ်ရဲ့ သန်ရှင်းကြည်လင်မှု ( စောနာဒါန ) အပေါ်  
မှာသာ မူတည်ပါတယ်၊ အလှုဝါဝါတ္ထား များချင်များ နည်းချင်နည်း စိတ်ဓာတ်  
ကြည်လင် သန်ရှင်းလျှင် အကျိုးပေး ထက်သန်တာပါပဲ၊ သည်နေရာမှာ

သူတော်ကောင်းကြီးများ အလျော့ပေးနည်း ငါးမျိုးကို အရှင်တ္ထရပါဉိုင်တော်က ထုတ်နှစ် တင်ပြပါဉိုးမယ်၊ သူတော်ကောင်းတို့ ပေးလျှော့ဒါနဟာ ငါးမျိုးရှိ ပါသတဲ့ ငါးမျိုးဆိုတာက-

- (၁) က ကံရဲ့အကျိုးကို သက်ဝင်ယုံကြည်ပြီး မိတ်နှစ်လုံး သာယာစွာ ပေးလျှော့ခြင်း၊
- (၂) အလျော်တ္ထတို့ကို အသုံးမကျလို့ လွှန်ပစ်သလို သဘောမထားဘဲ ရှိသေးလေးမြတ်စွာ ပေးလျှော့ခြင်း၊
- (၃) ပေးသင့်ပေးထိုက် လူသာင့်လူထိုက်သော အခါ၌ ပေးလျှော့ခြင်း၊
- (၄) တွန်းတို့ဓာတ်နစ်ခြင်းမရှိ လွှတ်လွှတ်လျှော့ဒါန်းခြင်း၊
- (၅) အလျော်အတွက်နှင့် တစ်ပါးသော သတ္တဝါကို သတ်ဖြတ် ညျဉ်းဆုံးခြင်း စသောအားပြင့် ထိခိုက်ခြင်း မိမိကိုယ်ကို ပလွားခြင်း စသည် မဖြစ်စေဘဲ ပေးလျှော့ခြင်း ဤပါးပါးတို့ ဖြစ်ပါတယ်။

ဤသူဗုံးသခါန ငါးပါးနှင့်အညီ ပေးလျှော့နှင့်ခဲ့လျှင် အလျော်တ္ထ နည်းသည်ပင်ဖြစ်စေ များသည်ပင်ဖြစ်စေ ဒါနရဲ့အကျိုးတရား ကြီးမားတယ်လို့ မှတ်ယူသင့်ပါတယ်။

ဒါနတရားဟာ စစ်တိုက်တာနှင့် တူညီပါသတဲ့ စစ်တို့မည်သည်မှာ လူဦးရေ များခြင်း၊ လက်နက်ကောင်းခြင်းတို့အပေါ်မှာ မှတည်တာ မဟုတ်ဘဲ အရည်အချင်းအပေါ်မှာသာ မှတည်ပါတယ်၊ အရေအတွက် များသော်လည်း အရည်အချင်း ညွှံဖျင်းလျှင် စစ်ရှုံးတတ်တယ်၊ အရေအတွက် နည်းသော်လည်း အရည်အချင်း ကောင်းမွန်လျှင် စစ်နိုင်တတ်ပါတယ်၊ ရေးစကားနှင့် ပြောရလျှင် မဟောသမ၊ စစ်သားဦးရေ နည်းနည်းနှင့် ရွှေ့နှံပြုဟွာတ်မင်းတဲ့ တစ်ဆယ့် ရှစ်ဆောင်တို့တပ်ကို နိုင်အောင် တိုက်ခဲ့ဖူးတယ်၊ သတ္တဝါ ဘာဥာ-ခုနှစ် ဆင်ဖြော်မင်း လက်ထက်မှာလည်း သိန်းပေါင်းများစွာသော တရာ်စစ်သည် တို့ကို လူအရေအတွက် အနည်းငယ်မျှသာရှိတဲ့ မြန်မာက အနိုင်တိုက်ခဲ့ဖူး ကြောင်း ရာဇ်ဝင်မှာ ပြဆိုထားပါတယ်၊ ဒါကြောင့် စစ်ဆိုတာ လူဦးရေပင် နည်းသော်လည်း လက်နက်ပင် မကောင်းသော်လည်း အရည်အချင်း ကောင်း ခဲ့ပါလျှင် တစ်ဘက်ရှုံးသူကို နိုင်ပါတယ်။

### အလျှောက်နည်းသော်လည်း

ဒါနဆိတာဟာလည်း စစ်တိုက်တာနှင့် တုပါသတဲ့၊ အလျှောက်နည်းသည်ပင်ဖြစ်စေ၊ အလျှောက်နည်းညွှန်သည်ပင်ဖြစ်စေ စေတနာသွေ့တရားဆိုတဲ့ အရည်အချင်းကောင်းခဲ့လျှင် မစွဲရှိယစတဲ့ တစ်ဘက်ရန်သူကို နှစ်မျိုးအောင် ပြင်နိုင်ပါသတဲ့၊ ကြိုအကြောင်း မူလပစ္စာသ အနွေကထာ အာကခေါ်ယျာသတ် အဖွင့်မှာ—

#### မဟာဓာတ် မဟာနိသာတိ

ဉာဏ်မေတ် အတွေတော့ ဇက်၊ ဗျာနမေဝ နာနဲ့၊ မဟာနှီး ဂါ လောကိုယ့်အဲ ဇလိုင်း မဟာဓာတ်၊ မဟာတော့ လောကုတ္ထရသုခသော ။ ပစ္စယာ ဟောနှီးတိ မဟာနိသာတိ၊ သီလာဒံရဏယုတ္ထသော ဟိ ကမ္မားသိက္ခာ ပို ပဋိရတန်မတ္ထာယ ဘုမ်ယာ ပတ္တသာလာ ပို ကတ္တာ ဒိန္ဒာ အနေကတာနဲ့ ကပ္ပသဟသာနဲ့ ဒုရွတ်တိပိနိပါတနော့ ရက္ခာတိ၊ ပရီယေသသာဇ် ။ အမတာယာ ပရိနိဗ္ဗာနာယ ဓာတုယာ ပစ္စယာ ဟောတိ—

လို့ ပြဆိုထားပါတယ်။

အမိပ္ပါယ်က “အကျိုးနှင့် အာနိသင်ဟာ သွှေ့မျှသာ ကွဲပြီး သဏ္ဌာ ချင်းမှာတော့ တုပါသတဲ့၊ တစ်နည်းအားဖြင့် ကြိုးမားသော လောကိုချမ်းသာကို ကြိုးသော အကျိုးလို့ ခေါ်ပြီး လောကုတ္ထရာ ချမ်းသာရဲ့၊ အထောက်အပံ့ကို ကြိုးသောအာနိသင်လို့ ခေါ်နိုင်ပါသတဲ့၊ သည်စကားကို ချုံပြောရလျှင် သီလ ရှိတဲ့ ပုဂ္ဂိုလ်အား ဆွမ်းတစ်ပေါ်မဲ့ လျှော့သည်ဖြစ်စေ၊ မြေပြင်မှာ ဂါး ကောင်လောက်သာရှိတဲ့ သစ်ရွက်မိုးကျောင်းကလေး၊ အောက်လုပ်လျှော့ခိုး သည်ပင်ဖြစ်စေ၊ များစွာသော ကမ္မားတို့ပတ်လို့၊ အပါယ်ကျမည့် အားက စောင့်ရှောက်ပြီး နောက်ဆုံးမှာ နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်စေနိုင်တယ်” လို့ ဆိုလိုပါတယ်။

ဒါကြောင့် အလျှောက်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စေတနာ သွှေ့တရား၊ ကောင်းမွန်လျှင် ကြိုးမားသော လောကိုအကျိုးမျှကို သာမက နိဗ္ဗာန်အထိ အကျိုးပေးကြောင်း ထင်ရှားသိသာလုပါတယ်။

### မစ္စရှိယကို မခွဲနိုင်သော

ဒါနရဲ့အကျိုးကို မမြင် ကိုယ့်ပစ္စည်း ကုန်မှာကိုသာ မြင်တဲ့ပုဂ္ဂိုလ်ရဲ့ သစ္စာန်မှာတော့ မစ္စရှိယတရားဟာ တစ်စတစ်စ ကြီးမားခိုင်မြဲပြီး လာတတ်ပါတယ်၊ နေမိဘတ် အငွကထာရဲ့ အလိုအားဖြင့် မစ္စရှိယအားကြီးခဲ့လျှင် “ကဒရှိယ”အဆင့်ကို ရောက်ခဲ့တတ်ပါသတဲ့၊ ကဒရှိယ အားကြီးခဲ့လျှင် “ပရိဘာသက”အဆင့်ကို ရောက်ခဲ့တတ်ပါသတဲ့၊ သည်နေရာမှာ မစ္စရှိယရဲ့ သဘောကိုတော့ ပြောပြခဲ့ပြီးပါပြီ။

ယခု ကဒရှိယရဲ့သဘောကို ပြောပြပါဦးမယ်၊ ကဒရှိယဆိုတာ သဒ္ဓါ နည်းအရ ပြရလျှင် (ကု - အရိယ)လို့ ဆိုလိုပါတယ်၊ သဒ္ဓါကြီး သမာသ ကုသံကုသံဆိုတဲ့ သတ်ရဲ့ အစီအရင်ပါပဲ၊ ကဒရှိယကို ဝိကြုံဟ်ဆိုပါလျှင် “ကုစ္စတော့ အရိယော ကဒရှိယော”လို့ ဆိုရပါတယ်၊ အနက်ကတော့ ကုစ္စတော့ စက်ဆုပ်ဖွယ် ကောင်းသော၊ အရိယာ - အရိယာပုဂ္ဂိုလ်တည်း၊ ကဒရှိယာ - စက်ဆုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။

ကဒရှိယ - စက်ဆုပ်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဆိုတာ မိမိမှာ မရှိသော သီလုဂ္ဂက်ကို ရှိဟန်ဆောင်ခြင်း၊ မိမိမှာ မရှိသော သမာဓိဂ္ဂက်ကို ရှိဟန်ဆောင်ခြင်း၊ မိမိမှာ မရှိသော ပညာဂုဏ်ကို ရှိဟန်ဆောင်ခြင်း၊ မိမိသည် အရိယာပုဂ္ဂိုလ် မဟုတ်ပါဘဲ အရိယာပုဂ္ဂိုလ်ဟု လိမ့်လည်လျဉ်းဖြားခြင်း စတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ လူလိမ့်လညာကို ဆိုလိုပါတယ်၊ အဲဒီလို သောတာပန် ယောင်ယောင် ရဟန်ယောင်ယောင်နဲ့ ဟန်ဆောင်နေကြတဲ့ ကဒရှိယပုဂ္ဂိုလ် တွေဟာ အများကို လိမ့်လည် လျဉ်းစားနိုင်ရန်အတွက် သဘောတရားရေး မည့်အောင် အပြောအဟောတွေ မည့်အောင် လေ့လာထားတတ်ကြပါတယ်၊ ဓန္စာ အာယတန် ဓာတ်ဆိုတာတွေကိုတော့ နောကျေနေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်၊ တရားသဘော နှီးနှောကြစိုးဟုဆိုလျှင်လည်း သူတို့က အထက် တန်းစား ပုဂ္ဂိုလ်တွေ ဖြစ်နေတတ်တယ်၊ ဒါပေမယ့် အပြောပါသလောက် လက်တွေ့ပါသူတွေတော့ မဟုတ်ကြဘူး၊ ဒါနပြကြစိုးဆိုလျှင် သူတို့လို ပုဂ္ဂိုလ်တွေက ဒါနနှင့် မတန်ဘူး၊ သူတို့က မြင့်လွန်းပြီး ဒါနတရားက အလွန်း အလွန်း နိမ့်နေတယ်၊ ဒါကြောင့် သူတို့လို ပုဂ္ဂိုလ်တွေက ဒါနပြဖို့ မလိုတော့ ဘူးလို့ ပြောတတ်ကြတယ်။

သီလဆောက်တည်ကြနိုင်၊ ဆိုပြန်လျင်လည်း သူ့အသက်သတ်တာ၊ သူ့ဉာဏ်ရှိုးတာ၊ သူ့သားမယား ပြစ်မှားတာစတဲ့ ခုစွမ်းကိုတွေဟာ ရုပ်နာမ် နှင့် ရုပ်နာမ်အချင်းချင်း သူ့သဘောအတိုင်း သူဖြစ်ကြတာတွေတဲ့၊ သူတို့လို ပုဂ္ဂိုလ်တွေက အပါယ်ကို ပစ်ချုမည့် ဒီနှင့် ပြတ်ပြီးသားတွေမို့ ဘာလုပ်လုပ် အပါယ် မကျနိုင်တော့ဘူးတဲ့၊ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်းမြို့ အလုညွှေကျပြန် တော့လည်း သတိပွဲရန်အလုပ်ဆိုတာ ကိုယ်ကို ညွင်းပန်းတဲ့ အတွက်လမထာ နှယောကတရားမျိုး၊ ဖြစ်သတဲ့၊ အသိဉာဏ်မျှဖြင့် ကိစ္စပြီးနေသော သူတို့လို ပုဂ္ဂိုလ်တွေအမြဲ့ ဘာဝနာကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းများများဖြူး မလုပ် တော့ဘူးတဲ့၊ ကုန်ကုန်ပြောရလျင် ရဟန်းသံယာတော်များကိုတောင် သူတို့လောက် အဆင့် အတန်း၊ မမြင့်ဘူးလို့ ယူဆထားပြီး ရှိခိုးဦးချခြင်း မပြုကြဘူး၊ အချို့ဆိုလျင် ဘုရားကိုတောင် ရှိခိုးဦးချခြင်း မပြုဘူးလို့ ဆိုကြတယ်၊ လယ်တိဆရာတော် ဘုရားကြီးက အလုပ်မြို့ ပရမတ်ဆရာ ထွန်းဦးနှင့်ထွန်းလှဆိုတဲ့ လူနှစ်ယောက် ကို အကြောင်းပြု၍ အပြောသနပြီး အလုပ်မပါတဲ့ လူတွေကို အောက်ပါ တေးထပ်တစ်ပုဒ်နှင့် ဆုံးမတော်မှုခဲ့ဖူးပါတယ်။

### ထွန်းဦးနှင့်ထွန်းလှဖွဲ့၊ တေးထပ်

ထွန်းဦးနှင့်ထွန်းလှ  
 လွမ်းစရာ့ နှစ်လူ  
 ကျမ်းမွေ အဆူဆူမှာ  
 သူမတူ ဉာဏ်သွား၊  
 ဟောပြောမှု ထွေအလာ  
 ပဒေသာ နှုတ်လျောကပါး...။  
 အလုပ်နှင့် အဟုတ်တယ်လျင်  
 ဆုတ်ပြယ်ပြယ် လူစား၊  
 တကယ်ဆို ရှောင်သမား  
 ပြောင်ကြားကြား ဟန်ပို့၊  
 ပြောဟောဉာဏ် စာအရေးမှာတော့  
 လျောကလေး သွက်ကြသကို...။

\* သိလျက်သားနှင့် အမှားပို  
စကားထိုထိ ရိုးမယ်ဖွဲ့လို့၊  
ဘယ်တဲ့ညာတဲ့ ယောင်ယောင်ပေါင်ပေါင်  
ပြောကြဟန်ဆောင်၊  
နှစ်မြေနှစ်ပို့ အလွတ်ဆောင်လျှင်  
အကျေတ်ဟိုနောင် ကွာလှမ်းရှာလိမ့်လေး....။

ဒီတေးထပ်က ဦးထွန်းဦးနှင့် ဦးထွန်းလှတို့လို့ ကဒရိယပူဂီးလှုပွေ့စွဲ  
သတိတရား ရကြပို့ လယ်တိုးဆောသရာတော်ဘုရားကြီး ရေးစပ်ခဲ့တဲ့ တေးထပ်  
ဖြစ်ပါတယ်၊ ကဒရိယပူဂီးလှုပွေ့စွဲဟာ အလွန် ဘဝင်မြင်နောကြတာမို့ သူတို့  
အနေဖြင့် ဒါနကုသိုလ်၊ သိလကုသိုလ်၊ ဘဝနာကုသိုလ်တွေကို ပြုလုပ်ပို့  
မလိုတော့ပါဘူးတဲ့ သို့သော်လည်း လူချင်းအတွေတွေ သူတစ်ပါးကတော့ ပေး  
လျှော့တယ်၊ ကိုယ်ကတော့ မလျှော့ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ရဲ့ တိုးတိုး  
ကဲ့ရဲ့သံမှားကို သူတို့ ကြားကြပြန်ပါတယ်၊ ဒီလို့ ကြားတော့ သူတို့က  
ဘာလုပ်သလဲဆိုလျှင် သူတစ်ပါးတွေ မပေးမလျှော့ချင်အောင် လုပ်လာတာတဲ့  
ကြပါတယ်၊ “ဒါနဆိုတာ ငွေကုန်တယ်၊ လူပင်ပန်းတယ်၊ မွဲဆေးဖော်တာ  
ဖြစ်တယ်၊ သံသရာ ကျင်လည်ဖေတတ်တဲ့တရား ဖြစ်တယ်” စသည်ဖြင့် ဒါန  
ရဲ့ အပြစ်ကို ပြောဆိုတတ်ကြပါတယ်၊ ဒါနပြခြင်းကို နည်းအမျိုးမျိုးနှင့်  
တားမြစ်တတ်ကြပါ တယ်၊ မိမိပစ္စည်းကို နေမြောဝန်တို့ရုံးမက သူတစ်ပါး  
တို့ ပေးကမ်းလျှော့ဒါန်းတဲ့ အလျှော့ဒါနကိုပင် တားမြစ် ပိတ်ဆိုတတ်လာလျှင်  
မစွဲရှိယ ရှင့်သန်ပြီး ကဒရိယ-စက်ဆုပ်စရာကောင်းသော ပုဂ္ဂိုလ်အဆင့်ကို  
ရောက်ခဲ့ပြီးလို့ ယူဆသင့်ပါတယ်။

### ပရီဘာသကအဆင့်

ကဒရိယအဆင့် ရင့်သန်ခဲ့လျှင် ပရီဘာသက အဆင့် ရောက်ခဲ့ပါသ  
တဲ့ ပရီဘာသကဆိုတာ အလျှော့ပုဂ္ဂိုလ်တွေ အလျှော့မခံစွာအောင် ဖီနိုပ်ချုပ်ချုယ်  
ပြောဆိုတာကို ဆိုလိုတယ်၊ ကိုယ်ပစ္စည်း အလျှော့မှာစုံးတော့ အလျှော့တွေ  
မလော့စွာအောင် ပြုလုပ်တဲ့သောပေါ့၊ ဤနေရာမှာ အလျှော့နှင့်စပ်ပြီး သတိ  
ပေးစကား ရေးသား တင်ပြချင်ပါသေးတယ်၊ မြန်မာတိုင်းရင်းသားတွေဟာ

များသာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်၊ အလျှောစက် လက်နှင့် မကွာ လျှောင်တန်ချင်သူတွေ အလျှန်ပေါ်များတယ်၊ အချို့ပုဂ္ဂိုလ်များက ဒါကို အကွက်ကောင်းယူပြီး မတရား အလျှောချင်တတ်ကြပါတယ်၊ လောက မှာ အလျှောခံ နှစ်မျိုးရှုပါတယ်၊ အလျှောခံနှစ်မျိုးဆိုတာ (၁) သူတောင်းစားနှင့် (၂) ဘုန်းကြီးများကို ဆိုလိုတာပါပဲ။

ဤ အလျှောခံနှစ်မျိုးဟာ မူအားဖြင့်လည်း မတူဘူး၊ အလျှောခံယူပုံချင်းလည်း မတူပါဘူး၊ မူအားဖြင့် သူတောင်းစားက ရသမျှ တောင်းပြီး တောင်းလိုရတော့ ကာမဂ်က် ခံစားရုံးသာ ရှိတယ်၊ ဘုန်းကြီးကတော့ ရသမျှ မဟောင်းရဘူး၊ တောင်းလိုရတော့ မျှတရုံ သုံးဆောင်ပြီး ကြ့ခိုချို့ရရှု၊ ဝိပဿနာ ဓရရရှိတဲ့ သာသန္တအလုပ်ကို လုပ်ရုပါတယ်၊ အလျှောခံယူပုံ အခြင်းအရာကလည်း သူတောင်းစားက ပါးစပ်က သနားစရာ တွေတ်တိုးတွေတ်တာ ပြောပြီး တောင်းတယ်၊ သနားစရာ ကိုယ်အကိုကို ထဲတ်ပြပြီးတော့လည်း တောင်းတယ်၊ ဒါမှ မဟုတ် သာယာနာပျော်ဖွယ် သီချင်းသံ ဆိုပြီးတော့လည်း တောင်းတတ်ပါတယ်၊ ဘုန်းကြီးကတော့ ပါးစပ်က ဖွင့်ဟပြီး မတောင်းကောင်းပါဘူး၊ ကိုယ်အကိုကိုလည်း ဖွင့်လှစ် မပြကောင်းပါဘူး၊ သေခိယနှင့်အညီ သက်နှုန်းရုံပြီး တော့မှ ရပ်ရုပါတယ်၊ တရားဟောလျှင်လည်း သီချင်းသံနှင့် မဟောကောင်းပါဘူး၊ သီချင်းသံနှင့် တရားဟောလျှင် သူတောင်းစား သီချင်းဆိုပြီး တောင်းတာနှင့် တူပါတယ်။

### အုတ်အရောရော- ကျောက်အရောရော

ယခုခေတ်ဟာ အုတ်အရောရော ကျောက်အရောရောခေတ် ဖြစ်ပါတယ်၊ ခြေလက်သန္တစွမ်းတဲ့ သူတောင်းစားများကို အနိုးရမင်းတို့က တောင်းစားခွင့် မပေးတော့တဲ့အတွက် အချို့သူတောင်းစားတွေဟာ သက်နှုန်းအရောခြားပြီး ဘုန်းကြီးအလျှောခံ လုပ်လာကြပါတယ်၊ ထို သူတောင်းစား ဘုန်းကြီးတွေ ဟာ လူဘဝကအကျင့်ကို မဖောက်နိုင်ကြဘူး၊ တစ်အိမ်တက် တစ်အိမ်ဆင်းထိုထိုဗြိုဗြို အကြောင်းပြီး ရသမျှကို အလျှောခံနေကြတယ်၊ လူလစ်လျှင် အိမ်တွင်းမှာရရှိတဲ့ ပစ္စည်းကိုတောင် အချောင် မ, သွားတတ်ကြသေးတယ်၊ တန်ခိုးကြီးဘုရား ပွဲတော်များမှာဆိုလျှင် ဤသူတောင်းစား ဘုန်းကြီးတွေဟာ

နည်းဟန် အသွင်သူ့ဘာန်အမျိုးမျိုးနှင့် အလှုခံစားနေတာကို တွေ့မြင်နေကြရပါတယ်။

ဘုရားရှင်ရဲ့ အဆုံးအမ (ဝိနည်း)သိက္ခာပုဒ်အတိုင်း အလှုခံယူလျှင် ဖုန္တဘာသာဝင် ဒါယကာ ဒါယိကာမတွေဟာ ဘယ်တော့မှ အကြည်ညို မပျက်တတ်ကြပါဘူး၊ ခုတော့ သဘောပေါ် ရထားပေါ် ကားပေါ် ရွာတွင်း ဗျာပြင် အီမံတွင် သက်န်းကြီး ဒီလွှား ဒီလွှားနှင့် သူတောင်းစား တွေလို့ အလှုခံနေကြတော့ ဒါယကာ ဒါယိကာမတွေ အများကြီး အကြည် ညို ပျက်ခဲ့ကြပြီ၊ ဒါကြောင့် “အလှုခံ မလာရ”၊ “အလှုခံခြင်း သည်းခံပါ” စတဲ့ ဆိုင်းဘုတ်တွေတောင် ဆွဲချိတ်ကုန်ကြပြီ၊ ဒါဟာ အလှုရှင်တွေရဲ့ အပြစ် မဟုတ်ပါဘူး၊ အလှုခံတို့ရဲ့ နည်းဟန်မကျတဲ့ အပြစ်သာ ဖြစ်ပါတယ်။

လောကမှာ လူတို့ရဲ့စိတ်ဟာ အင်မတန် ဆန်းကြယ်ပါတယ်၊ ကိုယ့် သဘောနှင့်ကိုယ် လူ၍ရှုလျှင် အထောင်အသောင်း ကုန်ပစ္စ မတုန်လှပပါဘူး၊ သို့ပေမယ့် သူတစ်ပါးက ပေးစမ်းပါလို့ လက်ဖြန့်တောင်းခံလာလျှင်တော့ ပါးပြားစွေကိုသော်လည်း ပေးလို့စိတ် မရှိတတ်ပါဘူး၊ သည်လို့ ရတိုင်း အလှုခံနေတဲ့ ပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာက အချိန်မီ တားဆီးသင့်ပါပြီ၊ သည်ထက်ပိုလွန်လာလျှင် ဝိဇ္ဇာဓရဏတ်မှာ အကျင့်ပျက်တဲ့ သက်န်းဝတ် ဝိဇ္ဇာဓရဏတ်ဦးကြောင့် ရဟန်းတော်အားလုံး နာမည်ပျက်ရသလို သာသနာ တော်ဝန်ထမ်း ရဟန်းကောင်းအားလုံးပါ နာမည်ပျက်ဖို့ မြင်နေပါပြီ။

ယခု တင်ပြခဲ့တာက မစွဲရှိယ ရင့်ကျက်ခဲ့သော် ကဒရိယအဖြစ်သို့ ရောက်ပြီး ကဒရိယ ရင့်ကျက်ခဲ့သော် ပရိဘာသက အဆင့်သို့ ဆိုက်ရောက် ပုံများ ဖြစ်ပါတယ်၊ အကြင်ပုဂ္ဂိုလ်ဟာ မိမိပစ္စည်းကို ဝန်တို့ရဲ့ မစွဲရှိယမျှမက သူတစ်ပါးအလှုရိုတားမြစ်တတ်တဲ့ ကဒရိယအဆင့်၊ အလှုခံပုဂ္ဂိုလ်တွေကို ဆောင်းရောက်တဲ့ ပရိဘာသကအဆင့်သို့ ဆိုက်ရောက်ခဲ့သော် ခွေးစား ငဲ့မှာ ကျရောက်တဲ့အကြောင်းကို-

ယောက်စီ မေ မစွဲရှိယာ ကဒရိယာ၊  
ပရိဘာသကာ သမဏာဖြုပွဲဏာန်း။  
ဟိုသို့ ရောသို့ သုပါပမွား၊

## ၈၈ မေ ၁၉၁၂ ကာကာဌာနသယံ အခွဲ။

လို့ နေမြတ်တော်မှာ ပြဆိုပါတယ်၊ အနက်ကတော့ ယောက်စီ- ခပ်သိမ်း ကုန်သော၊ လူမေ ၁၆၁- ဤငရာသူ သတ္တဝါတို့သည်၊ မစွဲရှိယော- မိမိပစ္စည်း ကို မပေးမလျှောက်အောင် ဝန်တို့မြင်း ရှိပါကုန်၏၊ ကာဒရိယာ- သူတစ်ပါးတို့၏ အလျှော့ဒါနကိုလည်း ပိတ်ပင် တားမြစ်တတ်ကြပါကုန်၏၊ သမဏ္မာဌာနကာ နဲ့- အလျှော့ ဖြစ်ကုန်သော ရဟန်း ပုဇွားတို့ကို၊ ပရိဘာသကာ- ဆဲရေး ရေးတ်တတ်ကုန်၏၊ ဟိုသွှေ့- ညျဉ်းဆဲတတ်ကုန်၏၊ ရောသွှေ့၊ ချုပ်ချယ် တတ်ကုန်၏၊ သူပါပစ္စာ- အဂွန် ယုတ်မာသော သဘောရှိကုန်သော၊ ၈၈ လူမေ ၁၉၁၃- ထိုင်ရဲသူ သတ္တဝါတို့ကို၊ ကာကာဌာနသယံ- ကျိုးနှင့်ရောပြောင်း ခွေးလင်းတအပေါင်းတို့သည်၊ အခွဲ့- ကိုက်ခဲ ဝါးမျိုး၍ နေကြပါကုန်၏။

### ပမာဒုက္ခိုလ်

အလျှောမပေးတဲ့သူဟာ (၁) မစွဲရှိယပုဂ္ဂိုလ်နှင့် (၂) ပမာဒုက္ခိုလ်လို့ မိုးရကောသီယောတ်မှာ ဆိုပါတယ်၊ ထို ပုဂ္ဂိုလ်နှစ်ဦးအနက် မစွဲရှိယ ပုဂ္ဂိုလ်ကို တင်ပြ၍ ပြီးပါပြီ၊ ယခု ပမာဒုက္ခိုလ်ကို ဆက်လက်ဖော်ပြပါဦး မယ်၊ ပမာဒုဆိုတာ မေးလျော့တယ်လို့ ဆိုလိုတယ်၊ ဘာကို မေးလျော့တာဘုံး ဆိုလျှင် ကုသိုလ်ပြုဖို့ မေးနေတာဖြစ်ပါတယ်၊ ဘာကြောင့် မေးနေတာလည်း ဆိုလျှင်တော့ မေးလျော့ရမြင်း အကြောင်းတရား နှစ်ပါးကြောင့် ဖြစ်ပါတယ်၊ မေးလျော့ရမြင်း အကြောင်းတရား နှစ်ပါးဆိုတာက-

(၁) အချို့သော ပုဂ္ဂိုလ်များဟာ တိရှောန်များလိုပဲ ကုသိုလ်ဆိုတာ လည်း မသိဘူး၊ ကုသိုလ်ရဲ့ အကျိုးဆိုတာလည်း မသိဘူး၊ အကုသိုလ်ကိုလည်း မသိဘူး၊ အကုသိုလ်ရဲ့ အကျိုးကိုလည်း မသိဘူး၊ မသိတဲ့အတွက် ကုသိုလ်ကို မလုပ်ဘူး၊ ကုသိုလ်လုပ်ဖို့ မေးနေတယ်၊ အဲဒီ ပုဂ္ဂိုလ်မျိုးကိုတော့ “အဝိဇ္ဇာ ကြောင့် မေးတဲ့လူ”လို့ ခေါ်ဆိုပါတယ်။

(၂) အချို့သော ပုဂ္ဂိုလ်တွေကတော့ ကံ-ကံရဲ့ အကျိုးကို သိသင့်သ လောက် သိကြပါတယ်၊ နှိုးပေမယ့် စားဝတ်နေရေးအတွက် ရှန်းကန်နေကြ ရတာနှင့် ကုသိုလ်ပြုဖို့ မေးလျော့နေကြတယ်၊ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ “တရား ကြောင့် မေးတဲ့လူ”လို့ ခေါ်ဆိုပါတယ်။

ကုသိလ်ပြုဖို့ မေ့တယ်ဆိုလျှင် ဘယ်အမေ့မျှ မကောင်းပါဘူး၊ အရှင်တ္ထရ<sup>၁</sup> ကေနိပါတ် ပါ၌တော်မှာ အောက်ပါအတိုင်း ဟောတော်မှုထားပါတယ်။

“ရဟန်းတို့... ဤ မေ့လျော့ခြင်း ပမာဒတရားသည် များစွာ အကျိုး မဲ့ခြင်းရာ ဖြစ်သကဲ့သို့ ဤအတူ များစွာသော အကျိုးမဲ့ခြင်းရာဖြစ် သော အမြားတစ်စုသော တရားကိုဖျော်လည်း ငါဘုရား မြင်တော်မှာ ရဟန်းတို့... မေ့လျော့ခြင်း ပမာဒတရားသည် များစွာ အကျိုးမဲ့ခြင်းရာ ဖြစ်၏။”

### အောက်တန်းစားဖြစ်ရခြင်း၏ တရားခံ

လောကြီးအတွင်းကို မျက်စီဖွင့်ပြီး ကြည့်လိုက်ပါ၊ အောက်တန်းစား ဖြစ်နေတဲ့ ဧွေး၊ စွား၊ ကြက်၊ ဝက်စတဲ့ တိရှိရှာန်တွေ၊ လုပင်ဖြစ်သော်လည်း အနာပေါ် ရောဂါတဲ့ စားရမဲ့ ဝတ်ရမဲ့ နေရမဲ့ ဆင်းဆင်းရရဲ့ ဖြစ်နေကြရတဲ့ လူတွေ၊ မျက်စီဖွင့် မမြင်ရသော်လည်း ဉာဏ်နှင့် တွေးထင်ပြီး သိနိုင်တဲ့ ပြောတွေ ငရဲသူတွေ အများအပြား ရှိနေကြပါတယ်၊ ဤသို့ အောက်တန်း စား ဖြစ်ရခြင်းရဲ့ တရားခံဟာ တခြား မဟုတ်ပါဘူး၊ ကုသိလ်ပြုဖို့ မေ့နေတဲ့ ပမာဒတရား ဖြစ်ပါတယ်၊ ဒါကြောင့် ဓမ္မပဒ်အနှုကာထားမှာ—

မနှစ်သော်တဲ့ ဒါ ဟို အပါယူပွဲတို့ ဒါ သုတေ ပမာဒမူလက် ယေား၊

ဟို-မှန်လု၏၊ မနှစ်သော်တဲ့ ဒါ- ဘုန်းကံမဲ့သော အောက်တန်းစား လူအဖြစ်သည်လည်းကောင်း၊ အပါယူပွဲတို့ ဒါ- ငရဲ့၊ တိရှိရှာန်၊ ပြောတွေ၊ အသုရ ကာယ် အပါယ်၌ ဖြစ်ရခြင်းသည်လည်းကောင်း၊ သုတေ အလုံးစုသော ပျက်စီ ခြင်းသည်၊ ပမာဒ မူလက်ယောဝ- ကုသိလ်ကောင်းမှုတို့၌ မေ့လျော့ခြင်းလျှင် အကြောင်းရင်းရှိသည်သာတည်း” လို့ ဖွင့်ပြထားပါတယ်၊ ဒါကြောင့် ပမာဒဆိုတဲ့ ကုသိလ်တရားကို မေ့လျော့နေသူဟာ ဒါနကို မပြပါဘူး၊ ဒါန မပြတဲ့အတွက် ဒါနရဲ့ အကျိုးကို မခံစားရဘဲ သံသရာမှာ အောက်တန်းစား ဖြစ်ကြပါတယ်။

မစွဲရိုယ်ဆိုတဲ့ ဝန်တို့မှု၊ ပမာဒဆိုတဲ့ မေ့လျော့မှ သည်တရား နှစ်ပါး ကို ပယ်ခွာလိုက်လျှင် ဒါနကုသိလ်ပြုဖို့ အခြေအနေဟာ မိမိရှေ့မှာ့က်မှာ ရောက်နေပါတယ်၊ အခြေအနေပေးတဲ့အတိုင်း ဒါနကုသိလ်ကို ပြုစားထုတ်လိုက်လျှင် နိဗ္ဗာန်မရောက်မဲ့ သံသရာမှာ အထက်တန်းကျကျဖြစ်အောင် ဒါန

ကုသိုလ်က မပြတ်လိုက်ပြီး စောင့်ရှောက်ပေးပါတယ်၊ ဤအကြောင်း သိသာ ထင်ရှားအောင် အကျေသာအိသုတေသန ဖော်ထုတ်တင်ပြပါဦးမယ်။

### အကျေသာအိပုံဌာန ဘုရားရှင်

အင့်တ္ထရ ဒသနိပါတ်မှာ အကျေသာအိဆိတဲ့ အမည်နှင့် သုတ်တစ်သုတ် ရှိပါတယ်၊ ထိသုတ်ရဲ့ အခိုဗာယ်အကျဉ်းချုပ်ကတော့ အခါတစ်ပါး အကျေသာအိပုံဌာနားဟာ ဘုရားရှင်ထဲ ရှိသေစွာ ချဉ်းကပ်ရှိခိုးပြီး-

“အရှင်ဘုရား... တပည့်တော်တို့ ပုံဌာနားများဟာ မိမိရဲ့ ဆွဲမျိုးသား ချင်းဖြစ်သူ ကွယ်လွန်ခဲ့လျှင် ထို ကွယ်လွန်သူကို ရည်မှန်းပြီး အလူ၍အတန်း ပေးတတ်ကြပါတယ်၊ ဤသို့ ပေးလျှို့တဲ့ အလူ၍ဒါနအကျိုးဟာ ကွယ်လွန်သူ ထဲ ရောက်၊ မရောက် မိန့်ကြားတော်မူပါဘုရား”လို့ လျှောက်ထားတယ်၊ ဘုရားရှင်က-

“အို ပုံဌာနား... ရောက်သင့်တဲ့ သူဆီကိုတော့ ရောက်တယ်၊ မရောက်သင့်တဲ့ သူဆီကိုတော့ မရောက်ဘူး”လို့ မိန့်ကြားတော်မူတယ်။

“အရှင်ဘုရား... ရောက်သင့်၊ မရောက်သင့်က ဘယ်လိုကွာခြားပါသလဲ ဘုရား”လို့ လျှောက်ထားတော့ ဘုရားရှင်က-

“အို ပုံဌာနား... ဤလောကမှာ အချို့သာ သူများဟာ သူ၏အသက် သတ်ခြင်းစိတဲ့ ခုစရိတ်တရားများကို လိုက်စားကြတဲ့အတွက် သေသည်မှ နောက် ငရဲဘုံသို့ ရောက်ရတယ်၊ ထိုငရဲသားအား ရည်မှန်းပြီး အလူ၍အတန်း ပြုသော်လည်း အလူ၍ရဲ့အကျိုးဟာ ထိုသုတေသန မရောက်နိုင်ဘူး၊ ထိုအတူ သေသည်မှနောက် တိရဇ္ဈာန်ဖြစ်လျှင်လည်း အလူ၍ရဲ့အကျိုးဟာ တိရဇ္ဈာန်တို့ထဲ မရောက်နိုင်ဘူး၊ ထိုမှတစ်ပါး လူဖြစ်စဉ်ကာလက ကုသိုလ် ကောင်းမှုတွေ ပြုစားထုတ်လို့ ကွယ်လွန်ပြီးတဲ့နောက် လူ့ဘဝ နတ်ဘဝ ရောက်ပြန်လျှင် လည်း အလူ၍ရဲ့အကျိုးဟာ ထိုသုတေသန မရောက်နိုင်ဘူး၊ အို ပုံဌာနား... အကြင် ပုဂ္ဂိုလ်ကတော့ ခုစရိတ်မှုတွေကို ပြုစားထုတ်တဲ့အတွက် ကွယ်လွန် သည်မှနောက် ပြီးတွေ့ဘဝကို ရောက်မည်ဆိုလျှင် လူ့ဘဝက ရည်မှန်း အားထုတ်အပ်တဲ့ အလူ၍ရဲ့အကျိုးကို ထိုပြီးတွေ့ဟာ ခံစားခွင့် ရှိတယ်”လို့ မိန့်ကြားတော်မူတော့ အကျေသာအိပုံဌာနားက-

“ဒီလိမ့်လျှင်ဘုရား... ကွယ်လွန်တဲ့ ဆွဲမျိုးသားချင်း ပြီတွာ မဖြစ်လျှင် လူဘဝက ပြုစလုပါန်းတဲ့ ဒါနဟာ အချည်းနှီးပြစ်ပါသလား ဘုရား” လို လျှောက်ထားတယ်၊ ဘုရားရှင်က-

“အို ပုဇွား... လူၢပါန်းတဲ့ ဒါနဟာ အချည်းနှီး မဖြစ်ပါဘူး၊ ရည်မှန်းတဲ့ သူ ပြီတွာ မဖြစ်သည့်တိုင်အောင် မိမိဆွဲမျိုး သားချင်းထဲက ပြီတွာ ပြစ်သူများ ရှိလျှင် ဤဒါနရဲ့ အကျိုးတရားကို ခံစားနိုင်ခွင့် ရှိပါသေးတယ်”။

“ဆွဲမျိုးသားချင်းထဲက ပြီတွာမရှိလျှင်တော့ ဒါနရဲ့ အကျိုးဟာ အချည်းနှီး ဖြစ်မှာပေါ့ဘုရား”။

“အို ပုဇွား... ရှည်လျားလှတဲ့ သံသရာကာလမှာ ဆွဲမျိုးသားချင်း တို့မှ ကင်းဆိတ်ရာတွေနဆိုတာ ဘယ်မှာရှိပါမလဲ၊ အမှန်စင်စစ်ကတော့ ဤအလျှော့နကို ပြုစအားထုတ်သူ အလျှော်ဟာ အကျိုးမှာ မဖြစ်ပါဘူး၊ အလျှော့အကျိုးကို မျခု ခံစားနိုင်ခွင့်ရှိပါတယ်”။

“ဘယ်လို ခံစားနိုင်ခွင့် ရှိပါသလဲ၊ မိန့်တော်မူပါဘုရား”

“အို ပုဇွား... အကြောင်သူဟာ လူဖြစ်စဉ်ကာလက သူအသက် သတ်ခြင်းစတဲ့ ခုစရိတ်တရားတွေကိုလည်း ပြုလုပ်တယ်၊ အလျှော့တန်းလည်း ပြုတဲ့ တယ်၊ ထိုသူ ကွယ်လွန်တော့ သူပြီတဲ့ ခုစရိတ်တရားတွေကြောင့် တိရုံး နံဘဝမှာ ဆင်ဖြစ်တယ်၊ ဧေးဖြစ်တယ် ဆိုပါစို့၊ ထိုဆင် ထိုဧေးဟာ တိရွှေ့နှင့်ပြစ်သော်လည်း ပြုစအားထုတ်ခဲ့တဲ့ ဒါနတရားက ပတ္တိအကျိုးကို ပေးတဲ့ အတွက် လုပတဲ့ အဆင်း ရှိရတယ်၊ ချစ်ခင်သူ ပေါ်မှားရတယ်၊ အစားအသောက် အဆင်းတန်ဆာနှင့် ပြည့်စုတဲ့ တိရွှေ့နှင့် ဖြစ်ရတယ်၊ ဤမှတစ်ပါး လူဘဝတုန်းက သူအသက်သတ်မူမှ ရှောင်ကြောင်ခြင်းစတဲ့ သုစရိတ်တရားတွေကိုလည်း ပြုခဲ့တယ်၊ အလျှော့နာလည်း ပြုလုပ်ခဲ့တယ် ဆိုပါစို့၊ ထိုသူဟာ သူပြီခဲ့တဲ့ ကောင်းမှုတွေကြောင့် ကွယ်လွန်တဲ့ အောက် လူအဖြစ် နတ် အဖြစ် ရောက်ပြန်လျှင်လည်း ဒါနရဲ့ ကျေးမှုးကြောင့် လူဘုံးနတ်ဘုံးမှာ ကာမဂ်ငါးပါးတို့ကို ရရှိခံစားနိုင်ခွင့် ရှိတယ်”လို ဘုရားရှင်က မိန့်တော်မူတော့ အဏုသောကို ပုဇွားက-

“အရှင်ဘုရား... ဒါနရဲ့ အကျိုးဟာ အံ့ဩဖွယ်ကောင်းပေစာ အလျှော်

ဟာ အချဉ်းနှီး မဖြစ်တဲ့အတွက် အလျော့ဒါနတိကို ပုဂ္ဂိုလ်တိင်း ပြစ်အား  
ထုတ်ဖို့ အလွန် သင့်လုပ်ပါတယ်ဘုရား”လို့ လျောက်ထားတယ် ဘုရားရှင်က-

“ဒါ ပုဂ္ဂိုလ်... သင်လျောက်ထားတဲ့ စကားဟာ မှန်တယ်၊ အလျော့ရှင်  
ဟာ အကျိုးမဲ့ မဖြစ်တဲ့အတွက် ပုဂ္ဂိုလ်တိင်းပင်လျှင် အလျော့ဒါနကို ပြသင့်  
လုပ်တယ်”လို့ မိန့်တော်မူပါတယ်။

ယခု တင်ပြခဲ့တဲ့ ဗာကျသောကိုသုတေသန ဒါနတရားဟာ နိဗ္ဗာန်အထိ  
အကျိုးပေးရဲ့မျှ မဟုတ်သေး၊ လောကို ကာမဂ္ဂက်အကျိုးကိုလည်း ပေးသေး  
တယ်ဆိုတာကို ဉွှေနှစ်ပြတဲ့ ဒေသနာတော် ဖြစ်ပါတယ်၊ ဉွှေဒေသနာတော်မှာ  
ဒါနက လောကိုကာမဂ္ဂက်အကျိုး သာမည်ကိုသာ ဉွှေနှစ်ပြပါတယ်၊ ဘယ်လို့  
ကာမဂ္ဂက်ဆိုတာကိုတော့ အတိအကျ မဉွှေနှစ်ပြပါဘူး၊ ဒါနကြောင့် ခံစားရတဲ့  
အကျိုးတရား အတိအကျကိုတော့ ပုံစံတွေပါ၌တော် သူမန်သတ်မှာ ဟော  
တော်မူပါတယ်၊ အဲဒီ သူမန်သုတေသနကို ဖော်ထဲတဲ့ကြည့်ကြပါဦးနှီး။

### သူမန်သုတေ

ကသာပဘူးရှင်ရဲ့ သာသနာတော်မှာ ချုစ်ခင်ရင်းနှီးတဲ့ ရဟန်းတော်  
နှစ်ပါး ရှိပါသတဲ့၊ ရဟန်းတော်တစ်ပါးကတော့ အလျော့အတန်း ဝါသနာပါ  
တယ်၊ ဉွှေမ်းခံလို့ ရခဲ့တဲ့ ခဲ့ဖွယ်သော်လျှင်ကို သူတစ်ပါးအား မပေးမလျော့ရဘဲနှင့်  
ဘယ်သောအခါမျှ မိမိ မသုံးဆောင်ဘူး၊ ကျော် ကိုပို့တော်တစ်ပါးကတော့  
သီလကျင့်ဝတ်နှင့် ပြည့်ပါတယ်၊ သို့သော် အလျော့အတန်းတော့ ဝါသနာ မပါ  
ဘူးတဲ့၊ အလျော့ဝါသနာပါတဲ့ ကိုယ်တော်က “ငါရှင်... မပေးမလျော့တဲ့သူမှာ  
ဘာအကျိုးမျှ မရဘူး၊ တတ်နိုင်သလောက်တော့ ပေးလျော့သင့်တယ်”လို့  
ပြောတယ်၊ ဟို ကိုယ်တော်ကလည်း “ငါရှင်...သင် ဘာမျှမသိဘူး၊ သူ  
တစ်ပါးက လောင်းလျော့တဲ့ ခဲ့ဖွယ် သော်လျှင်ကို ကိုယ်ကတစ်ဆင့် လျော့နေလို့  
ဘာအသုံးကျမလဲ၊ ရဟန်းဆိုတာ မျှတရာ ဉွှေမ်းခံပြီး ကိုယ်အကျင့်သီလ  
မကျိုးမပေါ်ရအောင် စောင့်ရောက်ပြီးသာ သင့်လျော်တယ်”လို့ ပြန်ပြောတယ်၊  
တစ်ပါးကို တစ်ပါးက နိုင်အောင် မပြောမဆုံးနိုင်ကြဘူး၊ သည်လို့နှင့် အသက်  
အတိုင်း နောက်ပြီး ကွယ်လွန်ကတော့ သူတို့နှစ်ဦးလုံး နတ်ပြည့်မှာ ဖြစ်က

တယ်၊ နတ်ဖြစ်ချင်း တူညီသော်လည်း အလျှပါသနာပါတဲ့ ပုဂ္ဂိုလ်ကတော့ အလျှပါသနာမပါတဲ့ ပုဂ္ဂိုလ်ထက် အကျိုးငါးပါး သာလွန်ပါသတဲ့။

သူတို့နှစ်ဦးဟာ လူပြည် နတ်ပြည် အတန်တန် ကျင်လည်ခဲ့ကြပြီး ယခု ဘုရားရှင်လက်ထက်တော်မှာတော့ သာဝတ္ထိပြည်မှာ ပြိုင်တူဖြစ်လာကြ တယ်၊ ဒါနဲ့ ငါသနာပါသူက ကောသလမင်းကြီးရဲ့ မိပုရားဝမ်းမှာ ဖြစ်တယ်၊ ငါသနာမပါသူက အလုပ်အကျွေးမိန်းမဲရဲ့ ဝမ်းမှာ ဖြစ်တယ်၊ ဖွားတဲ့အခါ ကျေတော့လည်း ပြိုင်တူပင် ဖွားမြင်ခဲ့ကြတယ်၊ အမည်မှည့်တဲ့နေ့မှာ မင်းသား ငယ်ကို ရေချိုး အဇွေးအထုံများ လိမ်းကျုပြီး ကျက်သရေတိက်ခန်း ထို့ဖြူ ရိပ်မှာ သိပ်ထားတယ်၊ အလုပ်အကျွေးရဲ့ ကလေးကိုတော့ မင်းသားငယ်ရဲ့ အနီးမှာ ပုခက်ကလေးနှင့် သိပ်ထားတယ်၊ အတန်ကြာတော့ မင်းသားငယ် ဟာ မျက်စီကို ဖွင့်ကြည့်ယင်း နောက်ဘဝကို သိမြင်တဲ့ ဗာတိသုရာ့၏ ဖြစ်ပေါ်လာပါသတဲ့၊ အင်း- ငါဟာ ကျက်သရေရှိတဲ့ တိုက်ခန်း ထို့ဖြူတော် ရိပ်အောက် ရောက်နေတာကို ထောက်သောအားဖြင့် မင်းမျိုးမှာ ဖြစ်လာတာ အမှုန်ပဲ၊ ဘာပြောင့် မင်းမျိုးမှာ ဖြစ်လာပါလိမ့်လို့ ဆက်ပြီး ဆင်ခြင်လိုက် တော့ ကသေပဘုရားရှင်ရဲ့ သာသနာတော်အတွင်း တတ်နိုင်သူ့လှုပြုခြင်း ခဲ့တဲ့ ဒါနဲ့အကျိုးကြာင့်လို့ သိတယ်၊ ငါသူငယ်ချင်း ဘယ်မှာ ဖြစ်ရှာပါ လိမ့်လို့ ဆက်ပြီး ကြည့်ပြန်တော့ သူရဲ့အနီးအပါး ယဉ်တိနိမ့်တဲ့ အပိုရာထက် ပက်လက်ကလေး အိပ်နေတာကို မြင်သတဲ့။

သည်တော့ မင်းသားငယ်က အင်း- ငါသူငယ်ချင်းဟာ ယခင်ဘဝ တုန်းက အလျှပြုပါလို့ ငါတိုက်တွန်းတာ နားမထောင်ဘူး၊ ခုတော့ ယုတ် နိမ့်တဲ့ နေရာကို ရောက်နေရာပြီ၊ သည်နေရာဟာ အချက်ပဲ၊ သင်းကို လက် တွေ့၊ ဒါနဲ့အကျိုး ပြောပြမှ တော်ပေမယ်လို့ “အို ချစ်ဆေး... သင်ဟာ လျှပါ တန်းပါ ပြောတဲ့ ငါစကားကို နားမထောင်ဘူး၊ ဟိုဘဝက ဒါနဲ့ မပါ တော့ ကိုင်း... ဘယ်နှယ် ရှိစ၊ ယခု ဆင်းရဲတဲ့ဘဝကို ရောက်နေရပြီ မဟုတ်လား၊ အို ချစ်ဆေး... ငါကို ကြည့်စမ်းပါ၊ ငါဟာ ဟိုဘဝက ဒါနဲ့ ပြုခဲ့တဲ့အတွက် သင့်ထက်သာလွန်တဲ့ စည်းစီမံကို ခံစားနေရပြီ မဟုတ်လား၊ ကိုင်း... သင် ဘာပြောချင်သေးသလ”လို့ ဆိုပါသတဲ့၊ သည်တော့ သိလ

ဖြည့်ကျင့်ခဲ့တဲ့ ရဟန်းဘဝက ဖြစ်လာတဲ့ သူငယ်က “ဒို ချစ်ဆေး... သင် ဆိတဲ့ စကားဟာ လူပြန်းထွေအပို့ အထင်ကြီးလောက်တဲ့ စကားပါပဲ၊ သို့ သော် သင့်တို့ ငါတို့ဟာ တရားသဘောကို အသင့်အတင့် နားလည်သိရှိကြပြီး ဖြစ်တယ်၊ သို့ပါကျက် ရလာတဲ့ စည်းစီမံရှည်သိန်ကို အနို့ဖြေပြီး ဘာကြောင့် မာနစကားကို ပြောချင်ပါသလဲ၊ အမှန်စင်စစ်က သင့်ပတ်ဝန်းကျင့်မှာ ရှိတဲ့ ဧည့် ငွေ မြဲ ဖန် စတဲ့ စည်းစီမံတွေ့ဟာလည်း ပထဝိဓာတ်စပါပဲ၊ ငါအပ်နေတဲ့ ပါးမြစ်းစိတ် ပုဆိုးနှစ်းဟာလည်း ပထဝိဓာတ်စပါပဲ၊ ဘာမျှ မထူးခြားပါဘူး” လို့ ပြန်ပြောသတဲ့။

ကလေးငယ်နှစ်ဦး ဤကဲ့သို့ အပြန်အလှန် ပြောဆိုသံကို သာတာပန် ဖြစ်တဲ့ အစ်မတော် သုမနာမင်းသမီးက ကြေားလိုက်တယ်၊ ကြေားလိုက်တယ်ဆို သွင်ပဲ ဤ ကလေးငယ်များ ပြောဆိုကြတဲ့ စကားဟာ သာသနတော်ရဲ့၊ အတွင်းပိုင်းကျတဲ့ စကားများဖြစ်တယ်၊ ဤကလေးများဟာ ရဟန်းဘဝက နတ်ဖြစ်ပြီး နတ်ဘဝက လာသူတွေ ဖြစ်ရမယ်၊ သည်အကြောင်း အခြားသူ များကို ပြောခဲ့လျှင် သည်ကလေးတွေဟာ ဘီလူးတွေပဲလို့ ပြောဆိုကြလိမ့် မယ်၊ ဒါကြောင့် ဘယ်သူကိုမျှ မပြောကြားဘဲ ဘုရားရှင်ထဲ လျောက်ထားမှ တော်လေမယ်လို့ ရထားငါးရာ မင်းသမီးငါးရာ အခြားရှင်နှင့် ဘုရားရှင်ထဲ သွားရောက်ပြီး ဘုရားရှင်အား “အရှင်ဘုရား ဤသာသနတော်မှာ တပည့် သာဝကနှစ်ဦးတို့ဟာ ညီမြှုတဲ့ သွှေ့၊ သီလ၊ ဝညာရှိကြရောမှာ တစ်ဦးကတော့ ပေးကမ်း လျှော့ဒါန်းတတ်ပါတယ်၊ တစ်ဦးကတော့ ပေးကမ်း လျှော့ဒါန်းမှာ မပြု တတ်ပါဘူး၊ ထိုပုဂ္ဂိုလ်နှစ်ဦး ကွယ်လွန်ပြီးတဲ့နောက် နတ်ပြည်သို့ ရောက်တဲ့ အခါ ဘယ်လို့ ထူးခြားမှာများ ရှိပါသလဲဘုရား” လို့ လျောက်ထားတယ်။

ဘုရားရှင်က - “ချစ်သမီး သုမနာ... ပေးလျှော့တတ်တဲ့သူဟာ မပေးလျှော့တတ်တဲ့ သူကို နတ်ဖြစ်တဲ့ဘဝမှာ အကြောင်းငါးမျိုးပြင့် လွမ်းမြှုံးနှင့်တယ်၊ အကြောင်းငါးမျိုးဆိုတာက-

- (၁) အသက်ရည်တယ်၊
- (၂) အဆင်းလှတယ်၊
- (၃) ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ်၊

(၄) အခြားအင် ပေါများတယ်၊ ကျော်စောထင်ရှားတယ်।

(၅) အစိုးရသော တန်ခိုးအာဏာရှိတယ်।

၌ အကြောင်းငါးမျိုးဖြင့် အလျော့ပေးသူက အလျော့မပေးသူထက် နတ်ဘဝမှုးသာလွန်နိုင်တယ်”လို့ ဟောတော်မှတယ်၊ သည်အခါ သုမနာမင်းသမီးက-

“အရှင်ဘုရား... အကယ်၍ ထိုပုဂ္ဂိုလ်နှစ်ဦးဟာ နတ်ပြည်က စုတိပြီးလူဖြစ်ခဲ့လျှင်ကော ထူးခြားချက်များ ဖြစ်ကောင်းပါသေးသလားဘုရား”လို့ လျောက်ထားပြန်တယ်၊ ဘုရားရှင်က-

“ချစ်သမီး သုမနာ... လူဖြစ်လျှင်လည်း နတ်ဘဝတုန်းကလိုပင်လျှင် အလျော့ပေးခဲ့သူက အကြောင်းငါးမျိုးဖြင့် လွမ်းမိုးနိုင်တယ်”လို့ မိန့်တော်မှတယ်၊ သုမနာ မင်းသမီးက-

“အရှင်ဘုရား... အကယ်၍ ထိုပုဂ္ဂိုလ်များ လူဘဝက ထွက်ပြီးရဟန်းပြုကြလျှင်ကော ရဟန်းဘဝမှာ ထူးခြားချက်များ ဖြစ်ကောင်းပါသေးသလားဘုရား”လို့ လျောက်ပြန်တယ်၊ ဘုရားရှင်က-

“ချစ်သမီး သုမနာ... ရဟန်းအဖြစ်ချင်း တူသော်လည်း အလျော့ပေးခဲ့ဖူးတဲ့ ပုဂ္ဂိုလ်က အလျော့မပေးဘူးတဲ့ ပုဂ္ဂိုလ်အပေါ် အကြောင်းငါးမျိုးတို့ဖြင့် လွမ်းမိုးနိုင်တယ်”လို့ ဖြေကြားတော်မှတယ်၊ သုမနာ မင်းသမီးက-

“အရှင်ဘုရား... အကယ်၍ ထိုပုဂ္ဂိုလ်နှစ်ဦးတို့ဟာ ရဟန်းအဖြစ်သို့ ရောက်ကြလျှင်ကော ထူးခြားချက်များ ဖြစ်ကောင်းပါသေးသလား”လို့ လျောက်ထားပြန်တယ်၊ ဘုရားရှင်က-

“ချစ်သမီး သုမနာ... သူတစ်ယောက်ရဲ့ ကိုလေသာမှ လွတ်မြောက်မူ (အရဟတ္တုဖိုလ်)နှင့် အခြားပုဂ္ဂိုလ်ရဲ့ ကိုလေသာမှ လွတ်မြောက်မူ (အရဟတ္တုဖိုလ်)ကို အနည်းငယ် ခြားနားတတ်လို့ မဆိုကောင်းဘူး”လို့ မိန့်တော်မူပါတယ်၊ သည်အခါမှ သုမနာမင်းသမီးက-

“အရှင်ဘုရား... အံဖွယ်ရှိပါပေစွာ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွာ ဒါနရဲ့ အကျိုးဟာ အရဟတ္တုဖိုလ် ဝင်စံသည်အထိ ငါးပါးသော ကောင်းကျိုးချမ်းသာ ကို ဆောင်ရွက်သယ်ပိုးနိုင်တဲ့အတွက် ဒါနအကျိုးကို သိမြင်တဲ့ ပုဂ္ဂိုလ်တိုင်း

နည်းများမဟု ပေးလျှေသင့်လုပါပေတယ် ဘုရား”လို့ လျှောက်ထားတယ်၊ ဘုရားရှင်ကလည်း-

“ချစ်သမီး သူမနာ... သင် လျှောက်ထားတဲ့အတိုင်း မှန်တယ်၊ ဒါန တရားဟာ ဘဝပါင်းများစွာ ကျေးဇူးပြနိုင်တဲ့အတွက် ပုဂ္ဂိုလ်တိုင်း တတ် အားသမျှ ပေးလျှေသင့်လုပါပေတယ်”လို့ မိန့်ဆိုတော်မူပါတယ်၊ ယခုတင်ပြခဲ့တဲ့ သူမနာသုတေသနတဲ့ ဒါနကြောင့် ရရှိခဲ့စားရတဲ့ အကျိုးတရား ငါးပါး ဖြစ်ပါတယ်၊ ဤ၏ တင်ပြခဲ့ခြင်းဖြင့် ဒါနဟာ နိုဗ္ဗာန်အထိ အကျိုးပေးနိုင်ပုန်း သံသရာဘဝ၌ အကျိုးပေးနိုင်ပုံများကို အသင့်အတင့် သိနိုင်ခွင့် ရှိခဲ့ပါပြီ။

### ဒါန၏ယခုဘဝအကျိုး

ဤနေရာမှာ အထူး တင်ပြစရာ ရှိတာက ပုဂ္ဂိုလ်ဟာ အနဲ့အရင် အမျိုးမျိုး ရှိပါတယ်၊ အနဲ့အရင် ဂွားခြားတဲ့အတွက် အမွှာသယ နှလုံးသွင်းချင်းလည်း မတူညီကြပါဘူး၊ အချို့က ဒါနကို နိုဗ္ဗာန်ရဲ့ အထောက်အပဲ အခြီးအရံအတွက် ရည်မှန်းချက်ထားပြီး ပြကြသော်လည်း အချို့ကတော့ ဘဝ သမ္မတ္တီ၊ ဘာ့သမ္မတ္တီဆိုတဲ့ လူကောင်း နတ်ကောင်းဖြစ်ဖို့ ဖြစ်ရာဘဝမှာ စည်းစိမ်ခဲ့စားရဖို့ ရည်းမှန်ချက်ထားပြီး ပြကြပါတယ်။

အချို့သော ပုဂ္ဂိုလ်များကတော့ နိုဗ္ဗာန်ဆိုတာ ဘယ်မှာမှန်းမှ မသိသေး၊ သံသရာလောကဆိုတာကိုလည်း သူ့ပြောလူပြောမျှနှင့် မယုံရခက် ယုံရခက် ဖြစ်နေကြတယ်၊ ထိုပုဂ္ဂိုလ်များအတွက် သချိုင်းကုန်းရဲ့ ဟိုဘက်မှာမှ ခံစားရမည့် အကျိုးတရားဟာ ဘာမျှ တန်ဖိုးမရှိပါဘူး၊ ဒါကြောင့် ဒါနဟာ လက်တွေ့အားဖြင့် ဘာအကျိုးရှိသလဲ၊ ငွေကုန်းလွှာပါးမျှသာ အကျိုး ရှိတယ် မဟုတ်လားလို့ မေးစရာ ရှိပါတယ်၊ အမှန်မှာ ဒါနတရားဟာ ကွယ်လွန်မှ အကျိုးခံစားရတဲ့ တရားမဟုတ်ပါဘူး၊ ယခုဘဝမှာလည်း လက်ငင်းဒီဇိုင်းအကျိုးပေးတဲ့ တရားမြတ်ဖြစ်ပါတယ်၊ ဤအကြောင်းကို ဝိသတိနိပါတ် သိရိတ်တော်က ကောက်နှစ် ဖော်ပြပါရှိုးမယ်။

သိရိမင်းတရားဟာ ပုဇွဲးယောင်ဆောင်လာတဲ့ သိကြားမင်းကို မျက်စီနှစ်လုံး ဖောက်ပြီး လျှော့လိုက်တယ်၊ လျှော့လိုက်တဲ့ မျက်လုံးနေရာမှာ အသားနှ

တက်ပြီး မျက်စိက္ခယ်သွားတဲ့အတွက် “ကန်းသော ငါအား ပြည်စည်းစီမံဖြင့် ဘာလုပ်တော့မလဲ၊ အမတ်တို့ကို တိုင်းပြည် နှင့်အပ်ပြီး ဥယျာဉ်တော်မှာ ရဟန်းပြုတော့မယ်”လို့ အမတ်များကို တိုင်းပြည်ကို အပ်၍ ဥယျာဉ်တော် ကို ထွက်ခွာသွားတယ်၊ ဥယျာဉ်တော် ရောက်တော့ ထက်ဝယ်ဖွဲ့စွဲ တိုင်နေ ယင်း မိမိရဲ့ အလူၢဒါနကို ဆင်ခြင်ပါသတဲ့၊ အဲသည်အခါမှာ သိကြားမင်း စံရာ မြေကျောက်ဖျာဟာ ပူသောအခြင်းအရာကို ပြတဲ့အတွက် သိကြားမင်းက လူပြည် ရွှေကြည်တော့ သိရိမင်းကြီးကို မြင်တယ်၊ မြင်တော့ မြတ်သောဆု ကို ပေးပြီး မျက်စိကို ပကတိဖြစ်အောင် ပြေပေးမယ်လို့ မင်းကြီးရဲ့ မနီးမဝေးက ခြေသံကို ပေးလိုက်ပါသတဲ့॥

ခြေသံကြားတော့ မင်းကြီးက “ဘယ်သူတုံးဟေ့”လို့ မေးတယ်။

သိကြားမင်းက “အကျွန်ုပ် သိကြားမင်း ဖြစ်ပါတယ်၊ အရှင်မင်းကြီး ထံ ဆုပေးရန် လာပါတယ်၊ လိုတဲ့ဆုကို တောင်းပါ”လို့ ပြောတယ်။

မင်းကြီးက “ငါမှာ ဥစ္စာလည်း ရှိတယ်၊ စစ်သည်ဗိုလ်ပါလည်း ရှိ တယ်၊ ဆန်စပါး ကျိုကျတွေလည်း ရှိတယ်၊ ဒါပေမယ့် မျက်စိက မမြင်ရ တော့ ဘာမျှ အသုံးမကျပါဘူး၊ ဒါကြောင့် ဘာကိုမျှ မရချင်ဘူး၊ အေး-ရချင်တာတော့ ရှိရဲ့၊ မျက်ကန်းဘဝနှင့် ဘာမျှ မလုပ်နိုင် မကိုင်နိုင် ဖြစ်နေ ရမည့်အစား သေခြင်းကိုသာ အလို့ရှိတယ်”လို့ ပြောတယ်။

သိကြားမင်းက- “ဒါ မင်းကြီး... ဘယ်လိုလဲ၊ သက်သက် သေချင် နေတာလား၊ ဒါမှ မဟုတ် မျက်စိမမြင်တဲ့အတွက် သေချင်တာလား”လို့ မေးတယ်။

မင်းကြီးက- “မျက်စိ မမြင်လို့ သေချင်တာပါပဲ”လို့ ပြန်ပြောတော့

သိကြားမင်းက- “မဟာရာဇ် ဒါနဲ့ နာမ န ကောဝလဲ သမ္မရာယဉ် မော ဒီယတိ၊ ဒီနွှေမွှေတွာယ ပို့ပစ္စယာ ယောတီ”စသောအားဖြင့် အလူၢဒါ အကျိုးကို ချီးမွမ်းပြီး ပြောဆိုတယ်၊ အမို့ယာယ်ကတော့ “ဒါ မင်းကြီး... အလူၢဒါနဆိုတာ အမှန်စင်စစ် သံ့ဗိုင်းရဲ့ ဟိုဘက် တမလွန်မှသာ အကျိုး ပေးတာ မဟုတ်ပါဘူး၊ ယခုဘဝရဲ့ အထောက်အပံ့လည်း ဖြစ်ပါတယ်၊ ဒါ

ကြောင့် အလျှောက် အဘရုံပြုပြီး သစ္စာဆိုပါ၊ သင်မင်းကြီးရဲ့ မျက်စိ ထင်ရှား ဖြစ်ပေါ်လာပါလိမ့်မယ်လို့ မိန့်ဆိုတဲ့အတိုင်း သိဝိမင်းကြီးရဲ့ မျက်လွှား ပြန်လည် ဖြစ်ပေါ်လာတယ်လို့ ဝိသတိနိပါတယ်မှာ ဆိုပါတယ်၊ ဒါကြောင့် အလျှောက်ဆိုတာ နိဗ္ဗာန်အကျိုး တမလွှားအကျိုးမျှသောမက ပစ္စာဗုဏ်အကျိုးကိုလည်း သယ်ပိုးဆောင်ရွက်နိုင်တယ်လို့ မှတ်သင့်ပါတယ်။

သည်အကြောင်းကို အရှုံးတွေရ ပွဲကန်ပါတ် သိဟနောပတီသုတ်က ထုတ်နှစ် တင်ပြပါဉိုးမယ်။

### သိဟနောပတီသုတ်

အခါတစ်ပါး ဘုရားရှင်ဟာ ဝေသာလီပြည် မဟာဂုဏ်တော့ ပြာသာချိ အဆောင်ပေါက်သော ကျောင်းမှာ သိတင်းသုံး စံနေတော်မှုတယ်၊ ထိုအခါ သိဟစစ်သူကြီးဟာ ဘုရားရှင်ထံတော်ပါး ချဉ်းကပ်ရှိခိုးပြီး-

“အရှင်ဘုရား... အလျှောပေးတဲ့အတွက် ယခုဘဝ ရရှိခဲ့စားရတဲ့ အကျိုးကို သိခြင်းရာ စွမ်းနိုင်ပါသလား”လို့ ဈေးကြောက်ထားတယ်၊ ဘုရားရှင်က “စွမ်းနိုင်တယ်”လို့ မိန့်တော်မှုပြီး-

အို သိဟစစ်သူကြီး...

(၁) ပေးလျှောက်တဲ့ အလျှောက်ကို များစွာသော လူတို့က ချစ်မြတ် နိုးကြတယ်၊ ဤလို့ ချစ်မြတ်နိုးခြင်းဟာ ဒါနရဲ့ ပစ္စာဗုဏ်အကျိုး ဖြစ်တယ်။

(၂) နောက်တစ်မျိုးက အလျှောက်ထံကို ဌိုမြောက် တည်ကြည့်သော စိတ်ဓာတ်ရှိတဲ့ သူတော်ကောင်းများ ချဉ်းကပ် လာရောက်တတ် ကြတယ်၊ ဤသို့ သူတော်ကောင်းများ ချဉ်းကပ် လာရောက်တတ် ခြင်းဟာလည်း ဒါနရဲ့ ပစ္စာဗုဏ်အကျိုး ဖြစ်တယ်။

(၃) နောက်တစ်မျိုးက အလျှောက်ဟာ ထင်ပေါ်ကျော်ကြားမူနှင့် ပြည့်စုရွင်းဟာလည်း ဒါနရဲ့ ပစ္စာဗုဏ်အကျိုး ဖြစ်တယ်။

- (၄) နောက်တစ်မျိုးက အလှူရှင်ဟာ ရဲ့စုံတဲ့ မျက်နှာနှင့် ပရီသတ် များထံသို့ စွင်စွင်ပျပျ ချဉ်းကပ်နိုင်တယ်၊ ဤသို့ ချဉ်းကပ်နိုင် ခြင်းဟာလည်း ဒါနရဲ့ ပစ္စဗြိုင်အကျိုး ဖြစ်တယ်။
- (၅) နောက်တစ်မျိုးက အလှူရှင်ဟာ သေခါနီးအချိန်မှာ စိတ်နှလုံး ကြည်လင်တယ်၊ စိတ်နှလုံး ကြည်လင်တဲ့အတွက် သေပြီးသည် မှ နောက်ကာလ၌ ကောင်းသောလားရာဖြစ်တဲ့ နတ်ပြည်လောက သို့ ရောက်နိုင်တယ်၊ ဤသို့ သေပြီးသည်နောက် နတ်ပြည်သို့ ရောက်ရခြင်းဟာ တမလွန်အကျိုး ဖြစ်တယ်။

အို သိဟစစ်သူကြီး... ယခု ပြဆိုခဲ့သော အကျိုးများဟာ ဒါနတရား၊ ကိုယ်တိုင်သိမြင်အပ်တဲ့ ပစ္စဗြိုင်အကျိုး တမလွန်အကျိုးများ ဖြစ်တယ်၊ ဘုရားရှင်က ဤသို့ ဟောတော်မူတဲ့အခါ သိဟစစ်သူကြီးက-

“အရှင်ဘုရား... ဒါနရဲ့ ဤပစ္စဗြိုင်အကျိုးတရား လေးပါးဟာ အရှင် ဘုရား ဟောကြားသောကြာ့င့် မှန်သည် မဟုတ်ပါပဲ အထည် တရားကိုယ် အားဖြင့်ပင် မှန်ကန်လှပါပေတယ်၊ တပည့်တော်ဟာ အလှူရှင် ဖြစ်ပါတယ်၊ အလှူရှင် ဖြစ်သောကြာ့င့် တပည့်တော်ကို လူအများက ချစ်ခင်ကြပါတယ်၊ ြိမ်သက်တည်ကြည်သော စိတ်နှလုံးရှိတဲ့ သူတော်ကောင်းကြီးများသည် တပည့် တော်ထဲ ချဉ်းကပ် လာရောက်ကြပါတယ်၊ သိဟစစ်သူကြီးဟာ အလှူဗေးတတ် တယ်၊ သံယာကို ကျေးဇူးပြုတယ်၊ သံယာရဲ့ အလုပ်အကျွေးဖြစ်တယ်လို့ တပည့်တော်ရဲ့ ကျော်စောသံဟာ ပုံးနှံနေပါတယ်၊ တပည့်တော်ဟာ မင်းပရီသတ်ကိုဖြစ်စေ၊ ပုံဏှားပရီသတ်ကိုဖြစ်စေ၊ သူကြွယ်ပရီသတ်ကိုဖြစ်စေ၊ ရဟန်းပရီသတ်ကိုဖြစ်စေ ချဉ်းကပ်ခဲ့လျှင် ရဲရဲစုံစုံ စွင်စွင်ပျပျ ချဉ်းကပ်နိုင် ပါတယ်၊ ဒါကြာ့င့် အရှင်ဘုရား ဟောကြားတော်မူတဲ့ ဒါနရဲ့ ပစ္စဗြိုင်အကျိုး ဟာ အထည်ကိုယ်အားဖြင့်ပင်လျှင် ကိုယ်တွေ့ မှန်ကန်လှပါတယ်ဘုရား”လို့ လျှောက်ထားတယ်။

သည်အခါ ဘုရားရှင်က “အို သိဟစစ်သူကြီး... ဒါနရဲ့ပစ္စဗြိုင်အကျိုး ဟာ သင်လျှောက်ထားတဲ့အတိုင်း မှန်ကန်တယ်၊ ဒါနရှင်ဟာ ခန္ဓာကိုယ်

ပျက်စီးပြီးသည့်နောက် ကောင်းသောလားရှာဖြစ်သော နတ်ပြည့်ကိုလည်း  
ရောက်နိုင်တယ်”လို့ ဟောမိန့်တော်မူပါတယ်။

ဤဒေသနာတော်က ဒါနတရားဟာ တမလွန်အကျိုး နိုဗ္ဗာန်အကျိုး  
ကိုသာ မဟုတ်၊ ယခု ပစ္စဗြိန်အကျိုးကိုလည်း ပေးနိုင်တယ်ဆိုတာ ဉွှန်ပြတဲ့  
ဒေသနာတော် ဖြစ်ပါတယ်။

### သမ္မဒါလေးချက်

ဤမှတစ်ပါး သမ္မဒါလေးချက်နှင့် ပြည့်စုံပါလျှင် ကာကဝါးထဲ  
သူငွေး၊ ပုဇွဲသူငွေးတို့လို ယခုဘဝမှာပင် ဒါနက လျှမ်းလျှမ်းတောက်  
အကျိုးပေးနိုင်ကြောင်းကို မမှပဒ အငွေကထာစသည်များမှာ ထင်ရှား ဖွင့်ပြကြ  
ပါသေးတယ်၊ ဒါနတရားဟာ ယခုဘဝို့ပင် ချက်ချင်း အကျိုးပေးနိုင်တဲ့  
သမ္မဒါလေးပါး ဆိုတာက-

- (၁) ပစ္စာဓမ္မက = စင်ကြယ်သော အလျှော့ဝွှေပစ္စာည်းဖြစ်ခြင်း၊
- (၂) စေတနာမဟွာ = စေတနာသုံးတန် လွန်ကဲမွန်မြတ်ခြင်း၊
- (၃) ဂုဏာတိရောက = အလျှော့ခံပုဂ္ဂိုလ်တို့တွင် ဂုဏ်အားဖြင့် လွန်ကဲ  
မြင့်မြတ်သော ရဟန်ဘပုဂ္ဂိုလ်ဖြစ်ခြင်း၊
- (၄) ဝွှေသမ္မဇာဌီ = ထိုရဟန်ဘ အရှင်မြတ်တို့ နိရောဓသမာပတ်  
မှ ထခိုက်ကြုံခြင်း၊

ဤသမ္မဒါ လေးချက်နှင့် ပြည့်စုံလျှင် ဒါနတရားဟာ ယခုဘဝို့ပင်  
လျှမ်းလျှမ်းတောက် အကျိုးပေးနိုင်တယ်လို့ ကျမ်းကန်များမှာ ဖွင့်ဆိုကြပါတယ်။

### ဤသို့အားဖြင့် ဒါနဟူသည်-

- (၁) ပစ္စဗြိန်အကျိုး၊
- (၂) တမလွန်အကျိုး၊
- (၃) နိုဗ္ဗာန်အကျိုး၊

တို့ကို သယ်ပိုးဆောင်ရွက်နိုင်သောကြောင့် နိုဗ္ဗာန်သို့သွားရာလမ်းကြောင်းနှင့်  
တူတဲ့ မဂ္ဂိုင် ၈-ပါး မြတ်တရားတွင် ကမ္မသာကတာ (သမ္မဒါနို့မဂ္ဂိုင်) ရှေ့  
သွားရှိပေးသာ မွန်မြတ်သော ဒါနတရားကို ဤော်စားလျှော့နှင့်လုပါသတည်း။

### ဥယျာဉ်

ကေပုဂ္ဂို  
ကော်မာရီ  
ပုဇွန် ပို သူခံ လဘေး  
တသွာဟိ ဒါန မသစ္တ်။  
မစ္စရာဇ် အနာဂတေ။

**ဘေးနှင့်**— စာဖတ်ပရီသတ်အပေါင်း အိုသူတော်ကောင်းတို့၊ အက  
ပုံမြို့— ပန်းတစ်ပွင့်မျှကိုသော်လည်းကောင်း၊ အကော် ကမ္မိ— ရေတစ်ပေါက်  
မျှကိုသော်လည်းကောင်း၊ ပုဇွန်— လျှော့ဒါန်းကော်ရော် ပုဇွန်ရခြင်းကြောင့်၊  
သူခံ— လူနာတ်နိုဗ္ဗာန် သုံးတန်သောချမ်းသာကို၊ လဘေး—လဘေးယျ— မှုချု ပိုင်  
ပိုင် ရရှိနိုင်၏၊ ပဟ္မဒါန် ပန်— များပြားသော အလျှော့ဒါနမှုံးကား၊ ပဂော်—  
အဘယ်ဆိုဖြယ်ရာ ရှိပါတော့အောင်း၊ တသွာဟိ တသွာမေ— ထို့ကြောင့်သာ  
လျှင်၊ တုမ္မာ— သင်သူတော်ကောင်းတို့သည်၊ မစ္စရာဇ်— သေဆင်းယုတ်သည်။  
**အနာဂတေ**— ကိုယ်၏ထဲမှာက် မလာရောက်မိ၊ ဒါန်— ဘဝသံသော ဝင့်  
စကြော်၏မိခိုရာအကြောင်း ဒါန်ကောင်းကို၊ မသစ္တ်— မရမေနေ ရှာဖွေအားယှတ်  
လိုက်ကြပါကုန်လေ့။

**ဒါန်ဟူသည် ပြီးပါပြီ**